



တပေါ်မန်စာမျက် ဝွေဗုတ္တပိုင်းချုပ် တတိယဆု

အရှင်တျော်လုံ ဓင်းလုပြော

နှင့်

အခြားဝန္တဖို့များ

တံမြင်း



၂၀၁၅ ခုနှစ်၊ စာပေးမာန်စာမျက်
ဝတ္ထုတိပေါင်းချုပ်ဆု၊ တတိယဆု

အရှင်ကျင်းလို့ လင်းလျှော့ကြီ

နှင့်

အခြားဝဏ္ဏတိများ

ကံမြင့်မော်

တည်းဖွတ်သူ - ဒေါ်ကြည်ကြည်း
- စာတည်း
အဖုံးပန်းချီ - ဇော်နိုင်ထွန်း



တန်ဖိုး (၁၁၀၀) ကျပ်

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
စာပေပိမာန် စာတည်းမှုးချုပ် ဦးကိုကိုနိုင်က
မှတ်ပုံတင်အမှတ် ၀၀၉၆၁ ဖြင့် ပုံနှိပ်၍
မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။

နိုတာဝန်ဆရေးသုံးပါး

- * ပြည်ထောင်စု မပြုကဲရေး ဒီဇာရေး
- * တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြုကဲရေး ဒီဇာရေး
- * အချုပ်အခြားအာကာ တည်တံ့ခိုင်မြေရေး ဒီဇာရေး

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	သတိရှင်မေမေ	၀
၂။	ဓာတ်စက်ပြိုင်	၁၃
၃။	ကမ္မာတည်သရွှေ့	၂၃
၄။	အရှက်ကျင်းလို့ လင်းလုပြီကို	၃၃
၅။	ပန်းတိုင်ဆီသို့	၄၉
၆။	ပြည်တော်ဝင်	၆၁
၇။	အောင်မြင်ခြင်းမှာ သားတစ်ရာ	၆၉
၈။	တွေးကြည့်၊ ဖြေးကြည့်၊ ငေးကြည့်	၈၁
၉။	ဒေသိယစကား	၉၃
၁၀။	နည့်ငှား	၁၀၀
၁၁။	စာဖတ်ခြင်းကြောင့်	၁၁၀
၁၂။	အသံ၏ နောက်ဆက်တွဲပြသနာ	၁၂၁
၁၃။	ပန်းဖျက်ပိုး	၁၃၉



သတ္တိရှင်မေမေ

သဖန်းတောင်ရှိုးသည် အဝေးမှုကြည့်သော် တော်တော်
မြင့်လိမ့်မည်ဟု မသန်းငွေထင်ထားရာ ယခု လက်တွေ့တွင်မူ
ပြောလျှောလှုစွာ ရှိနေသည်။ အဝေးမှုမြင်ရသော ဖိုင်းညီညား
သဏ္ဌာန်အရ ဓရာမသစ်တော်ကြီးများ ဖုံးလွှမ်းနေ၍ သားရဲ့
တိရစ္စာန်များ ခိုအောင်းနေပေလိမ့်မည်ဟု ထင်ခဲ့မိသော်လည်း
လက်တွေ့တွင်မူ ဘိတ်နွယ်ရုံး သန်း၊ ဒဗာတ်ပင်များလောက်သာ
ကြံလှိုစွာ ကွက်ကျားပေါက်နေသည်ကို တွေ့ရ၏။ အလယ်တန်း
အဆင့်ထိ ကျောင်းနေဖူးသော သူ့ပထဝိဝင်အမြင်ရတော့ ပြန့်ကျ
နေသော ကျောက်တုံးများမှာ ပကတီ သံရောင်ပေါက်နေ၍
တောင်ကြီးသည် သူ့ဝမ်းကြာတိုက်၌ သယံအတတွေ တော်တော်
မျိုးသိပ်ထားပေလိမ့်မည်ဟု တွေးမိ၏။

ခရီးတော်တော်ပေါက်လာပြီဖြစ်၍ နားချင်စိတ်ပေါက်လာ
ကာ ရှေ့မှုသွားနေသော သွေးဇွဲးလေးကို -

“ခဏနားရအောင် ဒွေးလေးရယ်”

အသားညီညား ထောင်ထောင်မောင်းမောင်းနှင့် ရှေ့က
ရွေးတောင်းကြီးကိုရှုက်ကာ သွားနေသည့်မိန်းမကြီးက ရပ်လိုက်ပြီး

“မောပြီလား ဟော က က ခကနားကြတာပေါ့”

မသန်းငွေက သူရွှေးတောင်းကို သူဟာသူ ဖင်ထိုင်လျက်

ချလိုက်ပြီး မိန်းမကြီးရှုက်လာသောတောင်းကြီးကို ကူညီချပေး၏။

“လေးလိုက်တာ၊ ဒွေးလေးရယ်”

“ဟဲ ဒီလို မပြောရဘူး သန်းငွေရဲ့၊ ရွှေးတောင်းကို”

“မသိလို ဘွာတေး။ ဘွာတေး၊ မလေးပါဘူး ဒွေးလေးရဲ့

ဟိ ဟိ”

ခေါင်းခုလုပ်လာသည့်ပုဆိုးဟောင်းကို ဖြည့်၍ ချွေးသုတေ
လျက်က

“ညည်း မသိပါဘူး အော ဒီက လူတွေက တို့အောက်
ကျင်းက လာတာဆိုရင် န္တားဆို ဟင်း၊ လူည်းဆို ထင်း၊ လူဆို
ကျင်းတဲ့ဟော၊ ဒါကြောင့် လူည်းကို သဖန်းမှာထားခဲ့တာ”

“ဘုရား။ ဘုရား လိုက်လာတာ မှားပြီထင်ရဲ့”

ဟူ မသန်းငွေ အထိတ်တလန့်တွေးကာ ရင်ဖို့ဘွားရရှာ
သည်။ ပါးစပ်မှ

“ဟင် ဒါနဲ့မှား ရွေးရောင်းလာရတယ်လို့ ဒွေးလေးရယ်”

“ငါလည်း တစ်ခါမှုမရောင်းဖူးပါဘူး သန်းငွေရယ်၊
သဖန်းက မသိန်းထိုက်အိမ်မှာ ကိုယ်လိုကုန်စုံရောင်းနေတာမို့
အားနာတာနဲ့ ရွေးတောင်းတော် မချခဲ့ဘဲ ဒီကို ထွက်လာလိုက်
တာ၊ ကိုင်း။ ဖြစ်ချင်တာဖြစ်ကရော”

မသန်းငွေ သူဒွေးလေး မစိန် နောက်ကို ရွေးရောင်း
လိုက်တာ နှစ်ခေါက်ရှိပြီ။ တစ်နှစ်အတွက် ခေါင်းရှုက်ခ နှစ်ကျပ်
ပေးသည်။ ထမင်းကျွေးသည်မို့ ဖခ်ကြီးပစ်ထားခဲ့သော မိသားစုံ
ဝယ် ကျောင်းသူ လူမမည်ဘဝကို ကျောခိုင်းကာ ရွေးသည်
နောက်လိုက် လုပ်ခဲ့ရသည်။

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အခြားဝါဘာတိများ

၃

ယခင်တစ်ခေါက်က ဤသဖန်းရွာတွင်သာ ရွေးလှည်း
ရှင်လျက် ရောင်းခဲ့သည်။ အခြားအနီးအနားရွာများက ရွေးဝယ်
လိုသူတို့ တစ်ဆင့်စကားနှင့် လာဝယ်ကြသည်ကို တွေ့ဖူးခဲ့ပြီ။

ယခုတစ်ခေါက်တွင်ကား အိမ်ရှင် မသိန်းထိုက်က
ဒွေးလေးလို ကုန်စုံရောင်းနေတာကိုတွေ့ရှိပြီး ယခင်တစ်ခေါက်နှင့်
မတူသောမျက်နှာထားကြောင့် ဒွေးလေးက အားတုံးအားနာနှင့် -

“လှည်းကလေး ခွဲတ်ခဲ့ပါရင် မသိန်းထိုက်ရော ကျပ်
တောင်ရှိုးပေါ်ဘွားရောင်းမှာပါ”

ဟုဆိုတာ ရွေးတောင်းကိုယ်စိစ္စကြ၍ တန်းထွက်ခဲ့သည်ကိုး။
ဒွေးလေးက -

“မပူပါနဲ့အော တောင်ရှိုးပေါ်က တဲ့တို့ကြတွေမှာ ရောင်းရ^၁
မှာအော့၊ အဲသည်မှာ ငါရွေးဖောက်သည်တွေချည်းပါပဲ”

တောင်ရှိုးပေါ်တွင် ဝါးခုတ်ကာ “နှီး” လုပ်နေကြသော
မိသားစုံတွေ ရှုံး၏။ ထို အထဲက ဒွေးလေး၏မိတ်ဆွဲလေး
တစ်ယောက်မှာ မိမိနှင့်နာမည်တူ သန်းဝေတဲ့။ သူနှင့်ပတ်သက်၍
ဒွေးလေး တောင်ရှိုးပေါ်တက်ရတာ ဖြစ်မည်။ ဒွေးလေးက တပြော
တည်းပြောလှ၍ နာမည်ကိုရင်းနှီးနေပါပြီ။ ယခု လူကို တွေ့ရ^၂
တော့မည်။

“သန်းဝေကို ‘နှီးပေး’ ပေးထားတာလည်း ဘာမှမထူးခြား
သေးဘူးဟော၊ ဆန်ခါနဲ့ ဆန်ဆေး ပလုံးကစ္ပြီး ငါ
အကုန်းသိမ်းမယ် ပြောထားတာ အေရဲ့ အင်း ဒီတစ်ခေါက်တော့
သူတဲ့အထိ ရောက်တော့မှာပါ၊ ကောင်လေး ရှိုံးကောင်းပါရဲ့”

ဒွေးလေးသည် ပြောပြောဆိုဆို ခရီးဆက်ရန်ထရာ
မသန်းငွေလည်း ခေါင်းခုကိုပြန်ခွေရင်း မျက်စိဝယ် လူရိုပ်လိုလို
တွေ့လေ၍ သေချာအောင်ကြည့်ရော်။ ဟုတ်ပါသည်။ လူငယ်လူရှယ်

နှစ်ယောက်။ အပေါ်အကျိုမပါ။ ပုံဆိုးအပိုတွေကိုယ်စီ ကွင်းသိုင်းလျက်။ လက်ထဲတွင်လည်း ဆောင်စားတွေကိုယ်စီ ကိုင်လိုပါလား။

“ဒွေလေး ဟိုမှာ . . . ဟိုမှာ”

“ဘာတုံးဟဲ့ အလန့်တွေ့ကြား”

“လူနှစ်ယောက်၊ ကျေပိတ္တကို ကြည့်နေသတော့”

“ယုန်လိုက်ကြတာနေမှာပါအော် ကဲ က င့်ကို တောင်းပင့်ပေးခိုး”

တူအရီးနှစ်ယောက် ရွေးတောင်းကိုယ်စီရွှေ့ကျက်လျက် ခရီးဆက်ခဲ့ရန် ထိုနှစ်ယောက် ခေါင်းချင်းရှိက် ကျန်ခဲ့သည်။

ကွမ်းတစ်ယာည်က်ခန့်သွားပြီးသော “နှီး” လုပ်သူ နှီးတောင်သူတို့အခြေဖြေရာ တဲ့စူသိရောက်၏။ နှစ်ခါမမေးရတဲ့ မောင်သန်းဝေနေသည့်တဲ့ရှေ့သို့ ဆိုက်ဖြိုက်စွာ ရောက်သွားပြီး “ဟဲ့ သန်းဝေလေးဟဲ့”

“ဟာ . . . ရှိုး၊ ဒီအထိကို ရောက်လာသားကိုး”

နှီးဖြာနေသောလူးယ်က ထိုင်ရာမှာအပြေးထလာ၍ ဒွေးလေးခေါင်းပေါ်က ရွေးတောင်းကိုချပေးရင်း တဲ့အိမ်အတွင်းဘက် လှည့်ကာအော်၏။

“ချစ်ရှိမဲ့ . အေး . . . ချစ်ရှိမဲ့ ငါ့ရှိုးလာသယ်ဟဲ့”

မသန်းငွေ့က ပြောပါးသောရွေးတောင်းကို သူဘာသာ ချလိုက်ပြီး အလိုက်တသိပင် တဲ့ရှေ့ရေအိုးစင်မှ ရေတစ်ခွက်အပြေးခံပော်ဘာ သူဒွေးလေးကို ပေးလိုက်၏။ ပေးလာသောရေကို နား၍သောက်ရင်း

“သဖန်းက မိသိန်းထိုက်ကြီးက ကိုယ်လို ကုန်စုံရောင်းနေသဟဲ့ ဒါနဲ့ ငါ့လည်း အားနာပါးနာ ဒီကို တန်းထွက်လာတာပဲ”

“ဝေးသာတော့ မှတ်ဘူး ဂျီးရဲ့၊ အန္တရာယ်နည်းနည်းရှိုးတယ်လို့ မလာချင်ပါနဲ့လို့ ကျေပို့အတန်တားခဲ့တာပါ”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝထူတိများ

၅

“အေးဟဲ့၊ အခုတော့ ရောက်လာပြီ”

ဒွေးလေးသည် ဘေးဘီကို မျက်စိကစားကာ ကြည့်လိုက်ပြီးနောက် -

“ဒါနဲ့ နှင့်ဆီမှာ ဆန်ကော်၊ ဆန်ခါရာက်ပြီးသားလည်း မတွေ့ပါလား၊ ငါ ဒီကိုလာတာ အဲဒါတွေယူဖို့လည်းပါတယ် သန်းဝေရဲ့”

မောင်သန်းဝေကား ခေါင်းကိုကုတ်လိုက်ပြီးသော် မရယ် ချင့်ရယ်ချင် ရယ်လိုက်သည်။ ပြီးမှာ

“အဟဲ ကျေပိအဖြစ်က ‘လုပ်စားမိုးခေါင် စိုးစားဒွေးဟောင်’ ဖြစ်နေပြီ ရှိုးရေ့၊ ပြေား . . မပြောချင်ပါဘူး”

“ဘာတုံးဟဲ့၊ နှင့်ဟာက”

◆◆◆

“ရှိုး . . . ဒါ ကျေပိကောင်မလေးပဲ၊ ချစ်ရှိတဲ့”

မောင်သန်းဝေက စကားဖြတ်၍ တဲ့အတွင်းမှုထွက်လာသော ကိုယ်ဝန်ဆောင်သည်မိန်းကလေးနှင့် မိတ်ဆက်ပေး၏။ ထိုကလေးမကလည်း မသန်းငွေ့တို့ တူအရီးကို ပြီးလျက်ကြည့်နေလေ၏။

“ဟင် နှေ့စွဲလစွဲကြီးပါလားဟဲ့”

“ဟုတ်တယ် ရှိုးရေ့၊ ဒီလထဲ ဖွားမှာတဲ့”

“ကဲ့ . . . က ဒါ အသာထား၊ ငါက အပူလေးပါခဲ့တယ်၊ ရွေးရောင်းဖို့ အရွှေ့ဘက်က တဲ့တွေကို လှမ်းအော်ပါပြီး”

“မနေ့ကမှ ‘ပါးတော့’က ရွေးသည် မလာစဖုံး လာသွားတယ် ရှိုးရေ့၊ ဒါပေါ် ရောင်းရလိုရောင်းပြေား သွားအော်ချေပြီး ချစ်ရှိမရယ်”

“ဟုတ်”

ကလေးမထွက်သွားပြီးသော်မှ ဒွေးလေးက

“ငြောပါဉီး နှင့်အဖြစ်ကို”

“ဂျီးဆီက ‘နှီးပေးငွေ’ ကြိုယူလာလိုသာ မငတ်သာပရီးရယ်၊ သည်နှစ်မီးခေါင်ချက်က ရက်စက်တယ်၊ နှီးဖြာဖို့ တောကလိုပါးခေါင်းဝင်သွားတော့ အကြီးဆုံးခေါင်းပင်က နွားရှိကို တဲ့ တုတ်လောက်ရှိတာကလား ဂျီးရေ၊ ကံသာကို ဂျီးတို့ အောက်ကျင်းကလူတွေက ဝင်းထရုပါးခုပြီး လာခုတ်ကြတော့ ဝါးရုံတော်ကို ထောင်းလမောင်းကြောနေသားပဲဗျား”

“အေးဟဲ့၊ ဒီနှစ်က ဝါထပ်တဲ့နှစ်ကိုး၊ မိုးခေါင်တာ ထုံးစံပဲ”

ဒွေးလေးက ဝင်ထောက်ပေးလိုက်၏။ မောင်သန်းဝေက ခေါင်းကြီးလိုက်စိုက်နှင့်

“အဲဒါကြောင့် ဂျီးမှာတာ အကုန်မအပ်နိုင်ဘူး၊ ဂျီးရယ်၊ တဲ့အတွင်းမှာတော့ ဆန်ဆေးပလုံးတွေ အလုံးအစိတ်လောကရှိတယ်၊ ဆန်ကော၊ ဆန်ခါရက်လောက်သဲ့ဝါးက ရွှေမရလို့ မရက်ရဘူး၊ သည်နှစ်တော့ သည်းခံပေးပါဉီးနော်”

ထိုစဉ် မချိန်ရှိနှင့်ကလေးတစ်သိုက်သား ဆူညံစွာ လိုက်ပါလာကြသည်ကို တွေ့ရ၏။ ဒွေးလေးက

“ဟဲ့ လူကြီးတွေ ဘယ်သွားလိုတုံး၊ ဒီမှာ ငပ္ပတ်သင်ခြာက်ကလေးတွေပါတယ်၊ မျှင်ငါးပါအကောင်းစားလည်း ပါသဟဲ့၊ ကလေးတွေအကြိုက်က ပဲလမှန်း၊ ဓားလှိုးမှန်း၊ ကရေကရာပါတယ်၊ လာကြ၊ ဘာယူမတုံး”

မသန်းငွေက ကလေးတွေကို မူန့်ရောင်းပေးရ၏။ မောင်သန်းဝေက သူ့စကားကို ဆက်သည်။

“လုပ်စားမယ်လုပ်တော့ မိုးခေါင်တယ် ဂျီးရေ၊ ခိုးစားတုန်းက ခွေးဟောင်လို့ လူမိတာလေ၊ ထောင်က နှစ်နဲ့ချီပြီး ကျသေးတာ ဂျီးသိသားပဲ”

ဒွေးလေးကရယ်လျက်က

“အဟင်း . . . ဟင်း ဟုတ်ပဲတော်၊ နှင့်တို့ ကံသာကို နွားလာခိုးတော့ ခွေးတွေဟောင်လို့ နွားရှင်နှီးပြီး အဖမ်းခံရသာ တော့ ငါ မှတ်မိတယ်”

“အဲသာကြောင့် ချို့ရီမရဲ့အဖောက နွားတစ်ကောင်တော် ရအောင်မခိုးနိုင်တဲ့ အကောင်နဲ့ မပေးစားဘူးလုပ်တော့တာဖျို့၊ ရွာထဲမှာ သုံးပွဲအောင်၊ လေးပွဲအောင်တဲ့လူလုပ်တွေ ပြည့်လို့တဲ့၊ ဒါနဲ့ ကျပ်က ချို့ရီမကို ခိုးပြေးတာပဲ၊ အဲဒီကတည်းက ဂျီးဆီ ငွေတစ်ရာလာယူပြီး နှီးလုပ်မယ်ကြံတာ၊ သာနဲ့ မိုးခေါင်ပဲ ဂျီးရေ”

မသန်းငွေစိတ်တဲ့၌ ဘုရား အခါတစ်ရာ တမိပါတော့ သည်။ တကယ်ရွာသားတွေပါလား၊ သုံးလေးပဲ (ဓားပြတိက်ခဲ့တာ) အောင်သူလူလုပ်တွေအပြည့်ဆုံးပါလား။ ဤ ကိုသန်းဝေဆိုသူ ကလည်း ရိုးပုံရိုးလက်နဲ့ နွားခိုးတာ လူမိလို့ထောင်ကျပြီးသား ဆိုကဗဲပဲ။ ဘုရား ဘုရား ဒွေးလေးနှယ်။ သည်အရပ် သည်ဒေသက လူတွေနဲ့မှ ဆက်ဆံရတယ်လို့”

“ဒါနဲ့ ဂျီးရဲ့အပူက ဘာတဲ့တုံး”

ဒွေးလေးသည် ဈေးတောင်းကိုနှိုက်နေရာက

“အိမ်က ခုနှစ်တားကျောင်းသားလေ၊ သူတို့ကြောင်းက လေ့လာရေးခရီးထွက်မှာတဲ့၊ ကာတိုးဆည်နဲ့ ရွှေဘိုးဆိုလား၊ မလိုက်ရရင်ကျောင်းထွက်မှာတဲ့ဟယ်၊ အဲဒါ ကြိုကြိုတင်တင်မပြောဘူး၊ မနေ့ဥက္ကာမှပြောတယ်၊ နက်ဖြန် တန်လှုံးနေ့မနက်သွားမယ့်ဟာကို စရိတ်ဖြစ်း ‘ငွေအဝက’ သွေးရမယ်တဲ့ဟယ်၊ ငါက မနေ့ကပဲ မုံရွာ သွားပြီးဈေးဝယ်လိုက်တာ အိမ်ရောက်တော့ တစ်ပြားမှ မကျန်တော့ဘူးလေ”

“ငွေအဝက (ဆယ့်နှစ်ကျပ်ခဲ့) ကြီးမားတောင်လား ဂျီးရယ်၊ လိုလိုလိုက်လိုက်ဗျာ”

“အရင် မပူဆာဖူးဘူးဟဲ့ သူလိုတာမရရင် တကယ်ထွက် မယ့်ကောင်၊ စာတော်လို့ အလိုလိုကိန္ဒရတယ်ဟဲ့”

“အင်း ဖြစ်အောင်ကြံရမှာပေါ့ ဂျီးရယ်၊ ချို့ရီမ မီးဖွားဖို့ ကုတ်ကတ်စုထားတာတော့ရှိပါတယ်၊ ဒါတောင် မိုးဦးကမျှစ်ခါး ရောင်းရတာလေးကို စုထားမိပေလို့”

မသန်းငွေ ယခုမှ သဘောပေါက်သွားသည်။ ဒွေးလေးနှင့် သူ ယန့်အမောတကောပြီးလွှားခဲ့ရသည်မှာ သင်းကြောင့်ကိုး။ အိမ်ရောက်မှ ပက်ပက်စက်စက်ပြောပစ်လိုက်ပြီးမည်ဟဲ့ သူမောင် ဝမ်းကွဲ ကျော်စွာကို တေးထားလိုက်တော့သည်။

“ဟင်း။။။ သေနာလေး၊ တွေ့မယ် နှင့်နှင့်”



“ချို့ရီမရော ထမင်းခူးလေဟာ၊ ဂျီးတို့ ဆာရောပေါ့”

“ထွေထွေထူးထူး လျှောက်မလုပ်ပါနဲ့ဟယ်”

“မျှစ်ဟင်းနဲ့ပဲ ကျွေးရမှာမို့ အားနာနေတာ ဂျီးခဲ့၊ တောင်ရိုးပေါ်နေပြီးတော့၊ သူတစ်ပါးလို့ တော့မလိုက်တတ်လို့ ချို့ရီမ စားချင်ရင် ထုတေသနးရတယ်ယူ၊ ကျူပ်က သတ်သတ်လွှတ်တာ ကြောပြီကော”

မသန်းငွေထပ်မံ အုံဉာဏ်ပြန်သည်။ သတ်သတ်လွှတ်စား သော သူခိုးကျော်ပေတကားဟဲ့။

တဲရွှေ၊ မြေကွက်လပ်၌ စားပွဲခင်းကာကျွေးသည်မှာ ဓမ္မလုလိုဖြစ်နေ၍ မသန်းငွေ ထူးထူးခြားခြား မခံစားမိပါ။ ကိုယ်ဝန်ဆောင်မိန်းကလေးက ဟင်း၊ ထမင်းပန်းကန်များ အပြေး အလွှား လာချေပေးသည်ကိုသာ အားနာမှုဖြစ်ရ၏။ ဒွေးလေးက -

“ငါလည်း မလွှားသလို့သာ ယူရတယ်၊ လိပ်ပြောမလုံဘူးဟဲ့၊ ကလေးမခများ နေ့စွဲလစွဲကြီးနဲ့ဟာကို”

အရှင်ကျွေးလိုလင်းလုပြီကိုနဲ့ အမြားဝတ္ထုတိများ

၉

ဒွေးလေးဆိုလိုသည်ကို သဘောပေါက်ပါသည်။ ဒွေးရောင်းသောငွေမှာ နှစ်ကျွေ့ခွဲဖိုးသာရှိ၍ မောင်သန်းဝေက မီးနေ စရိတ်စုထားသည်မှ ငွေတစ်ဆယ်ထုတ်ပေးရှာ၍ ဒွေးလေးမှာ လည်း အားနာမှု ဖြစ်နေပုံရသည်။ မောင်သန်းဝေက သူကျွေးဇူးရှင် ဂျီးကိုအားနာမှုရောန် ပြောသည့်စကားကလည်း မသန်းဝေကို ထမင်းစားပုဂ္ဂိုလ်စေလောက်၏။

“သူအတွက် ပုစ်ရာလား ဂျီးရယ်၊ သူခွန်အားလလာြီးကို ကြည့်ပါပြီး၊ တစ်ချက်လောက် အားစိုက်ညွစ်ရင် လက်သည်မက ကလေးကို ဂိုးသမား ဂိုးဖမ်းသလိုတောင် ဖမ်းရြီးမှာပဲဟာ”

“ဟိ ဟိ ဟိ ဟိ ခြီး။။။”

“ဟား ဟား ဟား ဟား အဟွှတ်။။။ အဟွှတ်”

မောင်သန်းဝေစကားကို ကာယကံရှင် မီးနေသည် လောင်းကလေးပင် ကိုတ်ရယ်သည်မို့ ထမင်းသွှတ်ခါစ မသန်းငွေ ထမင်းသီးအောင် ရယ်မိတော့သည်။ ဒွေးလေးကား မသန်းငွေကို မျက်မောင်ကြီးကြော်လျက်သား ကြည့်နေ၍သာ ကုန်ကို မနည်း ဆည်လိုက်ရသည်။ စားပြီးသည်နှင့်

“သန်းငွေ ဒွေးတောင်းထဲက “ဆားပေါ့ခြောက်” တွေကို ချို့ရီ မီးတွင်းစားရအောင်ပေးခဲ့ဟဲ့၊ တို့လည်း သွားရအောင်၊ နေနည်းနေပြီ”

“လာဟဲ့၊ ချို့ရီမ၊ တို့ ဂျီးကို ကန်တော့ရအောင်”



ညနေ သုံးနာရီလောက်ရှိပြီ ခန့်မှန်းရသဖြင့် တူအရီး နှစ်ယောက်သား ဒွေးတောင်းကိုယ်စုံရွှေက်၍ ခပ်သွှတ်သွှတ် လှမ်းခဲ့ ကြသည်။ သန်းရွာအထိဆိုသော်လည်း နာရီဝက်သာသာ

လျှောက်ရမည်။ သဖန်းမှ သူတို့ရွှာအထိ ဆယ်တိုင် (ခရီးတစ်သောင်) နီးနီး လျဉ်းမောင်းရပြီးမည်။

“မသိန်းထိုက်ကြီး နွားတွေ ကျွေးထားကောင်းပါရဲ့အေး”

“ကျွေးမှာပါ ဒွေးလေးရဲ့”

အလာတုန်းက ဈေးတောင်းချကာ နားခဲ့သော ဒဟတ်ပင် ရိပ်အောက်ဆီရောက်သော -

“ရပ်”

ရုတ်တရက် အော်သံထွက်လာ၍ မသန်းငွေ လိပ်ပြာစဉ် မတတ် လန့်သွားမိသည်။ ဒွေးလေးကတော့ တည်ပြုမြစ်စွာနှင့် -

“အေး တို့များလည်း နားမလိုပဲကွယ်၊ တောင်းလေးတွေ ချပေးကြပါဦး သူငယ်တို့ရဲ့”

လာစဉ်က တွေ့ခဲ့သည့် အကြံမပါသော လူရွယ်နှစ်ယောက် သာဖြစ်၏။ သူတို့က ဈေးတောင်းများကို ချေပေးပြီး -

“ဈေးရောင်းလာတဲ့ပိုက်ဆံတွေ ထုတ်လိုက်”

ဒွေးလေးသည် မရယ်ချင့်ရယ်ချင်ပင် ရယ်လိုက်၍ -

“အဟင်းဟင်း ပြောရင် ယုံမှာမဟုတ်ဘူးဟော တို့လည်း ဈေးရောင်းရမယ်ထင်ပြီး သွားတာပဲ၊ ဈေးသည်လာသွားလိုတဲ့ တစ်ပြားဖိုးမှ မရောင်းခဲ့ရဘူးကွယ်...”

လူဆိုးနှစ်ယောက်၊ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ၏။ မသန်းငွေကတော့ သူနားကပ်ကိုသာ ယောင်ယမ်း စမ်းမိတော့သည်။ သူဒွေးလေး၏ ကျောက်စီနားတောင်းကြီး ကလည်း ပြီးတူးပြတဲနှင့်။

“မင်းတို့ တော့လိုက်တာ ဘာကောင်မှ မရဘူးထင်တယ်၊ မနက်က တွေ့ခဲ့တာ မင်းတို့မိမိလား၊ အာကြရှာမှာကွယ်၊ ဂျီးမှာတော့ မုန့်ထုပ်တွေပါတယ်၊ ရော့ယူကြာ ယူပါတွဲ...”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ

၁၁

လူနှစ်ယောက် သား မျက်နှာကို ယိုစိုး အနည်းငယ် ပြောလျှော့သွားကာ ထိုင်ချလိုက်၍ ဒွေးလေးပေးသော မုန့်ထုပ်ကို ယူကာ စားတော့သည်။

“ဘယ့်နှုတ်တံ့း၊ စားကောင်းကြရဲ့လား၊ မုန့်ထုပ်တွေ ကျွန်းသေးတယ်နော်”

လူနှစ်ယောက်ကား စကားမဆိုနိုင်တော့ပြီ။ ပဲလမှန်းနှစ်ထုပ်စီကုန်အောင် စားလိုက်ပြီး နှင်နေသည့်မို့ သူတို့ပါသော ရေဘွဲ့ကို တစ်လှည့်စီမော့သောက်နေကြ၏။ ပြီးမှ

“ကဲ ကျွေးဇူးတင်တယ် ဂျီးရော မနက်ကတည်းက ဘာမှ မစားရသေးလို့ ဆာနေတာ”

အကြီးလူက -

“ကျော်တို့က ဂျီးတို့ပါသမျှကို လုယူဖို့ပဲ အခုတော့ ဂျီးဆီက မုန့်အဝစားလိုက်မြပ်၊ တစ်လှယ်တစ်စားလူး သူကျွေးဇူးတဲ့၊ က သွားကြတော့ပျော်၊ ဟောကောင်”

“ဘာတုံးကွဲ”

“ဂျီးတို့ကို ဈေးတောင်းပင့်ပေးလိုက်ရအောင်ကွား၊ သူတို့ သွားပါစေ”

“အေး နေနည်းနေပြီကွား၊ တို့လည်း ပြန်ကြစိုး”

မသန်းငွေ ယခုမှ စိတ်အေးသွားကာ သွာ်လက်စွာ ထ၍ ဈေးတောင်းကို ထိုလူစိမ်းတဲ့ အကူအညီဖြင့် ခေါင်းပေါ်ရွက်လိုက်ပြီး သုတေသနတော့၏။ ဒွေးလေးကား သိဟောင်းများပမာနှုတ်ဆက်နေချေသေးသည်။ အာဂ ဒွေးလေးပါတကား။

◆◆◆

“အမေတို့လည်း ခုထိ မလာသေးဘူး အဖော်”

အဖော်သည် ဖို့ခွင့်ပေါ်က ဟင်းအိုးကို ယောက်မနှင့် မွေးလိုက်ရင်း -

“အစောကြီးရှိသေးတာပဲကွာ၊ လာမှာပေါ့၊ မင်းညီတွေ
တောင် ကစားရာက ပြန်မလာကြသေးဘူး၊ င့်သား ချက်အိုးထဲက
ရေတစ်ခွက်ခပ်ပေးစမ်း”

အဖေသည် အိမ်ထောင်ဦးစီးဟု အမည်တပ်ခံရသေ်
လည်း အိမ်ထောင်မှုတာဝန်ကိုမှ ထမင်းချက်၊ အိမ်ထိန်းအဆင့်သာ
ယူနိုင်ရှုရေး။ အရက်ပုလင်းကိုမှ တေးမှာ ထောင်လျက်၊ အရက်
သောက်ရင်း ထမင်းချက်တတ်ပါသည်။

ကျော်စွာသည် ကျောင်းကပြန်သည်နှင့် စာအုပ်ကိုယူချုံ
မီးဖို့အဝတွင်ထိုင်ကာ စာဖတ်သည်မှာ ထုံးစံလိုဖြစ်နေပါသည်။
သူအဖေခိုင်းသော တောက်တို့မယ်ရလေးတွေ လုပ်ပေးတန်ပေး၊
သူအဖေ စိတ်လိုလက်ရပြောပြတတ်သော “တိုက်ပွဲ”များအကြောင်း
နားထောင်လိုထောင်နှင့် အခြားကျောင်းနေဖက်တွေလို ဆော့
ကစားဖို့ အချိန်မပေးသူပါ။

သူဖောင်ဤီးသည် စစ်သားလူထွက်တစ်ယောက်ဖြစ်
သော်လည်း စစ်တပ်ထဲတွင် ပင်စင်ရအောင်နေခဲ့သူ မဟုတ်ပါ။
ကေအင်ဒီအို့သူပုန်များ ရန်ကုန်ဖြို့ကို သိမ်းပိုက်လုန်းပါးအခြေ
အနေတွင် ကျော်စွာအမေက ကြောက်လွန်းချုံ နေ့စဉ်ဦးနေသော
ကြောင့် တပ်မှုဆေးကျအောင် ညာ၏နိုဉာဏ်နက်သုံးကာ ထွက်ခဲ့
ရသည်ဆိုပါ၏။

“အလကား သတ္တိမရှိတဲ့ မိန်းမ၊ သူများ စစ်သားမယား
တွေဆိုရင် သေနတ်ဆွဲပြီး ကတုတ်ကျင်းထဲက ခံပစ်ပေးကြသေး
တယ်၊ သူက တစိုင်တရယ်ရယ်နဲ့ စုန်းပူးသလိုလို၊ နတ်ပူးသလိုလို
လုပ်နေတော့သာပဲ၊ သမီးနဲ့ မင့်အစ်ကိုအရှုံးကြီးက ငယ်ငယ်ရှိသေး
တာဆိုတော့ သူကလေးတွေအတွက် ပူရှုံးမှာပဲလေဆိုပြီး တပ်က
ထွက်ခဲ့ရတယ်၊ အခုတော့ ထမင်းချက်၊ အိမ်ထောင်ထိန်းဘဝက
မတက်တော့ဘူး . . . ဖို့”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အခြားဝတ္ထုတိများ

၁၃

အမောက်ယူရာတွင် မြည်တွန်လျှော့ရှိသော အဖွဲ့စကား
များကို ကျော်စွာ နားရည်ဝနေဖူးပြီ။ ထိုသောအခါများဝယ်
ဖောကန်တိုက်ပွဲ ဦးစကိုန်ကျောင်းတိုက်ပွဲတွေအကြောင်း စကားစ
ပေးကာ လမ်းလွှာနေကျဖြစ်သော ကျော်စွာသည် ယနေ့မှ -

“အဖွဲ့ဆီ ငွေအဝက်လောက်မရှိဘူးလားပျာ”

သူအဖေက ပုလင်းကို မယူကာ မြောက်ကြည့်လိုက်
ပြီးနောက် -

“င့်အရက်တောင် ကြွေးယူသောက်နေရတာကွာ၊ မရှိ
ပါဘူး”

“နှက်ဖြန် လေ့လာရေးခရီး မလိုက်ရရင် ကျောင်းက
ထွက်မှာပျာ”

“ထွက်ကွာ ထွက်၊ သိပ်ခြိမ်းခြောက်မနေနဲ့၊ မင့်အမေလို
ကြောက်လိမ့်မယ် မထင်နဲ့ကွဲ”

သူအဖေက သူကျောင်းထွက်မထွက်ကို အမောက်
အရေးမထားပါလားဟု သိလိုက်ရ၍ ဝမ်းနည်းသလိုဖြစ်ကာ
မျက်ရည်ကျမို့သည်။ ကျော်စွာခများလည်း သူတို့ရှာကျောင်းမှု
မိန်းကလေးများကလွှား၍ ယောက်ဥားလေးများ အကုန်လိုက်မည်
ဖြစ်သောကြောင့် မလိုက်ရလှင် အရှင်တွေ၊ အကျိုးနည်းဖြစ်တော့
မည်ဟု ခံယူထားသည်ကိုး။ အထူးသဖြင့် ကံဆောင်၊ ကံစိန် အမြှာ
ညီအစ်ကိုနှစ်ယောက်စလုံး လိုက်မည်ဆိုသောကြောင့် ပြီးဘက်ချင်း
အရှုံးမပေးနိုင်ပါ။ အပြစ်က -

ဆရာဦးလှမျိုးကို အပြစ်တင်ရမှာ ဖြစ်သည်။ ခရီးထွက်
မည့်ရက်ကို မေ့နေလိုဆိုကာ မနေ့ကမှုကပ်ပြီး ပြော၏။ အမေ
မုံရှာကလျေးဝယ်ပြန်လာမှ ကျော်စွာပြောတော့ စိတ်ရှုပ်သွားသည့်
မျက်နှာနှင့် -

“စောစောကပြောရင် အဲဒီပိုက်ဆံလောက်တော့ ချွန်ခဲ့ပါတယ်”

“အခုတော့ မနက်ဖြန် အမောဆိုရတော့မယ်ဟယ”

“ဒွေးလေးပြည့်ဆီက ချေးလိုက်မယ် အမေရာ”

“တော် တိတိ၊ ဘယ်သူအကူအညီမှ မလိုဘူး၊ ငါရှာမယ်”

အမေသည် ဆွေမျိုးတိုကိုသော်မှ အားမကိုးပါ၊ သူ့အကြောင်းနှင့်သူတော့ ရှိပါလိမ့်မည်၊ ထိုစဉ် စိတ်ကျွန်းမာရေးမကောင်းသည့် အစ်ကို “ဂျပန်ကြီး”နှင့် ညီများဖြစ်သည့် ကျော်မင်း၊ ကျော်လင်းတို့ ဆူဆူညံညံ အသံပြောကာ ဝင်လာကြသည်။ ကစားဝိုင်းမှုပြန်လာတာဖြစ်မည်။ ဖခင်ကြီးက မူးသံကြီးနှင့် -

“အားလုံး ထမင်းစားကြမယ်ဟဲ”

ထိုစဉ်က အစ်မကြီးသည် မော်လမြိုင်နှင့် ကုန်ကူးနေ၍ အိမ်တွင် မရှိချေား။ သူကား မော်လမြိုင်-ရန်ကုန် မှားဝိုင်းကြန်သည် ဖြစ်နေသည်။



“ဝပ်ထရိန်း၊ ဝပ်ထရိန်း”

အိမ်အဝင်တိုင်း တွန်တတ်သည့် နွားကြီးအသံကြား၍ ဝမ်းသာစွာ အိပ်ရာထဲမှ လူးလဲထကာ မိခင်ကြီးကို အပြေးကြိုရ၏။ အမေကား ခရီးပန်းလာသော်လည်း ရွှေ့လန်းစွာဖြင့် ရောက်မဆိုက်ပင် ပိုက်ဆံထုတ်ပေးရင်း -

“ကိုင်း င့်သား မပူန့်လို့ အမေ မပြောဘူးလား”

“ဒု့ကြောင့် အမောကို ချွစ်တာ၊ ဟေး ငါက္ခ”

“တော်တော်ပျော်နေလားဟဲ့၊ လေ့လာရေးခရီးသွားရမှာကို”

“ပျော်တာပေါ့၊ မသန်းငွေရာ၊ ကိုယ်မရောက်ဖူး၊ မမြင်ဖူးတဲ့ဆီကို သွားရ မြင်ရမှာ ပျော်တာပေါ့”

မသန်းငွေက ခရီးရောက်မဆိုက်ပင် မေးလာသဖြင့် တက်ကြွနေဆဲဖြစ်သော ကျော်စွာဗ လိုက်လွှာစွာ ဖြေလေ၏။ မသန်းငွေက ငောက်ဆတ်ဆတ်ဖြင့် -

“အေး နင့်ပျော်နေ၊ တို့ဖြင့် ကံကောင်းလို့ မသေခဲ့တာဟဲ့”

ထိုသို့ အစချို့ သူနှင့်ဒွေးလေးတို့ ကြံ့ခဲ့ရသည့် ငွေအဝက် အတွက် စွဲနှင့်စားရသောခရီးရှည်ကြီးကို ပြောပြလေ၏။

ကျော်စွာသည် မျက်ရည်အတိဖြင့် နားစိုက်ပြီးသော နောင်အခါ မိခင်ကြီးကို မပူးဆာတွေ့ရန် ဆုံးဖြတ်လိုက်သည်။

“သတ္တိမရှိသော မိန်းမကြောင့် သူပျော်သည့်တပ်ထဲက ထွက်ခဲ့ရသည်” ဆိုသော အဖော်စကားသည် မှားပြီကော်၊ အမေ သည် အာဂါသတ္တိခဲ့ပါတကား။ အမောကို ဤလိုသတ္တိတွေရှိလာ စေရန် ဘယ်တရားက စွမ်းဆောင်လိုက်ပါလိမ့်။



ဓာတ်စက်ပြိုင်

တစ်နေ့သည် အလုပ်အကိုင်ဟူ၍ မည်မည်ရရမရှိသော
လူအားတို့ထုံးစံအတိုင်း ကိုစမ်းရောက်အိမ်၌ စုဝေးရောက်ရှိလာကာ
အမြဲ့ယူးပလာနှင့်ပင် အဖန်ရည်ကျိုတ်နေသခိုက် ရပ်ရေးရွာရေး၊
နိုင်ငံအရေးနှင့် လောကီကိစ္စ လူမှုရေးမကျို့ ဝေဖန်လှုက် လေကန်
နေကြ၏။

သူတို့စကားထဲတွင် အလွန်မလိုက်ဖက်သော စုံတွဲဖြစ်
သည့် ပုံပုံဝေ မောင်စန်းအောင်နှင့် ပိုနိုင်ရှုည်ရှုည် သတို့သမီး
လောင်း မသန်းရှိတို့ မကြောမ့် အာဝါဟ၊ ပိုဝါဟ မင်္ဂလာသဘင်
ဆင်ယင်မည့်အကြောင်းကတော် ဆိုရှယ်လစ်စီးပွားရေးစနစ် ညွှေ့ဖျင့်
လူကြောင်း၊ လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ ဖွံ့ဖြိုးတိုးတက်သော
နိုင်ငံကြီးတစ်ခု တည်ဆောက်မည်ဆိုကာ ကြွေးကြွော်နေခြင်းသည်
အပိုပွားယ်မဲ့လူကြောင်း သွားရန်ပေါင်းစုံ ပါဝင်နေပေါ်၏။

“ဂျီတစ်တင်းကို စက်မှု(၁) က ငါးဆယ်ပဲပေးပြီး အစွမ်
ဝယ်နေတာကတော့ တရားလွန်သကွာ၊ မုံရွာ ဦးခင်အောင်ပဲ့ရုံမှာ
တစ်ရွှေ့နှစ်ဆယ်ရွေး ပေါက်နေတဲ့ဟာကို”

ဦးဖိုးရှိ၏စကားကို ခါးပိုက်ဆောင်ကွမ်းအစ်ဖြည့်၍
ကွမ်းယာအုံသော ဦးတင်အုပ်က -

“အေးကွဲ့ မသကာ ရှစ်ဆယ်လောက်ပေးရင် ခံသာသေး
သဟ၊ ပြီးတော့ ထွက်သမျှရဲ့ လေးပုံကို သုံးပုံလောက် သူတို့
သတ်မှတ်စွေးနဲ့ ရောင်းရတာဆိုတော့ တို့တောင် သူအတွက်
ဆောက်ခဲ့ ကျွန်ုရစ်ရုံ ရှိတာပဲ”

ကိုစမ်းရေကား ပါတီကေဒါတစ်ဦးပြီပြီ သူတို့ကို သဘော
ပေါက်စေရန် ရှင်းပြုမည် ကြံ့စည်လျက် -

“ဒီလိုရှိတယ်ပျော် အခု ခင်ဗျားတိုက္ခ ဂျာတစ်တင်း ဝါးဆယ်ပဲ
ရတာကို နည်းတယ်ထင်နေတယ် ဒီပဲယင်းနယ်ဘက်က စပါးစိုက်
တောင်သူတွေခများ စပါးတစ်တင်းမှ ကိုးကျပ်သာရရှာသဗျာ”

“အဲဒါသာကြည့်တော့လေကွယ်၊ ဘယ်လောက် မတရား
လိုက်သလဲလို့ နတ်သမီးတံ့ခိုပ် သစ်သားမီးခြစ်တစ်ဘူး တစ်ကျပ်
ပေးရတာဆိုတော့ သူတို့ခများ စပါးတစ်တင်းရောင်းမှ မီးခြစ်
ကိုးဘူးပဲ ရတော့တာပေါ့လေကွယ်”

“အဲ ဒါတော့ ကိုတင်အုပ်ရယ် ဒီလိုရှိတယ်လေပျော်၊ ဒါက”

သူပြောလိုက်ပါမှ ပို့ဆိုးသွားသည်မို့ ကိုစမ်းရေတစ်ယောက်
ခွေးအကြီးလျည်းနှင်းခံရသလို ဖြစ်သွားရှား၏။ ဦးဖိုးရှိကပါ
ရေနှစ်သူ ဝါးကူထုံးသို့။ သို့သော် စကားကို ဆိုလေ၏။

“တောင်သူတွေထွက်သမျှသီးနှံကို အခုလို စွေးနှုမြို့
ဝယ်နေတော့ ဖွံ့ဖြိုးတိုးတက်တဲ့နှင့်မဖြစ်မိ ဖွှတ်ကျားနှင့်တော့
ဖြစ်နေပြီဟ”

ထို့အခါ်က -

“ကုံး။။ တောက်။။ တောက်။။ တောက်။။ ဖူး။။

ဖူး။။ ဟလော့၊ ဟလော့”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အခြားဝတ္ထုတိများ

၁၉

“ဟေ့ နားထောင်စမ်း၊ ဒါ ကောင်စီဥက္ကာဌး မိုက်နဲ့ပြောမယ့်
အသံကွဲ”

“ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများသိစေရန်
ကြော်အပ်ပါသည် ခင်ဗျား၊ တောင်သူများအနေဖြင့် စိုက်ပျိုး
ထွက်ရှိသော ဝါသီးနှံကို စက်မှု (၁) ဝါလုပ်ငန်းသို့သာ ရောင်းချုံ
ရမည်ဖြစ်ကြောင်း၊ အခြားသို့ လုံးဝ (လုံးဝ) ရောင်းချွင်း မပြု
လုပ်ကြပါရန် အသိပေးကြော်အပ်ပါသည် ခင်ဗျား၊ မလိုက်နာ
ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထပ်လောင်းသတိပေး
လိုက်ပါတယ်၊ ပုံး ဥက္ကာဌးပြည့်သူကောင်း”

နားထောင်နေကြသူများ သက်ပြင်းကိုယ်စီခုလိုက်ကြ၏။
ဦးဖိုးရှိက -

“ငါအခင်းက ဝါလေး အချိန်ခြောက်ဆယ်လောက်ရလို့
ဘုရားပွဲစုရိတ်တော့ရပြီ ထွက်ထားတာ၊ အခုတော့ သွားပါပြီကွာ”

“ဖိုးရှိကလည်း ဘာထူးမှာတုံးဟ၊ တန်ဆောင်မှန်း
ဘုရားပွဲမတိုင်ခင် ထွက်တဲ့သီးနှံဆိုလို ဒီဝါလေးပဲ ရှိတဲ့ဟာကို”

တောင်သူတိုင်းနီးပါးပင် နှစ်တိုင်း ဘုရားပွဲစုရိတ်အဖြစ်
ဤဝါကိုသာ အားကိုးနေရသည်မို့ စိတ်ညစ်သွားကြပါသည်။
သို့သော် မပြောရပါ။ မည်သူကို သွားပြောရမည်နည်း။ တောင်သူ
လယ်သမားအစည်းအရှုံးဆိုတာကလည်း တောင်သူတွေအကျိုးကို
သယ်ပိုးရန် နေနေသာသာ သူတို့ပါ ဝယ်ယူရေးအဖွဲ့ထဲတွင် ပါနေ
သည် မဟုတ်ပါလား။

ပြောရသူကား ဓာတ်စက်ဆရာ ကိုစောမောင်တည်း။
ဥက္ကာဌးစကားပြောဖြီး ပြန်သွား၍ သူအိမ် ပြန်မရောက်မိ အဆိုတော်
မေလှမြှင်၏ “ဆောင်းအမို့” ဆိုသော ဓာတ်ပြားသီခုင်းကို ကောက်
ဖွင့်လေ၏။

“xxx (တော်ရုပဲ... ကောင်းပါတယ xxx တန် ... ရုပဲ ကောင်းပါတယ...) ကိုရွှေဆောင်း ... ရယ xxx အေးအေးလေး ... နဲ့ ... ညွှေးဆဲနိုင်လွန်း ... တယ xxx ဂီ”

လက်လှည့်စာတ်ပြားစက်မို့ လိုသောနေရာကို ထပ်ကာ ထပ်ကာဖွံ့ဖြုံး အပ်သွားကို မယူလိုက်သဖြင့် ဂိကနဲ့ မည်သွားရခြင်းပင်။

“စောမောင်ကတော့ လုပ်ချဲလိုက်ပြီကွ ဟိ ဟိ”

“ဟား ဟား ဟား ဟား ... သူတစ်ယောက်သာ ပြောရသဟ”



ကိုစောမောင်ကား လူထူးအသံ၊ လူထူးခံစားချက်ကို သိသလို လိုသည်တို့အား ထင်ဟပ်ပေါ်လွင်စေသော သီချင်း၊ အတ်ထုပ်၊ အတ်လမ်းတို့ကို ဆိုလျော်အောင်ဖွံ့ဖြုံးတယ ဖြစ်၏။ ၁၉၈၄ ခုနှစ်က ပြည်သူလွှာတ်တော်နှင့် ကောင်စီအဆင့်ဆင့် ရွှေးကောက်တင်မြောက်ပွဲကျင်းပစဉ်ကလည်း မြို့နယ်ကောင်စီသို့ ဝင်ရောက်အရေးခံမည့် ဦးမိုးကို လူတွေမကြိုက်ကြောင်းသိသလို သူကိုယ်တိုင်လည်း မနှစ်သက်သည်မို့ ဆန္ဒမဲ့ပေးသည့်နောက မဲရုံးတစ်ရုံးမှုနေရာ၏ အသဲ့စက် (ဓာတ်စက်) ဖွင့်နေရာက ကိုထွန်းရွှေသီဆိုထားသော သီချင်းကို ထပ်ခါတလဲလဲ ဖွှဲ့လေ၏။

“xxx တစ်ခါ ... တုန်း... က xxx ရွာထဲဝင်သည့် ... ခွေးရှုံးကြီး... တစ်ကောင် xxx (ငဗိုးဆိုလျှင် xxx ကြောက်ရှာလွန်းလို့ ...)။ အခါခါသူပြေး... ရှောင် xxx ဘူးသီးခရမ်းသီးတောင် xxx အစိမ်းစားရဲတဲ့မောင် ...”

ရွာကလူများ ရယ်ရွှေ့ပြီးကာ ဦးမိုးအား ကန့်ကွက်ပဲများ ပေးကြောန်၏။ သို့သော် ကော်မရှင်က မည်သို့ လုပ်လိုက်သည်မသိ။ ဦးမိုး နိုင်ပါ၏။

ရွာဦးရှိ စာသင်ကျောင်းအတွင်း၌ ကလေးများကျောင်း ပိတ်ရက်နှစ်ရက်တွင် မြို့နယ်ပါတီယူနှစ်မှ သဘောတရားရေးရာ ရက်တို့သင်တန်းလာဖွင့်သည်။ သင်တန်းပိုချေသူများက -

အနှစ် ၂၀ နှစ်ရှုည်စီမံကိန်း၏ စတုတွဲလေးနှစ်သို့ ရောက်ရှိနေပြီဖြစ်၍ ပါတီဝင်ရဲ့သော်တို့က လူထုကို စည်းရုံးဦးဆောင်လွှာက စီးပွားရေးစီမံကိန်းကြီး အောင်မြှင့်အောင် ကြိုးစားရမည်ဖြစ်ကြောင်း သိမှုသာ အူမ မတောင့်၍ သီလမစောင့်နိုင်သော ဒုက္ခမှုကင်းဝေးပြီး သာယာဝပြောသော ဆိုရှုယ်လစ်စနစ်ဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်ကြောင်း အာပေါင်အာရင်းသန်သနဖြင့် ပြောဟော၍ အပြီးတွင် မြို့မ ကြည်ကြည်အေး၏ ‘လောကကြီးကို ခါးစောင်းတင်မယ့်လူစား’ ဆိုသော လက်ရှိခေတ်စားနေသော သီချင်းကို ဖွင့်လေ၏။ (... ပြောပေါင်း ... များ ... လို့ ၁၃၃ ရိုးနေပါပြီ ၁၃၃ ရှင်နဲ့လိုက်တဲ့အမည်လေးတစ်ခု ပေးပါရစေလား ၁၃၃ လောကကြီးကို ... ခါးစောင်းတင်မယ့်လူစား)။ ဓာတ်စက်က သီချင်းသံကြောင့် ထိုခေတ်လူကြီးများ မျက်နှာပျက်ကြရှာ၏။ သင်တန်းသားများကား တပြီးပြီး ရှိကြသတည်း။ ဤကား ကိုစောမောင်ပင်။



မကြာမီ မဂ်လာဆောင်တော့မည့် သတို့သားလောင်း မောင်စန်းအောင်သည်လည်း သူမိဘများပိုင်သော ‘အောင်သစ္ာ’ အမည်ရှိ ဓာတ်စက်ကိုဖွင့်ရသည့် စက်ဆရာတစ်ယောက်ပင်ဖြစ်၏။ ဓာတ်စက်ဆရာ ကိုစောမောင်နှင့် ပြုင်ဘက်ဖြစ်သော်လည်း

ပညာ၊ သဘာ တို့၏ မယ်ဉ်သာပါ။ အကယ်တန္ထားက်ပြိုင်ဖွင့်သည့် အခါမျိုး၊ ဌားလာခဲ့လျှင် အသံပြု၍ မြတ်အောင် အောင်နိုင်သော တွဲတေးသိန်းတန်နှင့် အနိုင်နဲ့လေ့ရှိသည်။ သူစက်အသံက တခြား စက်သံကို ဖုံးလွမ်းသွားသည်ဆိုလျှင် တပြီးပုံးနှင့်ကျနပ်သွား တတ်သူ တစ်ယောက်မျှသာ။ အလျှေး၊ မင်္ဂလာဆောင်၊ နာရေး များတွင် ဆီလျှင်အောင်မဖွင့်တတ်၍ ကာယကံရှင်များ စိတ်ဆိုး ပြင်းကို မကြာခဏ ခံရရှာသူ ဖြစ်၏။

ကိုစမ်းရေတို့ မင်္ဂလာဆောင်စဉ်က ဆွဲမျိုးတော်စပ် နေ၍ သူဓာတ်စက်ကို တစ်ဖက်ကရင်းနှီးသော ကိုစောမောင် အား ဥပေကွာပြုကာ ငှားခဲ့သည်။ ထိုကျေးဇူးကိုမှုမထောက်ဘဲ ကိုစမ်းရေတို့ နောက်နှင့်နှစ်ဦး ချစ်ရည်လူးနေသောညာ လူခြေ တိတ်ချိန်တွင်မှ ပန်တွောခင်ညွှန်၏ ဓယင်ကျူးမှုံးချင်းကိုထဖွင့်၍ ကိုစမ်းရေ ဒေါသတွေးဖြုံးဖြစ်ခဲ့ရှုံးသည်။ သူခများကား မျက်လုံး ကလေး ပေကလပ်၊ ပေကလပ်နှင့်ပင် ကိုစမ်းရေအား ရှင်းပြ ရှုံးပါသည်။

“အမေကြီးက နားမထောင်ရတာ ကြာဖြီဆိုလို့ ဖွင့်မိတာ ပါဗျာ”

ဤကား မောင်စန်းအောင်သာတည်း။



“က ဒီနေ့တော့ ဘူးသီးနဲ့ ပဲလင်းမြော်သီးမင်္ဂလာဆောင် မှာ စမ်းရေတို့ဓာတ်စက်ကို အဝ နားထောင်ပေတွေ့ဗျား”

ဦးဖိုးရှိနှင့် ဦးတင်အုပ်တို့နှစ်ယောက်ကား မင်္ဂလာဓည့်ခံ ပွဲကို (လက်ဖက်ရည်သောက်၊ မင်္ဂလာလက်ဖွဲ့ရင်း) လာကြရာ ကိုစမ်းရေ ထိုင်နှင့်နေသောစွဲပွဲတွေ့ ဝင်ထိုင်ကြရင်း ပြောလေ၏။ ကိုစမ်းရေလေ့မြို့ လက်ဖက်ရည်ဆိုင်မရှိ၍ နေတိုင်းသောက်နိုင်ကြ ရပ်ရွာခလေ့မြို့ လက်ဖက်ရည်ဆိုင်မရှိ၍

သည်မဟုတ်ကြပေး။ ဤလို မင်္ဂလာဆောင်မျိုးရှိမှုသာ လက်ဖက်ရည် နှင့် မုန်ကြော်ကို အဝ ဟဲခွင့်ရသည်မဟုတ်ပါလား။ ကိုစမ်းရေကား မင်္ဂလာဆောင်အိမ်နှင့် ကပ်လျက်နေသူမြို့ လက်ဖက်ရည်ဖျော်လေ ကတည်းက မြည်းသလိုလို စမ်းသလိုလိုနှင့် သုံးခွက်လောက် သောက်ပြီးလေပြီ။

“အဝကို နားထောင်ရမှာ၊ မပူးနဲ့ အိမ်ရှုံးမန်ကျိုးပင်မှာ အော်လံတွေ တင်ထားတာဝလို့ အရပ်လေးမျက်နှာစလုံး လှည့် ထားတာ”

ကိုစမ်းရေကပြောရင်း နေရာပေးလိုက်ပြီး တစ်ဆက်တည်း စားပွဲထိုးတာဝန်ယူထားသူ လူငယ်လေးတစ်ဦးကို လက်နှစ်ချောင်း ထောက်ပြုကာ အော်လိုက်၏။

“ဟေ့ ဒီမှာ နှစ်ခွက်ယူခဲ့ပါဟေ့”

ဦးတင်အုပ်က မဏ္ဍာ်အတွင်း ထိုင်နေရာမှ အသံချွေစက် ဟွန်း (အော်လံ) တင်ထားသည့် မန်ကျည်းပင်ကို တိမ်းကာ ကြည့်ရင်း အာမနိတ်ပြောလေ၏။

“ဟဲ့ ဟဲ့တဲ့ပဲကွယ်၊ မန်ကျည်းပင်စင်စစ်က ပဒိုင်းပွင့်နေ သလိုပဲ ဟရှို့”

ထိုစဉ် အနေအထားအရ ဖျော်ဖြေမှုဆို၍ အလျှေး၊ မင်္ဂလာဆောင်ရှိမှုသာ ဓာတ်စက်သံကို နာခံကြရရှိုးထဲးစံစွဲ တော်သာဝအရ မျှော်ကြ၏။ မျှော်သလို “ဘာဓာတ်ထုပ်ဖွင့်မှာပါလိမ့်” ဟဲ တွေးကာ ပျော်လည်းပျော်တတ်သည်။

“အတ်ထုတ်အသစ်ကတော့ ထွက်မထင်ဘူး၊ သီချင်း အသစ်တော့ ပါတယ်ပျေး၊ စောစောကစမ်းပွင့်တာ ကြားလိုက်လား မသိဘူး၊ ‘ဘိုဟိန်း’ တဲ့ အဆိုတော် အသစ်ပျေး အံမယ သူက တွဲတေးသိန်းတန်ထက်ကို အော်နိုင်သဗျာ”

မောင်စန်းအောင်၏ခာတ်စက်တွင် ပေါ်ပြားနှင့်ဖွင့်ရသော ‘လက်လျဉ်းသံပတ်ပေး’ စက် မပါချေ။ ရျေးမီ စီ စိန့်က် ဖိုးသရီးဆိုသော ဂျပန်လုပ်ကက်ဆက်နှင့် အင်ပလီဖိုင်ယာခေါ် အသံချွဲစက်သာ ပါ၏။ ခေါ်ပေါ်တိတ်ခွဲအတ်လမ်းကတော့ ထွက်သမျှ ဝယ်ထားသဖြင့် အစုံရှုံးသည်။ သည်တော့ .. ‘ဟီ ဟီ ဒီလုတော့ မအပိုတမ်း နားထောင်ပစ်လိုက်မယ်’ဟူ အတွေးဝင်ကာ -

“ဟဲ ကောင်လေး၊ ငါ့လည်း လက်ဖက်ရည် နောက်တစ်ခွက်ပေးကွာ”



ဆုံးကုန်းရွာ၏ ညအခင်းသည် ရော်းဘက်သို့ ပြန်သွားသော ရထားသံအားဖြီးတွင် တစ်စတစ်စ တိတ်ဆိတ်လာသည်။ ထိုအချိန်တွင် သတ္တုသမီးအိမ်မှ လော်စပါကာ (အောင်လံ) သံပြန်ထွက်လာ၏။ စောစောက စက်အကူဖွင့်သူ လက်ထောက်စက်ဆရာကိုကြမ်း ထမင်းစားနားနေတာဖြစ်မည်။ လာပါပြီ ဘိုဟိန်း သီချင်းများ။ တိုက်ဆိုင်တာလား သူ့လူကို ကျိုစယ်သလား မသိ။

“ယူချင်းဟ 。。。မိန်းမ၊ ယူချင်းဟ 。。。မိန်းမ၊ ပြောမရတဲ့ကောင် 。。。 ယူချင်ပါပြီးလား 。。。’ ဆိုသည့်နေရာကိုမှ ထပ်ကျော့နေသည်။ ထိုစဉ်အခိုက် -

“သမီးလေးတစ်ယောက် ရှိပါတယ်၊ သူတောင်းစားနဲ့ရလို တစ်နေ့ကို ကျက်သရေသုံးခါလောက် ယုတ်ပါသွား 。。。ထို”

ဘုရားလောင်းနဲ့အခါက သူတောင်းစားမျိုးသွှေဖြစ်၍ တောင်းရမဲးစားသောက်နေရချိန်တွင် ‘ဒီ့ငွေ မဂ်လိုက’ အမည်ရှိသူငြေးသမီးကို မရမက ပိုးပန်းယူထား၍ ယောက္ခာမအထီးကြီးက မကျေမန်ပြုတဲ့ကာ မြည်တွန်တောက်တီးသည့်အခန်းကို ထပ်ကာ ထပ်ကာ ဖွင့်နေပါရောလား အရပ်ကတို့ရော။ ဖွင့်တာမှ အောင်လံ

(ဟွန်း)နှစ်လက်ကို သတ္တုသမီးအိမ်သို့ တည့်တည့်လှည့်ကာ ဝင်းထရုပ် မေးတင်ပြီး ဖွင့်နေ၍ ပတ်ဝန်းကျင်တစ်ခုလုံး စကားပြောလိုပင် မရတော့။

ကိုစမ်းရောတစ်ယောက် မနေသာတော့၍ မောင်စန်းအောင်ကိုခေါ်၍ ပြောရတော့၏။

“စန်းအောင်၊ ဟိုက ဖွင့်နေတာကို ကြားလား”

မောင်စန်းအောင်က ဆိုင်းထမ်းကြီး ထမ်းလာလျက်က -

“ကြားတယ် ကိုကြီး 。。。 ကြားတယ် ဒါကြောင့် ဘက်ထရု အိုး သွားငှားမလို့ ဘိုဟိန်းကို တစ်ညာလုံးဖွင့်ပစ်မယ်”

“တယ် ဒီကောင်၊ ဒုန်းဝေးလိုက်တာ လွှားတဲ့မှု”

ကိုစမ်းရေ စိတ်ပျက်စွာ ရေရှာတဲ့၍ အခန်းထဲဝင်ကာ စောင်ကို ခေါင်းမြို့ခြုံလိုက်ရပါတော့သတည်း။



ကမ္မာတည်သရွေး

ကြံးတောသချိုင်းအတွင်းသို့ ဝင်လိုက်သည့်နှင့် အဝင်လမ်းဘေးရှိ ခုနစ်ပေခန့်မြင့်သော အရှပ်ဆိုးလှသည့် အက်တေနတ်ရှင်ကြီးကို တွေ့ရ၏။ သူရင်ဘတ်တွင် လက်ဝဲဘူမ္မဒေဝါဟုကမ္မာည်းထိုးထားသည်။ ထူးခြားသည်က သူလက်နှစ်ဖက်၌ မီးစတစ်ဖက်၊ ရော့မှုတ်တစ်ဖက် ကိုင်ထားခြင်းဖြစ်၏။ ဦးထင်ပေါ်ဆိုသည့် အဂိုရတ်သမားကြီးက ပြောဖူးသည်။

“မမှန်တာလုပ်တယ်ထင်ရင် လက်ဝဲဘူမ္မဒေဝါရှေ့၊ သစ္ာဆိုရလားလို့ မေးလိုက်၊ သွေးအန်သေတာ မောင်၊ ရန်ကုန်ကလူတွေ ကြောက်ကြတယ်”

နောင်သော ရွှေးခေတ်နိုင်ငံရေးသမားတို့၏ လှည့်ကွွက်ဟု ရိုပ်စားမိပါလည်း ထိုနောက မနက်စောစောတွင် ထိုအရှပ်ကြီးရှေ့၏ ခြေစုံရပ်၌ ကိုစမ်းရေ သစ္ာဆိုမိသည်။

“ရွှေးမှာကျန်ခဲ့သော ကျွန်တော့မိသားစုကို ချမ်းသာစွာထားနိုင်ရပါလို၏၊ ကျွန်တော် လုံလာ၊ ဝီရိယလျော့နည်း၍ မထားနိုင်ပါက အပြစ်ပေးတော်မူပါ”

ကိုစမ်းရေ လှိုက်လွှာစွာတောင်းရင်း တစ်နွဲဆီကဖတ်ရှ
သော ရွာလူကြော်နှင့်ပေးလိုက်သည့် အနီး၏စာပါအကြောင်းအရာ
များကို သတိဖြစ်၏။

“မို့က်ကြီးတကားကားနဲ့ ကလေးအကြီးတွေခေါ်ပြီး
ကောက်သင်းကောက်နေရတယ်၊ နေပူလောင်လို့ ကလေးတွေ
ဆိုတာ မည်းသဲလို့ အကြီးကောင်က ငါးတန်းတက်နေတာ နှစ်ဝက်
ကျိုးတော့မယ်၊ အခုထိ ကွွန်ပါဘူးဝယ်မပေးနိုင်လို့ ကျောင်းသွား
တိုင်း ငိုလိုမျက်ရည်ကျမိတယ်”

သစ္စာဆိုရင်း မျက်ရည်များကျလာသဖြင့် အံကိုတင်းတင်း
ကြိုတ်လိုက်ကာ ခေါင်းကိုယမ်း၍ ခါထုတ်လိုက်ပြီး လက်ပဲဘက်
သံဃှင်းထောင့်ဆီမှ တူရှိက်သံ့ လွှတိုက်သံ့ သဲသဲကြားနေရသော
ခေါင်းတလားစပ်နေသူများထံ ခြေားလှည့်ကာ လှမ်းခဲ့တော့သည်။
မိမိရည်ရွယ်ချက် အောင်မြင်ရမည်ဟူသော ခံယူချက်အပြည့်နှင့်ပါ။



“ဒါ ကလေးအခေါင်းလေးတွေလားဗျ”

ကိုစမ်းရေ၏အမေးကို ခေါင်းစပ်နေသော လက်သမား
တစ်ယောက်က -

“ဟုတ်တယ်၊ ခေါင်းဝယ်မလိုလား”

“မ. . . မဟုတ်ပါဘူးပျော်၊ မဝယ်ပါဘူး”

“ဒါဖြင့် ဘာကိစ္စလဲ လာလည်တာတော့ မဟုတ်ပါဘူးနော်”

အလုပ်ရှုပ်ရန်ကောဟူသည့် သဘောဖြင့် စကားကို
တိုတောင်းစွာ ပြောလေ၏။ ကိုစမ်းရေက မျက်နှာကို ချိုစွာထား၍ -

“သိချင်တာလေးရှိလို့ ဝင်လာတာပါပျော်”

“ထိုင်ဗျာ့၊ ဘာသိချင်တာတဲ့”

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ

၂၉

ကိုစမ်းရေက မထိုင်သေးဘဲ ခေါင်းတလားကို လက်ညီး
ညွှန်လျက် -

“ဟောဒီလို လေးပေထင်းရှားပြားတွေ ရောင်းစရာရှိလို့
ပါ၊ လေးပေရှည်ပြီး ထက် တစ်လက်မှ သံးမတ် ရှိတယ်”

ကိုစမ်းရေ၏စကားအဆုံး၌ လူအားလုံး စိတ်ဝင်စားကြပုံ
ရကြောင်း သူတို့လုပ်လက်စအလုပ်များကို ရပ်လိုက်၍ နားစွင့်
နေကြသည်ကို တွေ့ရသဖြင့် ကိုစမ်းရေ အားတက်သွားသည်။
ပြီးလျှင် တစ်ယောက်တစ်ပေါက် စူးစမ်းကြလေ၏။

“ဘယ်က ရတာတဲ့ဗျ”

“သဘောချွေတွေ ထင်တယ်”

“ပက်ကင်အပျက်တွေလား”

ကိုစမ်းရေက အချိုသာဆုံးမျက်နှာဖြင့် -

“ဟုတ်ပါတယ် အစ်ကိုတို့ တစ်လုံးထိုးအင်ဂျင်တွေရဲ့
ပက်ကင်ပြားတွေပါ၊ ဒါပေမဲ့ ဂရှိုက်ပြီး ခွာထားလို့ အပျက်နည်း
ပါတယ်၊ အားလုံး သုံးတန်ကားနဲ့ တစ်စီးတိုက်လောက် ရှိပါမယ်
ခင်ဗျာ၊ အခု အစ်ကိုတို့လုပ်နေတဲ့ ကလေးခေါင်းလေးတွေဆိုက်
နဲ့ဆို အံကိုတ်လောက်ပဲ”

ထိုအခါ ခေါင်းဆောင်ဖြစ်ဟန်တူသော လူကြီးက -

“ကျပ်တို့က ဈေးပေါ်တဲ့ ‘ဘိုင်သား’ ပဲ သုံးတယ်၊ တစ်တန်မှ
တစ်ထောင်ပဲ ပေးရတယ်၊ အဲဒေါကွဲနဲ့ရောင်းမယ်ဆိုရင် မောင်ရင့်
ထင်းရှားပြားတွေကို အကုန်လုံးဝယ်မယ်လေ”

ကိုစမ်းရေကား စဉ်းစားရန်ပင် မလိုလောက်အောင်
ဝမ်းသာသွားရ၏။ သူတို့သူ့ငွေးသည် တရာ်နှီအင်ဂျင်များကို
နိုင်ငံခြားမှုသွင်းကာ မြန်မာဈေးကွက်ကို ထိုးဖောက်ရန် စိုင်းပြင်း
နေသူဖြစ်၍ ဂိုဒေါင်တစ်လုံးငှားကာ တရာ်နှီအင်ဂျင်များ အပြည့်
ထည့်ထားပြီးလျှင် ဈေးကွက်ရှာဖွေနေချိန် ဖြစ်၏။ စီခွဲမြဲပြည့်နယ်မှ

ထုတ်လုပ်သောစက်များဖြစ်၍ အရည်အသွေးကောင်းမွန်သည် ဖြစ်သော်လည်း ဈေးက လက်ရှိ 'ဂျင်မာ' အင်ဂျင်တွေထက် ကြီးနေ၏။ သို့သော ထန်ထမ်းများ၏ ကြိုးစားမှုမြေကြောင့် တစ်စာက် တစ်စ ရောင်းရသော အခြေအနေသိ တိုင်ခဲ့၏။ စက်အလုံးရှေ ၂၀၊ ၃၀ အထိ လာဝယ်သော အရောင်းဆိုင်ကြီးများသည် စက်သေ့တ္တာ (ပက်ကင်) များကို ခွာ၍ ဂိုဏ်ပြုရေးတွင် ပစ်ထားခဲ့ ကြသည့် တဖြည့်ဖြည့် ထင်းရှားပြားများ တောင်ပူစာင်ယောက်ခဲ့ ပမာဏအထိ ရှိလာသည်။ ထိုအခါ ဂိုဏ်ပြုရေးတွင်က ဂိုဏ်ကိုသာ ငြားသည်။ ရွှေ့ပေစာကို မင်္ဂားပါ။ စည်ပင်နှင့် ပြဿနာပင် ဖြစ်နိုင်၍ ဂိုဏ်ရေးက အမှိုက်ပုံကို အမြန်ရှင်းပစ်ပါဟု ရာဇ်ပေးသဖြင့် နိုင်ငံခြားသား သူငြေားနှင့် ရုံးဝန်ထမ်းတို့ ခေါင်းရှုပြုလေ၏။ သူငြေားက ဂိုဏ်ပြုရေးတာဝန်ခံဖြစ်သော ကိုစမ်းရေရှိ -

‘စမ်းရေ မင်း ဒီအမှိုက်တွေကို ရှုံးဖို့ကြပါပြီး’ ဆိုသဖြင့် ကိုစမ်းရေ ထွက်လာခြင်းဖြစ်ရာ ယခုသော အမှိုက်က ရွှေဖြစ်ပေတော့မည်။ ပြီးလျှင် ရွာရှိမိသားစုကို ငွေပို့နိုင်တော့မည် မဟုတ်ပါလား၊ ဝမ်းသာအားပေါင် -

“ရောင်းမယ်ပျေား၊ ပြည်လမ်းမကြီးဘေးမှာဆိုတော့ ဦးလေး တို့ ကားနဲ့လာရင် မော်တော်ပိုကယ်မရှိတဲ့အချိန်မှ ဝင်လို့ရမယ်”

“ည စ နာရီမှာ လာခဲ့မယ်၊ ထင်းရှားပြားတွေကို တင်ပေးမယ့်သူ ရှိလား”

“ကျွန်တော်ပါ လေးယောက်ရှိတယ်၊ မပူနဲ့”

“အေး အဆင်သင့်လိုက်လေကွယ်၊ ကဲ... ကဲ ငဲ့တဲ့”

ပူပူနွေးနွေး ထမင်းကြော်လေ့ကြီးကို အွန်းများတပ်လျက် ယူလာသည့်နှင့် -

“စားကွား၊ မရုံပါဘူးနော်”

“ဦးလေးကလည်း၊ စားပါ့မယ်”

မန်က်စောစော ဘာမှ မစားရသေးခင် လမ်းတော်တော် လျှောက်ခဲ့ရသူမျိုး ဆာလောင်နေပြီဖြစ်ရာ အွန်းတစ်ချောင်းကို မလွတ်တမ်းကိုင်၍ စားတော့၏။ ညီစိစိန်းသလိုတင်ရသော်လည်း ထမင်းကြော်အနဲ့ မွေးမွေးက ဖုံးလွှမ်းသွားသည်ထင့်။ စား၍ ပြီးသော -

“ကျေးဇူးတင်လိုက်တာ ခင်ဗျာ၊ ကျွန်တော် တကယ် ဆာနေတာပါ”



ကိုစမ်းရေသည် အညာအေသာ မိုးနည်းရေရှားရပ်ဝန်းမှ ကြီးပွားလိုစိတ်တစ်ခဲ အရင်းပြုလျက် ရန်ကုန်မြို့ကြီးသို့ ဆင်းလာ ခဲ့ပြီး ဆွေမျိုးတို့အိမ်၌ တည်ခိုကာ အခွင့်ကောင်းရှာရင်း တွေ့ကရာ အလုပ်မျိုးစုံ လုပ်ကိုင်လျက်ရှိစဉ် မမြှော်လင့်ဘဲ ကုမ္ပဏီဝန်ထမ်းကိုရွှေ့နိုင်၊ ကိုမျိုးကြိုးတို့နှင့်တွေ့ကာ ခင်မင်းသွား၏။ ထိုမှ သူတို့ လုပ်သော ကုမ္ပဏီကိုရို့အောင်တွင် လုံခြုံရေးမှုးတစ်နေရာ လစ်လပ် ခိုက် ဝင်ရောက်လုပ်ဖြစ်ခဲ့သည်။ ထိုသည်ကို မရှုက်မကြောက်ပွဲ့လင်းစွာ ပြောပြုလိုက်မိ၏။ ထိုအခါ ပွဲ့လင်းပုံးရသော လက်သမားလူငယ်က -

“ကျွန်တော်တို့က ခင်ဗျား ပြောပုံ၊ ဆိုပုံနဲ့ လူကိုကြည့်ပြီး မန်နေဂျာတစ်ယောက်လို့ ထင်တာပျော် အေးလေ တစ်နေ့ဖြစ်မယ့် သူပါ”

အလယ်တန်းအဆင့်ထိသာ ပညာသင်ကြားဖူးသည့် ကိုယ့် အခြေအနေကို ကိုယ်သာသိသော ကိုစမ်းရေမှာ ပုံး၍နေရတော့၏။ သို့သော ပိုတိဖြစ်ရပါ၏။ ထိုစဉ် စီခနဲ့ ငိုသံကြားလိုက်ရ၏။ ကြံတော့သံ့ြိုင်းအတွက် တစ်နေ့တာမှာ ဈေးဦးပေါက်

အသုဘချလာလေပြီ။ ကိုစမ်းရေလည်း မိတ်ဆွေတို့ကို နှုတ်ဆက် ပြန်လာခဲ့တော့သည်။

မိတ်မကောင်းသော မျက်နှာကိုယ်စီနှင့် အသုဘပို့သူများ အလယ်မှ ကျေနှင်းနှစ်သိမ့်စွာသောမျက်နှာနှင့် တိုးထွက်လာသော ကိုစမ်းရေရှိ အချို့သောသူတို့က တအုံတွက်ကြည့်လိုက်ကြသေး သည်။ ပုံထူးနော ဥမ္မတကောဟု အဆိုရှိသည်ပဲလေ။ သတိ လက်လွှတ်ရှိခိုက်တွင် အရှုံးဟုထင်လေမည်လား မပြောတတ် ပါချေ။ သူအတွက် အမိုက်က ရွှေဖြစ်ခဲ့ပြီ မဟုတ်ပါလား။ သူငွေးက သိသည်မဟုတ်။ ထင်းရှားပြားများကို ကားပေါ်သို့ ပိုင်းတင်ပေးမည့် ညောင့်သုံးယောက်၏ ပါးစပ်ပေါက်တွေကို ထင်းရှားပြား ရောင်းရ ငွေး အနည်းငယ်နှင့် ဆိပ်ပိတ်လိုက်ပါက ကျေနှုန်းငွေးနှစ်ထောင်ကျော် သည် ကိုစမ်းရေ၏ အိပ်ကပ်ထဲသို့ လျှို့ဝှက်စွာ ဝင်လာပေ တော့မည်။

ကိုယ်ဝန်အရင် အမာဖြင့် သားသမီးတို့ကိုခေါ်ကာ ကောက်သင်းကောက်နေရာရှာသော အနီးထံ ထိုငွေးများလွှဲပို့နိုင်ပါက ခများမှာ ဘယ်လောက်များ ဝင်းသာရှာမည်နည်း။ ထို့ထက် မီးဖွား စရိတ်လည်း ပူစရာမလိုသည့် အနေအထားသို့ပင် ရောက်သွား ပေမည်။

ထိုညနေ ထင်းရှားပြားများ ကားပေါ်တင်ပေးပြီးသော ငွေးသုံးထောင်လက်ထဲရောက်ချိန်မှစ၍ ကိုစမ်းရေမှာ စိတ်ဂက္ဗာမပြို ဖြစ်ရရှားလေ၏။

“ဆရာ မအိပ်သေးဘူးလား”

“မြော် ဦးသီမ်းဟန်၊ အေးပျား အိပ်လို့မရလို့ ထိုင်နေတာ”

ဦးသီန်းဟန်သည် ကိုစမ်းရေထက် စောင့်စွာ အလုပ်ဝင်နှင့်သော လုခြံရေးဝန်ထမ်းဖြစ်၍ တရားသမားကြီးဖြစ်ကာ ကိုစမ်းရေကိုလည်း ခင်မင်လေးစားလှပါ၏။ အဘယ့်ကြောင့်

ဆိုသော် စာပေဟုသူတေအနေဖြင့် လူသာငယ်သော်လည်း သူတို့ ထက် နှဲစပ်၍ ပြဿနာတစ်ခုခု ပိရောစီဖြစ်လေတိုင်း ကိုစမ်းရေက ဖြေရှင်းပေးနိုင်သည်၏ ဖြစ်၍တည်း။

“စောစောက ထင်းရှားပြားတွေတင်နေတူနှုန်းမှာ နတ်တိုင် တွေနဲ့ လေးလက်မသံတွေ ကျွန်းတော် ကောက်ထားလိုက်တယ် ဆရာ၊ အားလုံးအခြားငါး ၂၀၀ လောက်ရှိမယ်၊ သံကတင် ငါးပိဿာထက် မနည်းလောက်ဘူး၊ အဲဒါ မြင့်ဝင်းနဲ့ ကိုအောင်သန်း က သူငွေးကိုမအပ်ဘဲ ရောင်းစားမယ်လို့ ပြောနေကြတယ်”

“ဟာ... မလုပ်ကြနဲ့ဘူး”

ကိုစမ်းရေ အပြင်းအထန် စဉ်းစားရလေပြီ။ ငွောက်လူတိုင်း ကြိုက်ကြသည်ပဲ။ သည်ငွေးအတွက် သီလ ကျိုးပေါက်ကုန်ကြတော့ မည်။ ဤနေရာတွင် ကိုစမ်းရေဖတ်ဖူးသော ဆရာကြီး ဦးဘခင် အကြောင်းကို သတိရမိလာပါ၏။

ယခုအခါ ကမ္မာ့နေရာအနဲ့အပြား၌ ကမ္မာ့နှင့်သံပိုင်သာများ ဖွင့်၍ ဘာသာခြားတို့အား ဗုဒ္ဓ၏မဗ္ဗာကို မျှဝေပေးနေသော ဂုပ္ပါယီး ဦးဂိုအင်ကာ၏ ဆရာကြီး ဦးဘခင်ငယ်စဉ်က မန္တလေးမြို့ မီးရထား ဘူတာရုံကြီး၌ ငွောစာရင်းဌာနတွင် အမှုထမ်းနေစဉ် ဂျပန် လေယဉ်ပံ့များ၏ ဗုံးကြတိုက်ခိုက်ခြောင်းခံရတော့၏။ သူအထက် မျက်နှာဖြေားရာရှိကြီးများအားလုံးသည် အရင်ရက်များကပင် မေမြို့ (ပြင်းလို့လွင်) သို့ စစ်သေးရောင်ကာ ရောက်ရှိနေကြ၍ အုပ်ချုပ်သူမျှနဲ့နေခိုက်ဖြစ်ရာ ဗုံးကြသည်နှင့် ဘူတာရုံ ဝန်ထမ်းအားလုံး အသက်လုလျက် ခြေားတည့်ရာ ထွက်ပြုကုန်သော် ကိုဘခင်တစ်ယောက်သာ ငွောစီကို ကျေနှုန်းရစ်သည်ဆို၏။ ဆာလာ အိတ်များနှင့် ထုပ်ထားရသည်အထိ များပြားသော ငွောများနှင့် ပုံထူးအုပ်များ ပုံအုပ်များ အပွဲ့ကြံမည်ဆိုပါက ကြံချင်

စရာ အခွင့် အရေးကြီးတစ်ခု ဖြစ်တော့သည်။ ကိုဘခင်ကား ထိလိုလူစားမဟုတ်မှု၍ ရှစ်ကားတစ်စီးငါးရှုံး ငွေအိတ်များ တင်လျက် မျက်နှာဖြူအရာရှုံးတိနေရာ မေမြို့ (ပြင်ဥုးလွင်) သို့ ခဲ့ရာခဲ့ဆစ် အရောက်သွားကာ ပို့သည်ဆို၏။

သစ္စာရှိစွာ လာပို့ပေးသော ကိုဘခင်ကို မီးရထားငြာန အကြီးအကဲ အဂ်လိပ်ကြီးက ကျေးဇူးတင်စွာဖြင့် -

“မောင်ဘခင် မောင်မင်းကို ကျေးဇူးတင်တယ်၊ အခု ကွန်ပို့က ဘာပြန်ပြီး ကူညီရမလဲ”

ရိုးသားလှသော ကိုဘခင်က -

“အခု ငါးစီးလာတဲ့ကားခနဲ့ ကျွန်တော့ ဒီလအတွက် လစာများ ရနိုင်မလား ခင်ဗျာ”

ဟုသာ ပြောသည် ဆို၏။

ဂျပန်တို့ စစ်ရှုံးရှုံး အဂ်လိပ်တို့ ပြန်ဝင်လာသောအခါ သစ္စာကြီးလှသော ကိုဘခင်ကို အဂ်လိပ်အစိုးရက ငွေစာရင်း မင်းကြီးရာထူး ခန့်သည်ဆို၏။

ထိုကြည့်နှုန်းဖွယ်ဖြစ်ရပ်ကို ဦးသိန်းဟန်အား ပြောပြသော သာဓုသုံးကြိမ်ခေါ်ရှာပြီး -

“ဦးဘခင် ထုံးကို နှုလုံးမူးကြတာပေါ့ ဆရာ”

◆◆◆◆◆

ထမင်းအိုးထဲမှ မနေ့သေက ထမင်းခဲအကျွန်သည် ထန်းသီး ပမာဏ ရှိ၏။ ထိုသည်ကို ပန်းကန်တစ်ချပ်တည်းသို့ထည့်ကာ ဆား ဖြူး ဆိုကို အနည်းငယ်သာ ငွေ့ချုံဆမ်းလိုက်ပြီး ထင်းရှားသေတာ ငယ်ပေါ့ တင်လိုက်ကာ ရေခွဲ့ကြမ်းဖြင့် မနက်စာစားရန် ပြင် လိုက်၏။ ဟင်းကား ထုံးစံမပျက် လမ်းထိပ်အကြော်ဆိုင်မှ အကျိုး

အကြော် ငါးကျပ်ဖိုးကို ကြက်သွန်နို့၊ ငရှတ်သီးစိမ်းဖြင့် သုပ္ပတား သည့်ဟင်းတစ်ခွက်သာဖြစ်ပေလည်း ချွေးသံတန္တာဖြင့် မြန်စွာ စားနေ၏။ ထိုအခိုက် -

“ကိုစမ်းရေကြီး ဘရိတ်ဖတ် ဆွဲနေပြီလား”

“ဟော ကိုမြင့်သိန်း စားပါဌီးဗျာ၊ လာ”

“စား။။။ စား ကျွန်တော်က အခုပဲ ဦးကျော်သန်းနဲ့ လက်ဖက်ရည်ဆိုင်က ထွက်လာတာ”

ကိုမြင့်သိန်းသည် ဦးကျော်သန်း၏ကားကို မောင်းသူ ဖြစ်၍ လခကောင်းသူဖြစ်ရာ ကိုစမ်းရေးရေး စားနေသောမနက်စာကို စိတ်ဝင်စားပဲ မရပါဘေး။ ကိုစမ်းရေသာ စားလက်စကို ခကာထား ခဲ့၍ သူငွေးရှိရာကား ဆီသို့ ပြေးရ၏။ စက်မရပ်ဘဲ အဲယားကွန်း ဖွင့်ထားသော ကားကြီးပေါ်မှ သူငွေးက ကားတံ့ခါးမှုန်းကိုချုံ၍ -

“အမိုက်တွေ ရှုင်းသွားပြီပွဲ၊ စမ်းရေးရေး ဘယ်လောက် ကုန်သွားလဲ”

“မကုန်ဘူး ဦးကျော်သန်း၊ ရောင်းလိုက်တာ ၃၀၀၀ ရာတယ်၊ ဒီမှာပါ”

သူခိုတ်ကပ်ထဲမှ ငွေ ၃၀၀ဝိ/- ကိုထုတ်၍ သူငွေးကို ပေးသော် သူငွေးက ထူးဆန်းသောအဖြစ်တစ်ခုကို မြင်ရသူပမာ ခေတ္တများ ကြောင်းကြည့်နေရာက ရယ်ချုလိုက်၏။

“အဟား။။။ ဟား။။။ ဟား။။။ ဟား။။။ ဟား”

ရယ်၍ အားရလေမှ -

“မင်းတော်တယ် စမ်းရေး၊ ငါက ဒီအမိုက်တွေကို ငွေကုန်ခံပြီး ရှုင်းခိုင်းတယ်၊ မင်းက ငွေရအောင် ကြံထားတယ်၊ ငါမေနနေရာတွေ မင့်လောက် အစွမ်းမရှိဘူး”

ကိုစမ်းရေက ပျော်ပျော်သလဲပင် -

“ဒါကတော့ သူတို့အပြစ်မဟုတ်ပါဘူး၊ အဲဒီလိုနေရာကို
လူတိုင်းမသွားကြဘူးလောက္ခန်တော့ ဒီလိုရှာဖွေစားခဲ့ရလို့
သိတာပါ၊ ဦးကျော်သန်း”

သူငြေားဦးကျော်သန်းက ခေါင်းတညိတညိတော်

ရာက -

“မင်းအစွမ်းအစန့်ရှာထားတဲ့ပိုက်ဆံပဲ မင်းယူလိုက်ပါ
တင်ပေးတဲ့ ညောင်တွေကိုလည်း ငါ လုပ်အားခပေးမယ်”

ကိုစမ်းရေခများ ဝမ်းသာရှာ၍ ဘာစကားမှ မဆိုနိုင်တော့
ပါ။ စိတ်ထကူး -

‘ဆရာတိုး ဦးဘခင်ရဲ့ထုံးကို နှုလုံးမှုလိုက်လိုသာပေါ့ကွာ’
ဟု သူကိုယ်သူ ပြောမိလေသည်။ စေတနာ ဘိက္ခဝေ ကမွ်ဝဒါဓ
ဆိုသော ဘုရားဟောရှိသည်မှာ ယနေ့တိုင် မှန်တုန်းတကား။
ကမ္မာတည်သရွှေ့ မှန်ဦးမည်ထင်၏။

〇〇〇

အရဏ်ကျင်းလို့ လင်းလှပြီကို

ဂိုဒေါင်အတွင်း လှည့်ကြည့်နေသော ကိုစမ်းရေ၏
နောက်မှုလိုက်လာသော ဦးသန်းဟန်က -

“ဒီတစ်ခါ ရောက်လာတဲ့ စက်သေတ္တာလေးတွေက
သေးတယ်နော်”

“အေးပျှ၊ S 175 အက်(စံ)ဝမ်းဆဲပင်းဖိုက်နဲ့ 180 (ဝမ်း
အိတ်တိ) အင်ဂျင်တွေတဲ့ ငါး-ခြောက်နဲ့ ရှစ်-တစ်ဆယ် အင်ဂျင်
လေးတွေလို့ ကိုမျိုးကြိုင်ပြောတာပဲ”

ဦးသန်းဟန်သည် ရေနေ့းတည်ရန် ထင်းစရှာနေ
လျက်က -

“ဒီအင်ဂျင်လေးတွေကသေးတော့ ပက်ကင်လုပ်ထားတဲ့
ထင်းရှုံးပြားလေးတွေကလည်း သေးတယ်၊ ပါးလည်း ပါးတယ်၊
ပက်ကင်ကို ဝရှစ်ကိုခွာတာတောင် အကျိုးအပဲများတယ်လေ၊
ကျွန်တော်တွဲ ရေနေ့းတည်ဖို့တော့ အံကိုက်ပဲ ဆရာ၊ ဒါပေမဲ့ ဆရာ
ရောင်းဖို့တော့ခက်မယ်ထင်တယ်”

ကိုစမ်းရေက ကြိုးတင်ကာ စဉ်းစားထားပြီးဖြစ်၍ -

“ကျွန်တော့ အထင်မမှားရင်တော့ ဒါလေးတွေက ပိုပြီး အရောင်းသွက်လိမ့်ပယ်ပျ”

ဦးသိန်းဟန်က ခေါင်းကိုရမ်း၍ -

“ကျွန်တော်တော့ စဉ်းစားလိမ့်မရပါင် ဆရာရယ်”

“အဟမ်း . . . ဦးသိန်းဟန် ဘဲဥသေတ္တာနဲ့ ခရမ်းချင်သီး ထည့်တဲ့သေတ္တာတွေ ဘယ်မှာလုပ်နေတာတွေဖူးလဲပျ”

“ဟာ ဟုတ်တာပေါ့ ဆရာရဲ့၊ ကွက်တိပဲဟာ နော်းပျ၊ ကျွန်တော် အလုံဘက်မှာ အဲဒီသေတ္တာတွေရှိက်နေတာ တွေဖူးသလားလို့”

သိနှင့် ကိုစမ်းရောဖြိုးထိသို့သွားကာ စနည်းနာရ၏။ ကိုလို
(၁) လမ်းတွင် သေတ္တာခွံရှိက်နေသည်ကို တွေ့၍ မေးမြန်းလျက်
စပ်ကြည့်ရာ တစ်တန် ၁,၆၀၀ နှင့် ကားတစ်စီး သုံးတန်စာ
ရွေးတည့်၏။ ဤအခါတွင်လည်း သူငွေးက ကိုစမ်းရေနှင့် လုပ်သား
များ ခွဲယူပါဟု ပေးလေ၏။ အားလုံးကျေနပ်ကြပါသည်။ ကိုစမ်းရေ
လည်း ကုမ္ပဏီ၌ နာမည်ကောင်းရလျက် လူတကာမျက်နှာသာ
ပေးခြင်းခံရပါသည်။



“ဦးစမ်းရေ၊ ခင်ဗျားလုပ်လိုက်တာ မှန်သွားတယ်ပျ၊
အားလုံးအဆင်ပြေသွားတယ်”

ဖြစ်ပုံကား ဂိုဒေါင်မှ စက်လာဝယ်ကြသော အရောင်းဆိုင်
ဦးများအတွက် အင်ဂျင်အသေးလေးများ (၅/၆-၈/၁၀) ဆိုပါက
လူနှစ်ယောက်နှင့် အတင်အချကိစ္စပြီးသော်လည်း (S 195) (S 1160)
စသော အင်ဂျင်ကြီးများ အတင်အချလုပ်ရာတွင် အခက်အခဲ
ကြံရတော့၏။ ကိုလို ၁၀၀ ထက်လေးသော အင်ဂျင်များအတွက်
လူလုပ်အားနှင့် မနိုင်တော့ပါ။ ဤတွင် ကိုစမ်းရေက မူလဂိုဒေါင်

ပိုင်ရှင်မသုံးဘဲ ပါရှိနေသော လုပ်ဒါခါးသည့် ဝန်ချိစက်ငယ်ကို
မဏေနစ်ခေါ်ကာ ပြုပြင်ပြီး အသုံးတည့်စေလိုက်သည်ကို မန်နေဂျာ
ကိုရေါ်နိုင်က ချီးမွှမ်းရှာ၏။ ထိုအချိန်၌ ဦးသိန်းဟန်က -

“ဆရာ၊ ဆရာရဲ့စာရောက်တယ် ခင်ဗျား၊ ဆရာရဲ့၊
သားအငယ်လေး မွေးပြီးပါပြီတဲ့”

ကိုစမ်းရေတစ်ယောက် ပျောယာခတ်သွားရကာ -

“ဟာ ဟုတ်လား၊ ကျွန်တော် ပြန်မှဖြစ်မယ်၊ ဘို့ရဲ့
ကူပါဦးပျား”

ကိုရေါ်နိုင်က စာနာစွာဖြင့် -

“ပြောပေးမယ် ဦးစမ်းရေ၊ ခင်ဗျားအတွက် ဂုဏ်ယူပါ
တယ်ပျား”

သိနှင့် ဦးကျော်သန်း၏ရုံးခန်းသို့ ရောက်လေရာ -

“ကျွန်တော့သားအငယ်မွေးလိုပါ ဦးကျော်သန်း၊ ပြန်ပါ
ရစေ ခင်ဗျား”

ကိုရေါ်နိုင်ကလည်း -

“ဟုတ်တယ် ဦးကျော်သန်း၊ သူ မပြန်တာ တစ်နှစ်ကျော်
ပြီလေ”

သူငွေး ဦးကျော်သန်းက မြန်မာပြည်မြေပုံကြီးကို ဖြန့်ကာ
ကြည့်လျက် အင်လိပ်လို ရော်တော်၏။

“ဘဲရဲ့ယားဖြန့်၊ ဟီး . . . ယား . . . ”

ဒီကနေ တော်တော်ဝေးတာပဲဟုဆိုသဖြင့် ကိုစမ်းရေက-
“မိုင် ၅၀၀ ဝေးပါတယ်ခင်ဗျား”

သူငွေးသည် သုံးဘာသာပြောနိုင်၍ အလျှင်းသင့်သလို
ပြောချင်သည့် ဘာသာစကားနှင့်ပြော၏။ ကိုစမ်းရေက အားလုံးကို
လေ့လာထားရပါသည်။

သူငွေး ဦးကျော်သန်းက -

“မင်းဟာ ကုမ္ပဏီအတွက် ရှိုးလ်မော်ဒယ်ပဲ၊ ဒါကြောင့် ခွင့်ပြုလိုက်မယ် ဒါပေမဲ့ မင်း မုံရွာနယ်က သျေးကွက်ကို (တရှတ်နှင့် အင်ဂျင်များသာ ဆိုပါသည်) ဆာမေးလုပ်ခဲ့ရမယ်၊ သဘော ပေါက်လား”

ကုမ္ပဏီ၏ပြုဝန်ထမ်းဆို၍ ကိုစစ်းရေ ဘဝင်မြင့်မိ၏။ သူခိုင်းမှတော့ ကျေပွန်စေရမှာပေါ့ဟူသည့် စိတ်ကလည်း စွဲဆော်နေသည်။ ထို့ကြောင့် -

“ကြိုက်တာသာ ခိုင်းပါ တာဝန်ကျေစေရပါမယ် ခင်ဗျာ”
ဟူ ပြောမိလေ၏။

“ကဲ ဟေ့ ခဲ့နိုင်၊ သူအတွက် စရိတ်ထုတ်ပေးလိုက်ကွာ၊ ပြီးတော့ သောက်ချာလည်း ယူထားလိုက်”

“ဟုတ်ကဲ ဦးကျော်သန်း”

သိနှင့် ကိုစစ်းရေတစ်ယောက် သူ သွားချင်နေတာကြာပြီ ဖြစ်သော အမိမြေသိ ကုမ္ပဏီစရိတ်ဖြင့် ရောက်ခဲ့ရတော့၏။

◆◆◆◆◆

“ဟလို ဦးကျော်သန်းလား၊ ဒီမုံရွာမှာ ၅/၆ ၈/၁၀ နဲ့ ၁၂/၁၃ ရှင်မှာအင်ဂျင်တွေ အရောင်းသွက်တယ်၊ ဟုတ်ကဲ ဆိုင်ကြီး သုံးဆိုင် ရောင်းအားတင် တစ်နှုံး အင်ဂျင်အလုံးရေ ၁၀၀ ကျော်တယ်ခင်ဗျား၊ ဟလို.. ဟလို”

“ကြားတယ် စမ်းရေး ငါ စဉ်းစားနေတာ၊ ဒီလိုလုပ်၊ မင်း မုံရွာမှာ ရှိုးရွေ့မဲ့ (Show Room) ဖွဲ့စိုင်မယ့်အဆောက်အအုံရွာတွာ၊ ပြီးတော့ မင်း မန်နေရာရာထူးနဲ့ အဲဒီမှာ ထိုင်ရပိမ့်မယ် ဖြစ်မလား”

“ဟုတ်ကဲ ဖြစ်ပါတယ် ဦးကျော်သန်း”

ဝမ်းသာလိုက်ပုံမှာ ထၣ်ခုန်မိမတတ်ဖြစ်ရပြီး ထမင်း အဆာပါပြေသွားသည်။ မနက်က မန္တလေးက ဝမ်းကားနှင့်

လိုက်ခဲ့၍ မုံရွာသို့ ရှစ်နာရီခန့်တွင်ရောက်ခဲ့ရာ ဘာတစ်ခုမှ မစားအားဘဲ စက်ဆိုင်ကြီးတွေ ဗုံးအောင်သွားကာ ဆာမေးလုပ်နေရသည်။ ယခု တစ်နာရီခဲ့ပြီကော်။ ရှိုးရွေ့မဲ့ဖွဲ့စိုင်ဖို့ နေရာကောင်းရှာပါဆိုသောကြောင့် အမြန်စဉ်းစားလိုက်သော ဗိုလ်ချုပ်လမ်းပေါ်ရှိ တစ်ရွာတည်းသား ဆွဲမျိုးမက်င်းသော ဦးတင်ရွှေနှင့် ဒေါ်ညွှန်ရှိတို့ပိုင်သည့် တိုက်ကြီးကို ပြေးမြင်မိသဖြင့် ဆိုတ္ထားစီးကာ သွားရ၏။ ဦးတင်ရွှေကလည်း လိုလားစွာ လက်ခံသည်။

“လခက တစ်လတစ်သောင်း၊ အနည်းဆုံး တစ်နှစ်စာ ကြိုချင်ရမယ်”

“ဟုတ်ကဲ ဦးလေးရွှေ၊ ကျွန်ုတ်တော် ဖုန်းတစ်ခါလောက် ဆက်ပါရမေ”

“ဆက်... ဆက်၊ မင်းကုမ္ပဏီကို ဆက်မှုမြှိုလား”

သိနှင့် ဦးကျော်သန်းကို ဖုန်းဆက်၍ အကျိုးအကြောင်းပြောပြုရ၏။ သူငွေးက -

“အိုးကော် မင်း ပီသပါပေတယ်၊ တစ်ရက်တည်းနဲ့ ငါ ခိုင်းတာတွေအားလုံး ပြီးသွားပြီ၊ မင်းကိုပဲ အဲဒီမှာ နေခိုင်းမှာပဲ လေ၊ သဘောကျေတယ်မြှိုလား၊ လခက ငါးထောင်၊ ဆိုင်ကယ်တစ်စီးပေးထားမယ်”

“ကျေးဇူးတင်ပါတယ် ခင်ဗျာ”

တိုတိနှင့်စကားဖြတ်၍ ရွှေပြန်ရန် ပြင်ရ၏။ ဦးတင်ရွှေက-

“ဟေ့ကောင်၊ ဆိုတ္ထားနဲ့ပြေးရင် ရထားမိသေးတယ်”

“ဟုတ်ကဲ ဦးလေးရွှေ၊ သွားပြီပြီး”

“အေးအေး၊ ဒီကိုစွဲလည်း အောင်မြင်အောင်လုပ်ဦးနော်”

“စိတ်ချပါ ခင်ဗျာ”

ဘူတာရောက်သော ထွက်စပင်ပြုနေသော ရထားပေါ်အပြေးခုန်တက်လိုက်ပြီး စိတ်တဲ့က ကြွေးကြော်လိုက်သေးသည်။

“သားတို့ သမီးတို့ရေး အဖော်ပြုဟေး”



“ဟော အဖော်ပြန်လာပြီ၊ တို့အဖေ ပြန်လာပြီ
... ဟေး...”

သားသမီးသုံးယောက်စလုံး ပြေးဖက်ကြ၏။ သမီးဝယ်က-
“အဖေ ဘာတားစရာပါလဲ”

ကိုစမ်းရော ပခုံး၌လွှာယ်လာသော အဝတ်အိတ်ထဲတွင်
ထည့်လာသည့် မူန့်ထုပ်ကို နှိုက်၍ပေးလိုက်ရာ သမီးနှစ်ယောက်
စလုံး အလုံအယက်ပင် စားကြရှာ၏။ သားအကြီး ကြည့်သာကမှု-
“အဖေ သားဖို့ ကွန်ပါဘူးပါလား”

“ပါတာပေါ့ သားရယ် အကောင်းစားဝယ်လာတာပါ
ရော့ရော့”

အနီးထံမှ စာရေးလက်တည်းက ဝယ်ထားပြီးဖြစ်သော
ကွန်ပါဘူးအသစ်လေးကို အိတ်ထဲမှန့်က်ထုတ်ပေးလိုက်သော်
သားကြီးခမျာ ပျော်ရွှေလွန်၏၍ ဆွေးဆွေးခုန်တော့သည်။ သူတို့
လေးတွေ ကျောင်းပိတ်ရောက်လိုင်း အမေနှင့်အတူ ကောက်
သင်းကောက်ထွက်ကြ၍ နှိုဖြူဝင်းသောအသားအရည်ပျောက်
ကာ မည်းသဲနေရှာ၏။ ကိုစမ်းရော စိတ်မကောင်းစွာ စုတ်သပ်
မိရသည်။ သည်အထဲ သမီးကြီးက -

“အဖေကတော့ ဝလို့ လှလို့ သမီးတို့ဖြင့် ပြောင်းထမင်း
တွေကို နေ့တိုင်းစားရတာ”

ရင်ဝယ်ထိခိုက်လှသဖြင့် ကိုစမ်းရော ဘာစကားမျှ မဆို
နိုင်တော့ပါ။ သူတွင် အစ်မ၊ နှမနှင့် ညီများရှိသေး၍ ဤမိသားစုကို
စောင့်ရှောက်ရစ်မည်ဟု ယုံကြည့်မိသော်လည်း သားအင်ယံး
လေး မီးဖွားစဉ်မှာပင် သတင်းမေးမလာကြပါဟု ကလေးများထံမှ

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ

၄၃

ကြားရသဖြင့် သူ့လီအစ်ကို မောင်နှမတွေကို စိတ်ပျက်မိရ၏။
သူ့အနီးကတော့ -

“သူတို့လည်း လုပ်စား၊ ကိုင်စားတွေလော ဘယ်အားမလဲ”

“ဟေ့ သားလေးက အိပ် နေတာလား၊ မီးဖွံ့ဖြိုးကွား
ကြည့်ရအောင်”

မဖြူနှုက သူ့ထုံးစံအတိုင်း အေးဆေးစွာပင် ပြောရှာ၏။

“မီးကော်မတီက အလှူဒေ့ ၅၀၀၀ ကျပ် ကျွန်တာကို
မထည့်လိုကဲ့၊ မီးဖြတ်ထားတာ တစ်လကျော်ပြီ”

“တောက်”

ကိုစမ်းရေ တောက်ခေါက်မိ၏။ ငှင်းမီးလင်းရေးအဖွဲ့ဝင်
အချို့ပင် အလှူဒေ့ အကြော်မထည့်သေးဟု ကြားထားသည်ကိုး။

မြန်မာလုံးစိုက်တတ်သော လူတွေ ပေါ်လှပေတောင်း။

(ဆုကုန်းရွာတွင် ထိုစဉ်ကတည်းက ကိုယ်ထူး၊ ကိုယ်ထစနစ်ဖြင့်
လျှပ်စစ်မီး ရန်ပါပြီ)။

“စိတ်တို့မနေပါနဲ့၊ ကံကိုပဲ ပုံချုပ်ရှိတာပဲ”

ထိုစဉ် သားဝယ်လေးက အုံခန့်အော်ကာ လူးလွန်လာ
သဖြင့် ကိုစမ်းရေ ကောက်ချိမည်ပြုစဉ် -

“နှိုတို့ကိုလိုက်မီးမယ် ခင်ဗျား ထမင်းစားချေလေ”

“ဟူတ်သားပဲ၊ ဒီနေ့ တစ်နေ့လုံး ငါ ဘာမှ မစားရသေး
ဘူးဟာ”

ကိုစမ်းရေနှင့် မသင့်မြတ်လှသည့် မရီးအောက်ီးသည်
မျက်နှာထားဆိုးလှ၏။ သူ သဘောကျ၍ ပြီးနေခိုက်မှာ သူများ
စိတ်ဆိုးသလောက ရှိသည်။ သို့သော် ညီမနှင့် တူ၊ တူမများကိုမှ
သည်းခံရှာပေ၏။ ယခုလည်း သူ ချက်ပြုတ်ထားသည့် ပြောင်းနိုင်
ထမင်း၊ ခရမ်းသီးခြောက် လက်ပံပွင့်ခြောက်ရော ငရှုတ်သီးချက်။

မကျည်းရွက်ချဉ်ရည်နှင့် ထမင်းအလုံတစ်လုံး ဝမ်းထဲသွင်းလိုက်
ပါသော် ခရီးပန်းသမျှ ပြေသွားသတည်း။

“အဖေ ဒီလိုဆိုရင် သမီးတို့ မဆင်းရဲတော့ဘူးပေါ့နော်”

ကိုးနှစ်သမီးရှိနေဖြို့ဖြစ်သော သမီးအကြီးမက ဝမ်းသာ
အားရ ပြောရှာ၏။ သူထက် တစ်နှစ်သာဝယ်သော သမီးငယ်
ကလည်း မျက်လုံးနက်နက်ကလေးက အရောင်ထွက်လျက်။
သားကြီးကမှ ကွန်ပါဘူးလေး တကိုင်ကိုင်နှင့် ဝမ်းသာကောင်း
ဆဲပင်။ မဖြောက် -

“တစ်လ ငါးထောင်ဆိုတော့ ရွှေငါးမူးသားဖိုးပဲ၊ ဟူတ်ရဲ့
လားများ”

“သြော် သူဇ္ဈေးကိုယ်တိုင်က ပြောတာပါဆို မိန်းမကလည်း”
မဖြောက်သည် သက်ပြင်းချလိုက်ပြီး၍ -

“ကလေးတွေကို မဆင်းရဲစေချင်ဘူး၊ ဝဋ်ကျွတ်ပြီ
ထင်ရဲ့နော်”

ကိုစမ်းရေသည် သူဖီးကို ကရှုဏာသက်စွာ ကြည့်မိ၏။
သူခများမှာ ရလေကတည်းက တစ်ကွက်ကမှ ချမ်းသာမတွေ့ခဲ့
ဖူးရှား၊ သည်အထဲ ကလေးတွေပါ အဆွယ်လိုက်ပြီး ဆင်းရဲလေမည်
လားဟု အမြတမ်းကြောင့်ကြနေရာပုံရ၏။

“ဒါက ရှေ့လျှောက် မဆင်းရဲတော့ပါဘူးဟာ၊ စိတ်ချုပါ”

◆◆◆◆

“ပျီး ကိုစမ်းရော ဝင်လာလို့ရလားပျီး”

အသံကြားရုံနှင့် လူကိုသိပြီးဖြစ်သော်လည်း လမ်းကို
ကျောခိုင်းထိုင်နေသူ ကိုစမ်းရော -

“အလျော့ခုံးကန်တော့ပါသေး များ”

“ဟဲ ဟဲ ဟဲ”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ

ရပ်ကျကျနှင့်ဝင်လာသော ဆန်းဦးနှင့်ဝင်းကိုသည် အရွယ်
မတူသော်လည်း မဖြောနှင့် အိမ်နားနီးချင်းတွေဖြစ်၍ ကိုစမ်းရောတို့
ချစ်သူဘဝ ချိန်းတွေ့စဉ်က ညီးနက်တတ်သော ရက်များတွင်
လက်နှုပ်မီးကိုင်လျက် လိုက်ပို့ပေးကြသူများဖြစ်ပါ၏။ ဆန်းဦးက-

“ဦးသန်း နမ်ဆန်က အလုပ်လုပ်ပြီးပြန်လာတဲ့ ညက
ဦးထွန်းညွှန်ရဲ့ လက်ဖက်ခြောက်လက်ဆောင် ရရင်ပြန်တော့၊ ဒီက
နမ့်ဆန်ပြန်ဆိုတာ မသိဘူးလားလို့ ငငါက်လွှတ်သလိုဖြစ်မှုစိုးလို့
ညက မလာတာဘူးပါ”

“ညကတော့ မင်းတို့လာလည်း ငါ မထနိုင်တော့ဘူးဘွဲ့
ပန်းလွန်းလို့”

“အေးလော့၊ ခွဲနေရတာလည်း ကြာပြုဆိုတော့ ဒီလို
ဖြစ်ရမှာပေါ့ ဟီ.. ဟီ”

“ခရီးပန်းလာတာကို ပြောတာဟဲ့၊ သေနာကောင်တွေရဲ့”

မဖြောက် ကလေးနှီးတိုက်နေရာမှ ရှုက်ကိုးရှုက်ကန်း ပြော
ရှာ၏။ ကိုစမ်းရေသည် မနက်စောစော ထမင်းကြေားနေခိုက်
ဖြစ်၍ သူတို့နှစ်ယောက် တိုးဝေ့ကာဝင်ထိုင်ပြီး ရေနေးကြမ်း
ငွေ့သောက်ကြတော့သည်။

ရေနေးတစ်ပန်းကန်စီ သောက်ပြီးမှ စန်းဦးက -

“ဒီတစ်ခါ အလုပ်နဲ့လာတာဆို”

“အေးကွဲ၊ အဲဒီအတွက် မနေ့က မုံရွာကိုဝင်နေရလို့
မိုးချပ်တာ”

ကိုစမ်းရော သူလုပ်ငန်းအခြေအနေကို မယုတ်မလွန်
ပြောပြုလိုက်၍ -

“မင်းတို့လည်း ရွာရောက်နေတာကြာပြီလား၊ အဆင်ရော
ပြောကြရဲ့လားကွာ”

ဘဝတူများဖြစ်ကြ၍ စာနာသော စကားကိုဆိုမိ၏။ သူတို့
သည် မိဘကို လုပ်ကျေးနေသော လူယုံကြီးများဖြစ်ကြသည်။
“မကောင်းခြောက်လ၊ ကောင်းခြောက်လ လော့၊
မိုးတွင်း အိမ်ပြန်နှပ်နေတာပေါ့”

စန်းခိုးသည် ရန်ကုန်မြို့က လမ်းဘေးစွေးသည်ဖြစ်၍
ဝင်းကိုက ရွှေပြောင်းပျားမွေးသူဖြစ်၏။ သူတို့နှစ်ယောက်စလုံး
ရွာတွင် ပြန်နားနေခိုက် ဖြစ်ကြသည်။ တစ်ယောက်အခက်အခဲ
တစ်ယောက် ပြောကြ၊ ရင်ဖွင့်ကြ၊ တိုင်ပင်ကြရင်း နေ့ထမင်း
စားချိန်တိုင်သော် အသီးသီး အိမ်ပြန်ခုံခံပြု၍ ထမင်းလက်ဆုံးစား
ကြရသည် အရသာသည်ကား အဟောဝတာ၊ ကောင်းလေစွာ
တကား။

သို့သော် ဝင်းကို ပြောစကားအရ ကိုစမ်းရော် ညီယံ
ခင်မောင်တွေးက မူးရှုံးသောက်စား၍ မဖြုန်ကို ဉာဏ်ညမ်းစွာ
ဆဲရေးသွားကြောင်းလို သတင်းမကောင်းသည်ကိုလည်း ကိုစမ်းရော်
ရင်နာစွာ သိလိုက်ရော်။ ဝိုင်းဝန်း၍ စောင့်ရှောက်ရမည့်အစား
မဖြုန် မွေးထားသော ကြက်မလေးကိုလည်း ဖမ်းသတ်စားသည်တဲ့။
မဖြုန်ကတော့ မပြောရှာပါ။

ဤသို့ဖြင့် ခွဲင့်ရက်စွဲခဲ့၏။ မနက်ဖြန် ပြန်ရမည်ဆိုကာ
ချစ်ဆွဲလေးများနှင့် ယမကာဂိုင်းလေးတစ်ခု ကျင်းပဖြစ်ရာ
ထိုညက စောစောအိပ်ရာဝင်ဖြစ်သည်။



သန်းလွှဲချိန်ခန်းက မိုးသံ၊ လေသံပေး၍ ရွာမည့်ဟန်ဆင်
သေးသော်လည်း မိုးရေတစ်စက်၊ တစ်ပေါက်မျှမကျွဲ အောင့်အီး
ထားသော အဇ္ဈာသည် လင်းခါနီးသော် ရောင်နိုပျိုးလာ၍ အမိုက်
တိုက်ဝယ် လင်းရောင်ခြည်စပြုပေပြီ။ ထိုအခိုက် ကမ္မဋ္ဌာန်းကျောင်း

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ

၄၇

ဆိုက တုံးခေါက်သံထွက်လာ၏။ အိပ်၍ မပော်သော်လည်း အတွေး
များသွားနှင့် နေသော ကိုစမ်းရော် ရင်ဘတ်ပေါ်သို့ မဖြုန်၏
လက်ချောင်းကလေးများ ရောက်လာကာ ပုံတ်ခတ်၍ နှီးသိ၏။

“ထတော့လေ၊ ရထားလာတော့မယ်”

“အင်း မအိပ်ပါဘူးကွာ၊ နှီးနေပါပြီ”

ဘေးနားတွင် အိပ်နေသော ကလေးတို့၏ဟောက်သံ
မျင်းမျှင်းကို သဘောကျွဲ့ ကိုစမ်းရော်ပြီး ပါးစုံလေး
တွေကို လက်ဖြုန်မနာမကျင်ဖျစ်တော့ မဖြုန်က -

“နှီးကုန်လိမ့်မယ်၊ အိပ်ပါစေ”

ကိုစမ်းရော်တစ်ဖက်ရှိ မဖြုန်ဘက်သို့လူည်းကာ
ထွေးပွဲရှင်း -

“မကြာပါဘူး၊ ကိုယ် ပြန်လာခဲ့မယ်နော်”

မဖြုန်ဆိုက အင်းဟဲ အသံထွက်လာပြီးနောက် -

“ဘူတာကို လိုက်ပို့မယ်လေ၊ မောင်မည်းနေတာကြီးကို”
ကိုစမ်းရောသည် သူ့အနီး၏နယ်ပိုင်လေးကို မွေးလိုက်ပြီး
စောင်ဗြိုက်ခွဲကာာ လူးလွှာနှုန်းလျက် ထလိုက်၏။ ညဦးက ပြင်ဆင်
ထားသော အဝတ်အိတ်ကိုလက်နှင့် အသာစမ်း၍ မျက်နှာသုတ်ပတ်
ကို ယူကာ မျက်နှာသစ်ရန် ထလိုက်ရင်း -

“မပို့ပါနဲ့ကွာ၊ တော်တော်ကြာ အငယ်ကောင်နှီးလို့
ပွဲက်လောရိုက်နေပါပြီးမယ်၊ သိပ်မမှုံးတော့ပါဘူး၊ ရောင်နီးလာပြီ
ပဲဟာ”

အမှန်လည်း ရောင်နီးလာစပြုနေပါပြီ။ ဤအလင်းရောင်
နှင့်ပင် ဘူတာသို့ သွားနိုင်သည်ပဲလေ။ ကိုစမ်းရောတို့မိသားစုံ
အတွက်လည်း မျှော်လင့်ချက်ရောင်နီးတို့နှင့် လင်းထိန်နေပြီ့မို့
‘ရောင်နီးလာပြီပဲဟာ’ဟဲ ပြောသော ကိုစမ်းရော်စကားက
အမို့ပြာယ်နှစ်ခွနှင့် ဒါကို မဖြုန်သိလိမ့်မည်ထင်သည်။

အမှာ်ဝင်ထဲမှာပင် သူမျက်ဝန်းတစ်စုံက အရောင်လက်
နေပါ၏။ သူ တစ်ခါမှ မတွေ့ကြဲခဲ့ဖူးသော ဘဝအတွေ့အကြံတွေ
သည် အမှုန်ပင် သူတို့မိသားစုလေးဆီ ချမ်းသာသူခတွေကို ဆောင်
ကျဉ်းလျက် ရောက်လာတော့မည်လား။

မွေးခဲ့လေကတည်းက ချမ်းသာစွာမနေ့ဖူးခဲ့သော သူသည်
ကိုစမ်းရေဂိုလ်ကာ ဘဝခရီးဖော်အဖြစ် လက်တွဲခဲ့သည်မှာ ယခု
ကလေးလေးယောက် မွေးဖွားပြီးသည်အထိ ဆင်းရဲလိုကောင်းတုန်း
မဟုတ်ပါလား။

ညသည် မှာ်ဝင်မိုက်ပေလည်း နေထွက်လာသည်နှင့်
အလင်းရောင်တွေ ဖူးလွှမ်းသော လောကဓာတ်ကို ပိုင်ဆိုင်နိုင်သည့်
အခွင့်အရေးတော့ လူတိုင်း ရှိသည်ပဲလော်။

မြော်နှင့် စိတ်အားထက်သန့်စွာ ပြောပါသည်။

“ဟုတ်တယ်နော်၊ အရှင်ကျင်းနေပြီပဲ၊ မကြာခင်
လင်းတော့မှာကို”

○○○

ပန်းတိုင်ဆီသို့

ကိုစမ်းရေ မန္တလေးသို့ ပြန်ရောက်နေသည်မှာ တစ်လ
နိုးပါပြီ။ ရန်ကုန်ရုံးချုပ်မှ မန်နေဂျာ ဦးစိန်ထွန်းနှင့် မန္တလေးရုံးခွဲ
မန်နေဂျာအဖြစ် တာဝန်ထမ်းမည့် ကိုရဲနိုင်ပါလာမည်ဆို၍
ဝမ်းသာအားရ စောင့်ကြိုနေပါသည်။ ကိုရဲနိုင်ကား ကိုစမ်းရေထက်
တော်တော်ကယ်သေးသော်လည်း ဥပမာဏပျော်ကောင်းကောင်းနှင့်
ကြိုကြိုတော်ပေ၍ ကိုစမ်းရေ အားကိုရသူတစ်ယောက် ဖြစ်သည်။
သူတို့ နှစ်ခိုးကို မုံရှာသိခဲ့သွား၍ နှီးရွမ်း(မဲ) ဖွင့်မည့်နေရာကို
ပြပေးရမည်။ ထိုအပြင် မန္တလေးမြို့၌ အထက်ဗမာပြည် ရုံးခွဲ
ဖွင့်မည့်နေရာနှင့် စက်များသို့လောင်ရန် ဂိုဒေါင်တစ်ခု ငှားမည်
ဖြစ်၍ နေရာစုံစမ်းထားရန် သူမြွေးဦးကျော်သန်းက ဖုန်းဆက်၍
ပြောထား၏။ ကိုစမ်းရေ၏ ဘဝတက်လမ်းသည် သေခြာပေါက်
ချောမွေ့နေပြီဟု ဆိုနိုင်ရကား ဘဝင်မြင်ချင်သလိုလို ဖြစ်နေသော
ကိုစမ်းရေအဲဖို့ နေရာတကာတွင် ရဲရှင်ပျော်ရွှင်နေတော့၏။

မန္တလေးမြို့၏ အချက်အချကျသော လမ်း (၃၀)၊ (၃၄)
လမ်းထောင့်တွင်နေသည့် ဦးကျော်သို့က်၊ ဒေါ်လှူကြိုင်တို့ အိမ်သို့

ဝင်တည်းလိုက်၏။ သူတို့သည် ကျွေးဆည်ကန်ရပ်၌ ခြေဝင်းကျယ်
တစ်ခု ရှိသည့်အပြင် ရုံးခန်းဖွင့်ရန်သင့်တော်သော တိုက်ခန်း
များလည်းရှိသည်ကို သိယား၍ သူတို့အတွက်လည်း အဆင်ပြီ
အောင် အကျိုးဆောင်ပေးမည်ဟူသော စိတ်ရင်းဖြင့်ရော၊ ခမ်းနား
သည့် နောက်ခံရှိကြောင်းပြလိုက်သော ကြားလိုစိတ်ဖြင့်ပါ တည်းခို
ခြင်း ဖြစ်သော်လည်း ယခင်က တစ်ခါးမှုမဝင်ထွက်ဖူးပါဘဲ ယခုမှ
ဝင်ရောက်တည်းခိုမိသည့်အတွက် စိတ်မလုံဖြစ်ရသေး၏။ သို့သော်
သူတို့ တစ်မိသားစုလုံး၏ စိတ်စေတနာကောင်းမွန်ပုံကား အယူတ်
အလတ်၊ အမြတ်မရွေး တိုက်ပေါ်တင်ကာ ကျွေးထားသည်ကို
ကိုယ်တွေ့ကြံမှ ယုံရတော့၏။

“ହେ ଠଣ୍ଡିରୋ ଫନ୍ଦିଲାଯକୁ ! ମନ୍ଦିରମଣ୍ଡିଳ ଧନ୍ତଯ”

ဉီးကျော်သိုက်က လူမှုးပြော၍ ထမင်းစားခန်းထဲတွင်
မန်က်စာ စားနေသည့် ကိုစစ်ရေတစ်ယောက် ဖုန်းပြေးကိုင်ရ၏။
ဤဖုန်းကိုလည်း အသုံးပြုခွင့်ရ၍ အဆင်ပြုလုသည်။ ‘ဟလို’ ဟု
ထူးလိုက်သော် သူငြေး ဉီးကျော်သန်း၏အသုံးပြုင့် -

“စမ်းရေ မင့်ကို စောင့်ခိုင်းထားသလိုဖြစ်လို အားနာပါတယ်၊ ကုမ္ပဏီမှာအလုပ်တွေရှုပါနေလို အခုမှ လွတ်လိုက်ရတယ်၊ ညီစိန်ထွန်းနဲ့ ရုံးနိုင်တို့ ဒီနေ့ပဲ မန္တလေးရောက်မယ်၊ မင်းတည်းခိုက်တဲ့လိပ်စာ ပေးလိုက်တယ်၊ အချိန်ရာရင်တော့ မုံရွာကို ဆက်ထွက်ဖြပါ၊ တကယ်လိုအချိန်မရရင်တော့ မင်းဆီမှာ သူတို့ ညအိပ်ပို့ပြောလိုက်တယ်၊ အဆင်ပြုလား”

ကိုစမ်းရေ စိတ်လေးသွားမြှင့် စကားမပြန်နိုင်သေးပါ။
 ဘယ့်နှယ် ကုမ္ပဏီကြီးတစ်ခု၏ မန်နေဂျာနှင့် လက်ထောက်
 မန်နေဂျာလာသည်ကို ထိုတယ် မို့တယ်တွင် အတည်းမခိုင်းဘဲနှင့်
 ကပ်သပ်ရန်ကောဟု တွေးကာဖြင့်သာ။ သို့သော် ဦးကျော်သန်း
 စိတ်ပြုပြင်မှုလည်း ကြောက်ရပေ၏ . . .။

အရဏ်ကျင်းလိုလင်းလှပြောကိန္ဒာ အခြားဝတ္ထုတိများ ၅၁

‘ဟုတ်ကဲ့၊ ဦးကော်သန်း’ ဟုသာ ဆိုလိုက်ရတော့၏။
 ဖန်းကိုမှ မချဖြစ်သေးဘဲ ကိုင်လျက်သား ငိုင်နေသော သူကို
 ဦးကော်သိုက်မှ ဘေးမှာထိုင်နေလျက်မို့ အားလုံးကြားဟန်ဖြင့်-
 “လန္တိယောက်ပဲကာ၊ တည်းပါစေ”

ကိစမ်းရေမာ ထိန်ခိုခီးမတတ် ကေးဇူးတင်လ၏

“အားနာလိုက်တာပျော်၊ ကျွန်တော်တည်းတာတောင်
လွန်လှပါမြဲ”

“ရပါတယ်ကဲ၊ ဟော ငါ တစ်ခုစဉ်းစားမိတယ စမ်းရေ”

“ဟတ်က ဘီးလေးသိက်၊ ပြောပါခင်ဗျာ”

သမီးယောက်ဖတော်သော်လည်း အသက်အချို့က
သားအဖအချို့ပေမို့ ဦးလေးသို့က်ဟု အခေါ်က နှစ်ကျိုးနေပြီ
ဖြစ်ပါ၏။

“မင်းကွာ၊ လခ ၅၀၀၀ နဲ့ ၁၅၇၂။ မလိုလား၊ အရောင်းကိုယ်စားလှယ်လပ်ပြီး၊ အမြတ်စားရမှ ကြီးပွားမှာကို သူငြောကလည်း မင်းကို ယုံနေတာကြီးကို”

ကိုစမ်းရေပြောပြထား၍ အထိက်အလျှောက်သိနေပြီး
ဖြစ်နေသောကြောင့် ထိုစကားကို ဆိုသည်ဖြစ်မည်ဟု ကိုစမ်းရေ
တွေးမိပါ၏။ သိသော်လည်း -

“ကွန်ဆိုင်းမင်း (အပ်ကုန်စနစ်ရောင်းပြီးမှ ငွေချေရသည်) ပေးတယ်ဆိုတာ နောက်ခံ ဘက်ဂရောင်းတောင့်မှုပေးတာ ဦးလေး သိုက်ရဲ့”

“အံမာ၊ ဒါများ ငါ အာမခံမယ်က္ခာ”

“ဦးစမ်းရေက ဆွဲကြီး၊ မျိုးကြီးထဲကကိုးပျာ၊ ဒါတောင် ခပ်ကပ်ကပ်ပဲနေတာ၊ အံရော့ပာ... အံရော”

ခမ်းနားထည်ဝါလှသော တိုက်ကြီး၏အခင်းအကျင်းကို
ကြည့်၍ ကိုရှိနိုင်က တီးတိုးဆိုလေ၏။ ဦးစိန်ထွန်းကလည်း စကား
မဆိုပေမယ့် အထင်ကြီးသောအကြည့်ဖြင့် ကြည့်ပေ၏။

“ဟေ့ သူငယ်တို့ အပေါ်ထပ်မှာ နားဖို့စိုးစဉ်ထားတယ်၊
နားချေကြုံး၊ ညစာလည်း အပြင်ထွက်မစားနဲ့နေ၏၊ အားလုံးစိုးစဉ်
ထားတယ်”

“ဟူတဲ့ အန်ကယ်၊ ကျေးဇူးပါခင်ဗျာ”

“အေး.. အေး နားချေကြုံကွာ၊ အိမ်သာ၊ ရေချိုးခန်း
တွဲလျက် ပါပြီးသားကဲ့”

တိုက်သည် သုံးထပ်ရှိပြီး အထပ်တိုင်း၌ အိမ်သာ
ရေချိုးခန်း တွဲလျက်ပါသည်ချည်း ဖြစ်၏။ အပေါ်သို့တက်ရင်း
ဦးစိန်ထွန်းက -

“စမ်းရေး၊ မင်း အမျိုးတွေက တော်တော်ချမ်းသာတာပဲကွာ၊
ဘာအလုပ်တွေလုပ်ကြသလဲ”

ကိုစမ်းရောက ရင်ကိုကော့လျက် -

“စျေးချို့ထဲမှာ ရွှေဆိုင် ခြောက်ဆိုင်ရှိသွား”

“အားပါးပါး၊ ဟိုက်ဘေး(၏) တွေကိုးဟ”

ထိုနေ့ညစာကိုလည်း ခမ်းနားစွာ တည်ခင်းဧည့်ခံလေ၍
ဦးစိန်ထွန်းတို့နှစ်ယောက် အားနာယူရသည်။ ဦးကျော်သို့က်၏ သား
အကြီးဖြစ်သူ ကိုသန်းနိုင်က ဘလက်လေဘယ်ဟု အမည်ရသော
နိုင်ငံခြားဖြစ် သူရာရည်ဖြင့် ဧည့်ခံသေးသည်ကိုး။ ကိုစမ်းရောကား
အလျှောက်ဖက်နှင့် မျက်နှာလုပ်ခွင့်ရလိုက်သည်တကား။

◆◆◆◆◆

ည ၁၀ နာရီခန့်ရှိ၍ ခရီးပန်းလာကြသည့် ကိုရှိနိုင်တို့
နှစ်ယောက်ကတော့ အိပ်နေကြပါပြီ။ ကိုစမ်းရောသာ မနက်လင်း

လျှင် ကြံ့ရမည်ဖြစ်သော ခရီးကို စိတ်စော၍ မအိပ်သေးဘဲ
ဦးကျော်သို့က်တို့မိသားစုနှင့် တို့ထိုင်ကြည့်ရင်း စကားပြောနေ
ခဲ့၏။ စန္ဒာမင်းဟူသည့် တူမလေးက ပန်းသီးစိတ်လေးတွေကို
တို့ကြည့်နေသည့် ကိုစမ်းရောက်ထဲထည့်ရင်းက -

‘အားတင်းထားနော်’ ဟု ပြောရှာ၏။ တူမလေးသည်
ယခုမှတွေ့ဖူးသော ဦးလေးငယ်ကို နှစ်သိမ့်ရှာသလို အာယုဟု
အမည်တွင်သည့် တူကလည်း -

‘ခင်ဗျား ကံထူးလို့ ဒီအခွင့်အရေးရတာ၊ ဂရုစိုက်’ဟု
ပြောဖော်ရရှာပါ၏။ ဦးလေးသို့က်က -

“ဒီတစ်ခါတော့ အခွင့်ကောင်းပဲ စမ်းရော မင်းဘဝ
တစ်သက်မှာ ဘာလုပ်လုပ် အဆင်မပြောခဲ့ဘူး၊ လူပြောခံရတာကြီးပဲ
မဟုတ်လား၊ စကားပုံတစ်ခု ရှိတယ်ကွာ၊ တစ်သက်မှာတစ်ခါသာ
ကြံ့ရတဲ့ ဒီရောနဲ့လိုက်တတ်ပါစေတဲ့ ဒီတစ်ခါတော့ ရေစုနဲ့ မျှော်လိုက်
ရမယ် အလျည်ကြံ့ပြီပဲ၊ ငါတို့လည်း တတ်နိုင်သရေး၊ ကူညီနေတာပဲ၊
မင်းကသာ တို့မျက်နှာကို အိုးမည်းမသုတ်နဲ့ သွားအိပ်ချေတော့”

ကိုစမ်းရော ကြောက်ရသော အစ်မကြီး ဒေါ်လှကြိုင်
ကလည်း -

“အောင်မြင်ပြီဆိုပြီး မိုးကုတ်က ကျောက်ပွင့်လာတဲ့သူလို့
မြောက်ကားကြီး လုပ်မနေနဲ့ ပိရိပါစေ ကြားလား”

“ဟူတဲ့ပါ ခင်ဗျာ”

အပေါ်ထပ်သို့တက်ခဲ့တော့ အတူအိပ်သည့် ဆရာဝန်
လောင်း ဝင်းကျော်ကား၊ ဟောက်သံပင်ထွက်၍ အိပ်စက်နေပါပြီ
ကိုစမ်းရောသာ အနန္တအနန္တပါးပါးနှင့် လက်ငင်းကျေးဇူးရှင်း
တို့အားရည်စူး၍ ကန်တော့ကာ အိပ်ရာဝင်းခဲ့ရပါတော့၏။
ဘုရားသော်မှ အမှုရှိမှုပွင့်သည်ဆိုစကား မှန်စွာတကား။

◆◆◆◆◆

ဂရိဒဏ္ဍာရီလာ လူစွမ်းကောင်းအတ်တလပ်(စိ)သည် ကမ္မာကြီးကို မနိုင်စွမ်းရှိသည် ဆို၏။ ယခု ဂျပန်လုပ် အတ်တလပ်(စိ) ကားလေးသည်လည်း စွမ်းအားမသေးလှာ မိုင် ၈၀ ကျော်သော မန္တလေး၊ မုံရွာသရီးကို တစ်နာရီခဲ့ဖြင့် ရောက်အောင်ပြေးလိုက် သဖြင့် ဦးတင်ရွှေတို့တိုက်ရွှေ၊ ကားရပ်သောအခါ ၈ နာရီသာ ရှိသေးသည်။ ဦးတင်ရွှေကို တိုက်ရွှေ့ပေစာဝယ် မတ်တတ် တံမြက်စည်းလှဲလျက် အရန်သင့်တွေ့ရေး။ သူက ဝမ်းသာစွာပင် ကြိုဆိုပါ၏။ ကိုစမ်းရောကိုလည်း ကိုရဲနိုင်တို့နှစ်ယောက် မကြားစေ ရန် လေသံဖြင့် -

“မင်းကို စောစောကမယုံ ဘူးကွာ ကြားတယ်ထင်တာ၊ အခုတော့ ယုံသွားပြီကွာ၊ ပွဲဖြစ်ရင် ပွဲခတော့ ထုံးစံပေးရမှာပေါ့၊ တစ်လ တစ်သောင်း၊ အနည်းဆုံး တစ်နှစ် ချုပ်ရမယ်နော်”

ဦးတင်ရွှေကား တက်ကြွားပြောနေသလောက် ကိုစမ်းရော မှာ စိတ်ပုစ်ရာရှိနေပါ၏။ ဦးကျော်သို့ကြပြောသလို အရောင်း ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်ဆိုလျှင် ဤငှားရမ်းသည် မိမိတာဝန်သာဖြစ်တော့မည်။ နှစ်ချုပ်ပေးရလျှင် တစ်သိန်းနှစ်သောင်းသောငွေဖြစ်၍ ကိုစမ်းရောတို့ တစ်မိသားစုလုံး၏ ပိုင်ဆိုင်သမျှထက် ၁၀ ဆန့်ပင် များနေသေးသည်။

“ဟေ့ မင်း ဘာငိုင်နေတာလဲ၊ မင်းလူတွေကို အိမ်ခန်းထဲ ခေါ်လေကွာ”

ဤဗျားမည်ဆိုသည် အဆောက်အအုံ၏နောက်မှ အိမ်မကြီးထဲသို့ခေါ်၍ ပြချင်သေးသည် ထင်၏။ ကိုစမ်းရောကား ဦးကျော်သို့ကြပြောလိုက်သောစကားကို အမှတ်ရမိ၏။

“ဟေ့ လူတွေက တစ်ခြားလှုတစ်ယောက် အောင်မြင် ချမ်းသာရင်တော့ ငါ သူလို ချမ်းသာချင်လိုက်တာလို့ ပြောတတ်

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ

၅၅

ကြတယ်၊ အဲဒီလူလို စိတ်ရှုပ်ခံ၊ စိတ်ဆင်းရဲခံပြီး အလုပ်လုပ် ချင်လိုက်တာလိုတော့ ဘယ်သူမှ မတောင့်တာဘူးကွာ”

“ငါ စိတ်ရှုပ်ခံတော့မယ်” ဟူ ကိုစမ်းရော ဆုံးဖြတ်လိုက်၍-

“ဦးစိန်ထွန်းနဲ့ ကိုရဲ၊ လာပျို့၊ အတွင်းထဲ လျှောက်ကြည့် ရအောင်”



“အဆောက်အအုံနဲ့ နေရာကတော့ ပြောစရာမလိုပါဘူး၊ ကောင်းတယ် စမ်းရော”

မန် နေဂျာ ဦးစိန်ထွန်းက ကားမောင်းနေလျက်မှ ပြောသည်နှင့် -

“ကျွန်ုတ် တစ်ခုစဉ်းစားထားတယ် ဦးစိန်ထွန်း၊ တစ်ကယ်လို့ ဝန်ထမ်းမလုပ်ဘဲ အရောင်းကိုယ်စားလှယ် ယူရင် ပျာ၊ အဲဒီအခါကျေရင်တော့ အဆောက်အအုံက ကျွန်ုတ်တာဝန် ယူရမှာဆိုတော့ ဒါကြီးတော့ တတ်နိုင်မယ်မထင်ဘူးပျာ”

ဦးစိန်ထွန်းက အုံအားသင့်သွားဟန်ဖြင့် ကားကိုလမ်းဘေး သို့ ကပ်ကာရပ်လိုက်ပြီး -

“ဟာ . . . ဟေ့ကောင် စမ်းရော မင်း တကယ်ပြော တာလား”

“ဟုတ်ကဲ ဦးစိန်ထွန်း၊ ကျွန်ုတ်ကိုယ်စားလှယ် လိုချင် ပါတယ် ဦးစိန်ထွန်းတို့က ကူညီပါဦးပျာ”

ဦးစိန်ထွန်းကား ခက်တာ စဉ်းစားပြီးလေမှ -

“ငါတို့က ဒီကအပြန်မှာ ပျော်းမနားနဲ့လောင်လေးပင်ကို ဝင်ရမယ်၊ ကိုယ်စားလှယ်ယူချင်တဲ့သူတွေက သူတို့ပိုင်တဲ့အဆောက် အအုံတွေ လာကြည့်ပါလို့ ခေါ်ထားလို့ ဓာတ်ပုံကြည့်ရတာကတော့

အပုံစားတွေ မောင်၊ မင်းက သူတို့လို ကိုယ်ပိုင်မရှိတော့
ကိုကျော်သန်းက အေးဂျင့်ပေးပို့မလား”

ကိုရဲနိုင်က -

“အို ဦးစိန်ထွန်းကလည်းများ ဦးစမ်းရေကို ဦးကျော်သန်းက
ဒီလောက် ယုံကြည့်နေတာပဲဟာ ကျွန်ုတော်တို့က ထောက်ခံပေး
လိုက်မယ်၊ ပြီးတော့ မန္တလေးက ဦးစမ်းရေရဲ့ အစ်မကလည်း
ထောက်ခံမယ်ဆိုရင် ဦးကျော်သန်းပေးမှာပေါ့”

“အေး တို့ထောက်ခံမယ်၊ မင်းကိုယ်တိုင်လည်း ဖုန်းဆက်
ပြီး ပြောကွာ”

“ကျေးဇူးတင်လိုက်တာများ”

ကိုစမ်းရေကို မန္တလေးတွင်ထားခဲ့၍ သူတို့နှစ်ယောက်
ထွက်သွားကြရာ ပျဉ်းမနားမှာ ညအိပ်ကြမည်ဆို၏။ ကိုစမ်းရေကား
သူအလုပ်အတွက် မျှော်လင့်ချက်များနှင့် ကျွန်ုရှင်ခဲ့သတည်း။

◆◆◆◆◆

မန္တလေး၏ညာခင်းသည် (၈၄) လမ်းပေါ်ရှိ ညေစျေးကြောင့်
လူပ်လူပ်ရွှေ ရှိ၏။ ရောင်းသူတို့၏ ဝယ်ပါ၊ ယူပါ အသံစာစာကား
လက်ပံပင်ဆက်ရက်ကျသလို ရှိသည်။ စျေးဝယ်သူတို့အပြင်
လေ့လာသူ၊ မျှန်စားလာသူနှင့် အပေါ်သဘော လူတော်တိုးလာ
သူတို့လည်း မရှားလျချော့၊ ကိုစမ်းရေနှင့် ကိုဝင်းကျော်လည်း ထို
လူအုပ်ထဲတွင် ရောနောလိုက်ပါလျက် ရှိ၏။ ကိုဝင်းကျော်က
ဦးဆောင်ခေါ်လေ၍ (၂၆-ဘီ) လမ်းပေါ်က အဖြူဆိုင်ကလေး
ဝယ် နှမ်းဖတ်ချဉ်နှင့် ဆန်အရက်ကိုသောက်ရင်း အချိန်ဖြန်းပြီး
ဤနေရာလေးကို သုံးရောက်မြောက်ရောက်လာခြင်းဖြစ်တော့သည်။

“ဟော ပိုင်းစနေပြီး”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတို့များ

၁၇

သျေးချို့တော် နာရီစင်ကြီး၏ခြေရင်းဝယ် ဝါးဆစ်ပုံတီး၍
တောင်းရမ်းနေသောအဖွဲ့ကား စည်းကားစပြုနေ၏။ ပင်တိုင် အဆို
ရွင်မလေး၏ အသံဝါဝါက ခပ်လှမ်းလှမ်းတင် ရှိသေးသည့်
ကိုစမ်းရေတို့နှစ်ယောက်၏ နားစည်သွို့ရှိက်ခတ်လာနေသည်။
နာရီစင်ကြီး၏အရိပ်ကြောင့် သေချာစွာမမြင်ရသောလည်း
ထိုသူငယ်မသည် မိန်းမချောလေးတစ်ယောက်ဖြစ်မည်ဟု ခန့်မှန်း
၍ရသည်။ အဝေးသင်ဒုတိယနှစ် ရောက်နေသူဖြစ်ကြောင်းလည်း
လူပြော သူပြောနှင့် သိရပြီးပါပြီ။ ထိုကြောင့်ထင်သည် သူပရိသတ်
လဲတွင် လူငယ်အများစုကို တွေ့ရ၏။

“တက္ကသိုလ်မှာဝေတဲ့နှင့် ရသလားဘူး”

ဆရာဝန်လောင်း ဆေးကျောင်းသားကပင် လေးလေး
စားစားမေးလျက် ငွေတစ်ဆယ်တန်တစ်ရွက်ကို ကလေးမရွှေ့ရှိ
အန်ခွက်ထဲသို့ ထည့်လိုက်၏။ လျာတိုးဦးထုပ်ကို ခပ်ငိုက်ငိုက်
ဆောင်းထားကာ ပုံပုံကလေးထိုင်နေသော ကလေးမက မျက်နှာကို
မော့မကြည့်ဘဲ -

“မရဘူး အစ်ကို၊ တက္ကသိုလ်က ငွေလမင်းတော့
ရပါတယ်”

“ဒါဖြင့် ရတာပဲဆိုဘူး”

ဝင်းကျော်သည် ဝန်ထမ်းမိဘနှစ်ပါး၏ ထောက်ပံ့မှုဖြင့်
ကျောင်းတက်နေသူမျိုး အသုံးအဖွဲ့တွင် ကျွန်ုလ်လျှစ်သော်လည်း ဤ
ပိုင်းမှာမူ လက်ဖွာလှသည်ဟု ကိုစမ်းရေ ထင်ပါသည်။ သီချင်း
သုံးပုံးကို တစ်ပုံးလျှင် တစ်ဆယ်နှစ်းထည့်လိုက်၏။ တွန်းတို့ခြင်း
အလျှင်းမရှိပေါ့၊ အန်ခွက်သည်လည်း ငွေစဲ့မှားဖြင့်ပြည့်နေပါပြီ။

“ရေ xxxx လိုင်းစတ်သံ xxxx သစ်ရွက်ကြွေသံ xxxx
ကြားပြန်တော့လည်း xxxx . . . ”

တိုးပိုင်းခေါင်းဆောင်လှုပြီးကလည်း သူရွှေ့ရှိ အတို့
အရှည်မတူသည့် ဝါးဆစ်များကို ကတ္ထရာလမ်းကို ဆောင့်၍
ဆောင့်၍ သံစဉ်ခုနစ်ပါးကို ထွက်စေလိုက်ပြီး သီချင်းသံကို ပုံပိုး
အားဖြည့်ပေးလိုက်ရာ နားဝင်ပိယံဖြစ်လှတော့သည်။ ပရိသတ်
တို့၏ ထွေးသာလက်ခုပ်သံ၊ လက်ခေါက်မှုတ်သံ တို့သည်လည်း
ဈေးရောင်း၊ ဈေးဝယ်သူတို့၏ လောဘ၊ သောကတိုနှင့် မဆိုင်ဘဲ
သီးသန့်ထွက်၍ ထွက်၍လာခဲ့သည်။

ကိုစမ်းရောသည့် အချိန်သိလို၍ နာရီစင်ကို မေ့ကြည့်
မိသော် နာရီဖိုင်ခွက်ပြီးလေးခုစလုံး ကိုယ့်အစဉ်နှင့်ကိုယ်
ထိုးနေကြသည်ကို တွေ့ရ၏။

ပြင်သစ်လူမျိုး အင်ဂျင်နီယာ ဗွန်ပိုလုံသည် ဘဝရှင်
မင်းတရားကြီး ရတနာပုံရွှေ့ပြီးတော်ကို စတည်ကတည်းက ဈေး
ချီတော်၊ နာရီစင်၊ နန်းမြင့်မျှော်စင်တို့ကို တည်ဆောက်ခဲ့ရာ
မဏေလေးသားတို့ အချိန်ကိုက်၊ နိုဂုံကိုက်ဘဝကို ဖြတ်သန်းနှင့်ခဲ့ကြ
သည် ဆို၏။ ယော်မှုကား ‘အေးလေ’ သူလည်း လွတ်လပ်စွာထိုးခွင့်
ရှိတာပဲ’ ဟု ကိုစမ်းရောတွေးကာ ဈေးသည်တို့ အခြေအနေကို
လှမ်း၍ အကဲခတ်ရ၏။ ထိုးမှုန့်ဆိုင်အချို့သည် လှုပ်လှုပ်ရှုရှု သိမ်းစ
ပြနေသည်နှင့် ဂိုတရစီးကြောဝယ် မောနသည့် ဝင်းကျော်ကို
လက်ကုပ်၍ခေါ်ထုတ်ပြီး ပြန့်ခဲ့ရတော့ရ၏။ ဝင်းကျော်က ပြန်ချင်ပုံး
မရ။

“ခင်ဗျားပျော၊ အစောကြီးရှိသေးတာကို”

“ဦးလေးသို့က်က စောင့်စောင့်နေတာ အားနာလိုပါကွာ”

“ဦးလေးသို့က်က ဆယ့်တစ်နာရီကျော်မှုအိပ်တာ ထုံးစံဗျာ”

စကားတပြောပြောနှင့် လမ်းလျောက်ခဲ့ရာ ညဈေးနှင့်
မဝေးသောတည်းခိုရာ အိမ်သို့ မကြာမိရောက်၏။ ထင်သည့်

အတိုင်း ဦးကျော်သို့က်က အပေါက်ဝမှ ထိုင်စောင့်နေ၏။ အနီး
ရောက်သည်နှင့် -

“မင်းတို့ ဒါ ဘယ်ကပြန်လာတာတုံး”

သံပြတ်ဖြင့်မေးလေ၍ ကိုစမ်းရေ ထိတ်ခနဲဖြစ်သွားရ
သည်။ ဝင်းကျော်ကမူး -

“ဆောရီး ဦးလေးသို့က်၊ ကျွန်တော်တို့မန္တလေးရဲ့
လမ်းဘေးဂိုတ္ထုပွဲဝင်နေလိုပါ”

“အေး... မင်းတို့ ဝါးဆစ်ပုံးပြီး တောင်းစားတဲ့
သူတောင်းစားတွေဆီ သွားနေတာ သုံးရက်ရှိပြီ၊ ဘာလဲကု
တောင်းစားမှာမြို့ သင်တန်းတက်နေတာလား”

နှစ်ယောက်သား မလှပ်ရဲကြုံ ဦးကျော်သို့က် ဆက်ပြော၏။

“ဝင်းကျော်က ဆရာဝန်ဖြစ်မယ့်လူ၊ စမ်းရေက ဘာမှ
မရေရာမသေချာသေးဘူး”

“ပညာတတ်ကို သွားမတုနဲ့ မင်းဟာက ဗိုလ်ချုပ်ပြောတဲ့
လျှပြောင့်ပွဲလိုဖြစ်နေပြီ၊ ရွှေ့ကို နှာတစ်ဖျားသာသာရောက်တာနဲ့
နိုင်ပြီဆိုပြီး တက်ကိုမြောက်ပြဲကြသတဲ့”

ကြားဖူးပြီးသားဖြစ်သော်လည်း နားစိုက်ထောင်နေရ^ပ
ပါသည်။

“စမ်းရေလည်း ဒီလိုပဲ၊ ပန်းတိုင်ကို ရေးရေးတွေ့ကာ
ရှိသေးတယ်၊ တက်ကမြောက်ချင်လှပြီ”

“မင်းကို ကုမ္ပဏီက မဏေလေးရုံးခွဲဖွင့်ဖို့ ရုံးခန်းနဲ့ဂို့ဒေါင်
အတွက် နေရာရှာရှု့ခိုင်းထားတာ ရှုံးပြီလား”

“ဦးလေးသို့က်ရဲ့ ကျွဲ့ဆည်ကန်ခြုံကြီးနဲ့ ရှုစ်ဆယ့်လေးလမ်း
ပေါ်က တိုက်ခန်းကို ပြောထားတယ်ခင်ဗျာ”

“အေး ဟိုက ငါ့ခြုံနဲ့တိုက်ခန်းကို သဘောမကျေားဆိုရင်
ရောကွာ”

ကံမြှေ့မြေး

ကိုစမ်းရေး ပြောစရာစကားမရှိ၍ ဖြိမ်နေလိုက်ရ၏။

“တစ်ခြားနေရာတွေကို လိုက်ကြည့်ထားရမှာပေါ့ကျား၊
တစ်ခုမကြိုက်ရင် နောက်တစ်ခုပြုရအောင် ငါဖြင့် တွေးပြီး စိတ်ပူ
နေတယ်၊ မင်းက လျှောက်သွားလည်ပတ်နေတယ် ကောင်းရော့”

“ဟုတ်ကဲဗျာ၊ မနက်ဖြန်ကျတော့ ထွက်ရှာပါမယ်”

“အေး မနက်စောစောသွားလိုက်၊ ဆိုင်ကယ်တစ်စီး
ယူသွား”

အုတိယထပ်သို့ရောက်သော စာကြည့်နေသောဝင်းကျော်
ကို ဘေးမှုနေ၍ ပြောမိ၏။

“သိလား ဝင်းကျော်၊ အခု ငါဖြစ်ပုံက ‘ငါးပီသည်က
အိပ်ပြီး ဆားသည်က ခွေးမောင်း’ ဆိုသလိုဖြစ်နေတာကွာ၊
ဦးလေးသိုက်ကို အားလည်းနာတယ်၊ ကျေးဇူးလည်းတင်တယ်
ဝင်းကျော်ရာ၊ သူချမှာ ငါအတွက် တစ်ခိုန်လုံးစဉ်းစားပြီး တွေးပူ
ပေးနေတာကို ငါက အလိုက်မသိ၊ အလေလိုက်သလို ဖြစ်နေ
တာကိုးကွာ၊ ပန်းတိုင်မရောက်ခင်က တက်မြှောက်တဲ့လူလို့ ဖြစ်သွား
တာပေါ့၊ နောက်ဆိုရင် ငါ . . .”

စာဖတ်နေသော ဝင်းကျော်က သည်းမခံနိုင်တော့၍ -

“ကဲ ငါးပီသည်ကြီး ကိုစမ်းရေး အိပ်တော့ဗျာ၊ ကျော်
ခွေးမောင်းလိုက်ဦးမယ်၊ အဲလေ စာကျက်လိုက်ဦးမယ်”

ကိုစမ်းရေသည် ယနေ့မှစ၍ လုံလနှင့်အဲကို တစ်ပဲသားမှ
လျှော့၍မဖြစ်ဟု သန္တ္တာန်ချလိုက်မိပါသည်။

○○○

ပြည်တော်ဝင်

“ကဲ ဦးစမ်းရေး မုံရွာမြို့က အရောင်းကိုယ်စားလှယ်တော်
ကြီး၊ ကြွေချိလိုရပါပြီခင်ဗျား၊ ဟောဒီမှာ စက်တစ်လုံးချင်းစီရဲ့ ဂျူတီ
စလစ်နဲ့ ခဲခြစ်တွေ”

မြင်းကောင်ရေမျိုးစုံ အင်ဂျင်စက်အလုံး ၆၀ တိတိကို
ကားကြီးပေါ်သို့တင်ပြီးချိန်တွင် ည ၁၀ နာရီထိုးနေပါပြီ။ ယခု
ချက်ချင်းထွက်မှ မုံရွာသို့ မလင်းခင်ရောက်မည်။ ကားဆရာက
'နေထွက်မှတော့ မြို့ထဲဝင်ရတာ ခက်တယ်ဗျာ၊ မလင်းခင်ဝင်ချင်
တယ်' ဟု ပြောထားသည်။

“ဦးစမ်းရေး ဘာတွေ့ဝိုင်နေတာလဲဗျာ၊ ဒီမှာ ဖိုင်လှမ်းပေး
နေတာလို့”

“ပေါ်၎ံ.. အင်း ကိုရာ ဒီက ကားတင်တဲ့လုပ်အားခနဲ့
ကားခကို ကျွန်တော်ရှင်းရမှာလား”

“အဟားဟား ရှိုးပဲ့ ဦးစမ်းရေရယ်၊ အပ်ကုန်စနစ်နဲ့
ပေးတာပါဆိုမှတော့ ခင်ဗျား မုံရွာဆိုင်အရောက် အကုန်တာဝန်
ယူထားတာလော့၊ ကုမ္ပဏီစရိတ်နဲ့ အကုန်ရှင်းပြီးပြီ”

“ဟာ တော်သေးတာပေါ့များ၊ ကျွန်တော်က ကိုယ်ရှင်းရမယ်မှတ်လို့ စိတ်ပူနေတာပျ”

“ရှိုးပါ့များ၊ ကဲ သွားကြတော့၊ ကျွန်တော်လည်း ပြန်မယ်အောင်မြှင့်ပါစေဥာ့”

ကိုရှိနိုင်တစ်ယောက် ဆိုင်ကယ်နှင့်ကျွဲ့ဆည်ကန် ဂိုဒေါင်မှ
ပြန်သွားသော်မှ ကိုစမ်းရေတစ်ယောက် -

“ကျော်ဆွေ၊ ဟေ့ ကျော်ဆွေ”

“ကျွန်တော် ကားပေါ်ရောက်ပြီဗျိုး”

ကိုစမ်းရော၏ တစ်ဦးတည်းသော အဖော်ဖြစ်သော
ကျော်ဆွေကို သွားခေါ်စဉ်က အကျိုးအကြောင်းပင်မမေးဘဲ
ကောက်ကာင်ကာ လိုက်လာခဲ့သူဖြစ်၍ ကိုစမ်းရောကို စာနာ၊
နားလည်ပေးနိုင်သူတစ်ဦးဟု ယေဘုယျသတ်မှတ်ရပါမည်။
ကိုစမ်းရေ ကားပေါ်တက်ကာ ကျော်ဆွေနှင့် တိုးတွေ့ထိုင်ပြီးသော
ကားစထွက်တော့သည်။ စည်ကားလူသည့် မန္တလေးမှ ဟူတ်ပါ
လေစဟု ထင်ရလောက်အောင် တိတ်ဆိတ်လို့နော၏။ ကိုစမ်းရေ
လည်း အိတ်ကပ်ထဲတွင် ငွေသုံးထောင်သာပါခဲ့ရာ ဤခြော့အတွက်
ရင်မှာ တထိတ်ထိတ် ရှိုလှပါတော့သည်။

“ကားဆရာရေ ခဏရှင်ပါဦး”

“လက်ဖက်ရည်ဆိုင်ရွှေမှာ ရပ်မယ်နော်”

“ဟူတ်ကဲ့ ဟူတ်ကဲ့”

ကိုစမ်းရေ အပြေးအလွှား ကားပေါ်ကပြေးဆင်းလျက်
လက်ဖက်ရည်ဆိုင်အတွင်းရှိ ငွေသိမ်းကောင်တာဆီ တန်းဝင်
သွားပြီး ကောင်တာပေါ်တင်ထားသော တယ်လိုဖုန်းကို ကောက်
ကိုင်၍ လှည့်နေသည်ကိုတွေ့ရသဖြင့် ‘ဘာအရေးပါလိမ့်’ ဟု
အထိတ်တလန့် လိုက်လာခဲ့သော ကျော်ဆွေမှ မျက်ခုံးနှစ်ဘက်က
ကြီးပုံဖြစ်သည်အထိ အုံပြုသွားတော့၏။ စိတ်ထဲ -

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အခြားဝတ္ထုတိများ

၆၃

“အရှင်မောဂ္ဂလန်ကို ငရဲမီးလိုက်တာကျေနေတာပဲဟု”
ခဏကြောလေမှ ကိုစမ်းရေ ဖုန်းပြောချုံ ပြီးသည်။ သူ
အသံ၊ သူ့ဟန်ပန်တွေ တက်ကြောသည်ကို ကျော်ဆွေ ခန်းမှုန်း
မိုက်။ ထိုကြောင့် ဘယ်ကိုရှယ်မသိပါဘဲနှင့် မေးမိသည်။

“အဆင်ပြေတယ်မို့လား ခင်ဗျု”

“အေးကွား၊ မုံရွာမှာ ဆိုင်ဖွင့်ဖို့နေရာက အခုံမှ အဆင်ပြေ
သွားတယ်ကွာ”

“ဗျာ ဆိုင်ခန်းနေရာက အခုံမှ အဆင်ပြေတယ် ဟူတ်လား”

ကျော်ဆွေ အုံပြုစွာမေးရှာဖြီး -

“အုံပြုပါ့များ၊ စက်တွေ ကားကြီးနဲ့ တစ်စီးတို့က် သယ်လာ
လို့ အားလုံးစိတ်ပြီးသား မှတ်နေတာကို”

ကိုစမ်းရေက ကြည်လင်စွာနှင့်ပင် -

“ဟင့်အင်း၊ အခုံမှ ဖုန်းနဲ့ဆက်လို့ အဆင်ပြေသွားတာ
ကျော်ဆွေရာ၊ ဘူရားကြီးရပ်ကွက် သမဝါယမအရောင်းဆိုင်နေရာ
ကို တစ်လသုံးထောင်နဲ့ တှူးလို့ရလိုက်တယ်၊ နေရာကိုတောင် မသိ
သေးဘူး၊ ဟိုကျုမှ မေးမြန်းသွားရမှာပေါ့”

ကျော်ဆွေကား သူနှစ်းသူ ရှိုက်ထည့်၍ -

“ကောင်းရော့များ၊ မုံရွာမှာ ရှိုးရွှေမ်း(မဲ) ဖွင့်မယ်ဆိုလို လိုက်
လာမိပါတယ်၊ ဘာမှ သေချာတာမရှိဘူး၊ ကျွန်တော်တော့ စိန်ပေဒါ
ကြီးရဲ့ နောက်နဲ့မှတ်လိုက်လိုက်မီတဲ့လူလို ဖြစ်ပြီထင်ပါရဲ့”

ကျော်ဆွေ၏ ပြောပုံ၊ ဟန်ပန်နှင့် အမူအရာကြောင့် -

“အဟား၊ ဟား ဟား အဟင်း၊ စိန်ပေဒါကြီး နောက်နဲ့
မှတ်လိုက်တော့ ဘာဖြစ်တဲ့း အဟဲ ဟဲ”

“ဟာ တီးလုံး သေသေချာချာ တို့က်မထားရသေးတာတွေ
ကို တီးချင်သလိုတီးတော့ ကျွန်တဲ့အတီးသမားတွေက ဆရာ
အထာကိုသိပြီးဖြစ်လို့ အမဲလိုက်နိုင်ပေမယ့် နှဲသမားအသစ်လေး

ခမျာ အမောဆိုရှာတာပေါ့မျာ၊ အခု ခင်ဗျားလည်း ဘာထူးတုံး၊ နောက်ကလိုက်တဲ့ကျပ် အမောဆိုတော့မယ်”

“စိတ်ချပါ၊ နှဲဆရာလက်သစ်လေးရယ်၊ နောက်မဖြစ်စေရပါဘူး”



အုန်းတော့ရွာတွင် စားသောက်ဆိုင်များနှင့် ကားကြီးများ အတွက် လေထိး၊ ကျွတ်ယာသည့်ဆိုင်များရှိ၍ တော်ပေသေးသည်။

ဝိတ်များသည်မှာ ဖြည့်ဖြည့်သာ မောင်းလာပါလျက် ဘီးနှစ်ခါပေါက်သေးသည်။ ပထမဘီးပေါက်စဉ်က အပိုပါသော စပယ်ယာဘီးဖြင့် လဲလှယ်မောင်းခဲ့ရာ ဤအုန်းတော့ရွာရောက်မှ နောက်တစ်ဘီးပြားနေသည်ကို တွေ့ရ၏။ ကားဆရာက -

“ကံကောင်းလိုပြီး၊ ကားက ည်းကောင်းပေလိုသာပ”

ကားပေါ်က အလုပ်သမားတွေတဲ့က အိပ်လိုက်လာကြသဖြင့် ကားစပယ်ယာကောင်လေးက အော်နှီးသည်။

“ဟေ့ လူတွေ ထကြ၊ အုန်းတော့ရောက်ပြီ၊ လက်ဖက်ရည်သောက်ရအောင်”

ကိုစမ်းရေး ရင်ဖို့သား၏။ သူသည် အခုထိ ဘာမှမစားရသေး၍ ဆာပါသည်။ ကျော်ဆွဲလည်း ထိုအတူနေပေလိမ့်မည်ဟု ထမင်းကြော်တစ်ပွဲစီစားရန် စဉ်စားမိသော်လည်း ကားပေါ်ရှိလူအုပ်ကိုကျွေးဖို့ ပိုက်ဆံမပါချေား။

အင်ဂျင်စက်များကို ကားပေါ်မှုနေ၍ ကိုစမ်းရော၏ဆိုင် အတွင်းသို့ ချပေးရန် လိုက်လာကြသော အလုပ်သမားများကို ကြောင်တောင်ကြည့်၍ စားရပါမည်လေား။ အထင်ကြီး၊ လေးစားသော မျက်လုံးများဖြင့်ကြည့်ကုန်သော သူတို့၊ ပါးစပ်မှုလည်း ရှိနိုင်ခြင်းတဲ့

ကိုယ့်ဝမ်းအတွင်း ထမင်းတစ်စွဲနှင့်မျှ မသွင်းရလည်းရှိပါစေဟု ကိုစမ်းရေး သဘောထားနိုင်ပါ၏။ သို့သော် ‘ခင်ဗျားနောက် လိုက်ရတာ စိန်ဖော်ကြီးထဲ နှဲမှုတ်လိုက်ရသလိုပါပဲလား’ ဆိုခဲ့သည့် ကျော်ဆွဲကိုတော့ အငတ်မထားနိုင်ပါပြီ။ သူလည်း ကိုစမ်းရေးနှင့်အတူ အင်ဂျင်စက်များ၊ ကားပေါ်တင်မပြီးမချင်း ထမင်းမေးဟင်းမေးမှု လုပ်ခဲ့ရသူ မဟုတ်ပါလေး။

“က ကားဆရာတို့ အလုပ်သမားတွေနဲ့ စားကြသောက်ကြပါမျာ၊ ကျွန်းတော်တို့ ဒီမှာစာရင်းလေး တိုက်စရာရှိလို သပ်သပ်ထိုင်ရမယ်နော်၊ ဘယ်လိုမှ မအောက်မဲ့ကြပါနဲ့”

“ဟာ ရပါတယ် ပွဲစား၊ လုပ်ပါခင်ဗျာ၊ လုပ်ကြပါ”

အလိုက်သိလျသော လူတွေပါတကား၊ ကျေးဇူးတင်ဖို့ မည်မျှကောင်းလိုက်ပါသနည်း၊ သို့နှင့် ကျော်ဆွဲနှင့် နှစ်ယောက်သား စားပွဲပုလေးတစ်ခုတွင် ထိုင်ကာ ထမင်းကြော်နှစ်ပွဲမှာ၍ စားကြရင်း ကျော်ဆွဲအတွက် ပဟော်ဖြစ်နေမည်ဟု ထင်ရသော ကိုစမ်းရော၏အဖြစ်အပျက်တဲ့ကို အမှန်အတိုင်း ဖွင့်ပြောရပါတော့သည်။



“ဒီလိုကွဲ ကျော်ဆွဲရ၊ အစက တရှတ်သူငြေးက မုံရှာဆိုင်ခဲ့မန်နေဂျာအဖြစ် ခန့်တာ၊ ဒါကို ဦးလေးသိုက်က တိုက်တွေန်းတာနဲ့ ငါလည်း အခဲစွဲနှီးပါးတော့ အရောင်းကိုယ်စားလှယ်ပေးပါလို တောင်းလိုက်တာလေ၊ အဲဒီတော့ သူငြေးကပြောတယ်၊ မင်းအစ်မက သူငြေးဆိုတော့ မင်းက အလွှဲသုံးစားလုပ်လို့ ဒါမှုမဟုတ်ရန်သူမျှိုးငါးပါးကြောင့် ငါးပစ္စည်းတွေ ပျက်စီး၊ ဆုံးရှုံးရတယ်ဆိုရင် သူ လျော်ပေးမှုလားတဲ့”

“အိမ်း ဆိုစမ်းပါ၌”

ကျော်ဆွဲက ထမင်းကြော်ဝါးရင်း စိတ်ဝင်တစား မေး၏။
“အဲဒီတော့ ငါ စဉ်းစားရပြီလေကွာ တို့ဗမာတွေထုံးစံ
အတိုင်း အမြတ်ယူတော့ ငါ ဆုံးရှုံးတော့မှ အစ်မသူငွေးက စိုက်
လျှော်ရမယ်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ငါပြန်ပြောလိုက်တယ်၊
သုံးရှက်လောက်စဉ်းစားပြီးမှ တရာ်သူငွေးက -

“အိုကေ စမ်းရေး မင်းကို ယုံတယ်၊ မင်းကို ဘယ်သူမှ
အာမ မခံလည်း ငါပေးမယ်”

ဆိုပြီး သဘောတူလိုက်တာလေကွာ၊ အဖြစ်အပျက်
တွေက တအားမြန်သွားတော့ ငါမှာ စီစဉ်ချိန်မရလိုက်ဘဲ အခုလို
ဆိုင်းမဆင့်၊ ဗုံးမဆင့်ဆိုသလို ကွက်ကျော်တွေ တီးရတာပါ နှဲဆရာ
လေးရယ်၊ အဲ ကျော်ဆွဲရယ်”

ကျော်ဆွဲကား ယခုမှ ဘဝင်ကျသွားဟန်ဖြင့် -

“ဟုတ်လိုက်လေ ရွာစားရယ်”

ထိုစဉ် ကားဆရာက -

“ပွဲစားတို့ စားပြီးကြပြီလား၊ ပြီးရင် ထွက်မယ်၊ ပိုက်ဆံ
အားလုံး ကျွန်တော်ရှင်းပြီးပြီ”

ဤကဲ့သို့မင်္ဂလာရှိသောနေ့မျိုး ကိုစမ်းရေ၏ဘဝဝယ်
စတင်လာပြီဖြစ်ကြောင့် သတိပြုမိရပါတော့၏။ ထိုကြောင့် မာန်ပါ
လှသော အသံဖြင့် -

“ကိုင်း ချိတ်ကြမယ်လေ”

◆◆◆◆◆

ကားဆရာက သူ့ကားထဲမှာပါသော ကက်ဆက်ဖြင့် အဆို
တော်ကြီးသူမောင်ဆိုသည့် ပြည်တော်ဝင်သီချင်းကို ဖွင့်လိုက်၍
ဘေးဘီကို မျက်စိကစားကြည့်သော် ကိုစမ်းရေတို့ တကယ်ပင်

ပြည်တော်ဝင်ပါပြီ။ မုံရွာမြို့မှ လှိုက်လွှေ့စွာကြိုဆိုပါ၏ဆိုသော ဆိုင်း
ဘုတ်ကြီးကို ရောက်ပြီပဲ။

ချင်ခင်ကြတဲ့ xxxx အားလုံး မိတ်ဆွဲ xxxx တောင်ရိုး
တန်း စစ်ကိုင်းဘက်မှာနေ xxxx ကျွန်းမာကြပါရဲ့လို့ xxxx မေးလိုက်
သံတွေ xxxx ရွှေမန်းသူမေ xxxx မေးလိုက်ပါသလေ xxxx စစ်ကိုင်း
မှာပဲ xxxx စိတ်ကွဲ နတ်ပြေ xxxx . . .

ကိုစမ်းရေ၏ရင်၌ ကြည်နှုန်းလှသောကြောင့် သီချင်းကို
လိုက်ဆိုမိတော့၏။ ကျော်ဆွဲလည်း ငိုက်မြည်းနေရာမှာထကာ
သံပြိုင်ဝင်ဆိုတော့သည်။

အခါတော် ရောက်ချိန် xxxx နီးလို့လာပေ xxxx ဒေါ်ဒေါ်
မမ နှုမတို့ရေ အမြတ်မေးချစ်မိတ်ဆွဲ xxxx စိတ်ကွဲလို့နေ xxxx
ပြု့မနဲ့အတူတကွ xxxx လိုက်ပါနိုင်စေ xxxx အောင်စေ...
ရွှေမဲ့ . . . သံ xxxx ကြားပြီထင့် xxxx ပြည်တော် . . . ဝင်မယ်လေ
. . . ”

တီ . . . တီ . . . တီ. . . တီ. . . တီ. . . တီ. . .

ကားဆရာပါ ဝမ်းသာအားရ အူကြောသည်ထင့်။ သူ
ကားဟွာန်းကို သံရှည်ဆွဲကာ တီးလိုက်ပါသတည်း။

〇〇〇

အောင်မြင်ခြင်းမှာ သားတစ်ရာ

“စက်ဘီးငှားစမ်းပါ ကိုကျော်ဝင်း”

“ယူသွားလေ ပွဲစား၊ ဘယ်သွားမလို့တုံး”

ကိုစမ်းရေက သူလက်နှင့်ပိုက်လာသော ကြော်ဖြာ၊ ပိုစတာ
အထုပ်ကို စက်ဘီးကယ်ရိယာပေါ် တင်လိုက်ရင်း -

“သဘောဆိပ်နဲ့ ကားဂိတ်တွေကို ပိုစတာ လိုက်ကပ်ချင်
လိုပါပျော်”

ကိုကျော်ဝင်းသည် ကိုစမ်းရေတို့ဖွင့်သော သမဝါယမ
ဆိုင်မှ အစောင့်ဝန်ထမ်းဖြစ်ပြီး ဆိုင်ရွှေနားတွင် အကြော်ကြော်၍
ရောင်းသူလည်းဖြစ်၍ ရင်းနှီးနေပြီဖြစ်ရကား

“ဟောပျား ဒါလေးများ၊ ကလေးတွေ ပိုက်ဆံပေးခိုင်းလိုက်
ပြီးရော်”

“ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျလိုပါပျော်၊ ခဏလေးပါ”
ကိုစမ်းရေ ဤမှုသာပြော၍ စက်ဘီးနင်းကာ ထွက်ခဲ့
သည်။ ပုံဆီးကို ခါးပုံစပြု၍ ရပစ် (သံမှို)များထည့်ခဲ့၍ ခါးမှာတော့
ကိုကျော်ဝင်းဆီးမှုပင် ငှားလာသော ဆိတ်ချို့တူတစ်လက်
ထိုးလျက်ပါ။

ဆိုင်ဖွင့်ပြုဖြစ်သော်လည်း ရွှေးဦးမပေါက်သေး။ လာကြည့်သူတွေတော့ ရှိနေပါပြီ။ ငင်းတိုက ဂျင်မာအင်ဂျင်နှင့် ရင်းနှီးနေသူများဖြစ်ကြ၍ ကိုစမ်းရေရောင်းသော ‘စီမှ’ အင်ဂျင်တို့သည် ရွေးများနေသည်က တစ်ကြောင်း၊ ပစ္စည်းအသစ်ကို ပွဲဆော်ဦး မသုံးဝံသည့် တောသူ၊ တောင်သားတို့၏သဘော၊ သဘာဝအရ ဝယ်ယူသုံးခဲ့ရန် လက်တွန်နေသည်ကတစ်ကြောင်းတို့ကြောင့် ဆိုင်စဖွင့်၍ ရှင်သူ့ပတ်တစ်ပတ်ကြောသည့်တိုင် ရွှေးဦးမပေါက်သေး။ ရန်ကုန်က သူငြေးဦးကျော်သန်းကလည်း နေ့စဉ် ဖုန်းဆက်မေးနေသည်။ ‘ဒီနေ့ ဘယ်နှင့်းရောင်းရလဲဟဲ့’ ဆိုသည့်စကားက ကိုစမ်းရေရှိ ဖိအားပေးနေ၍ ကြိုးစားရပါမည်။

“စီချမ်းပြည်နယ်သည် တရာတ်နိုင်ငံ၏ စက်မှုဖွံ့ဖြိုးသော ပြည်နယ်ဖြစ်၍ ထိပြည်နယ်မှုထုတ်လုပ်သော အင်ဂျင်စက်များကို ဝယ်ယူအသုံးပြုကြပါ။ တစ်နှစ်အတွင်း သုံးမရအောင်ပျက်လျှင် စက်အသစ်တစ်လုံး အလကားပြန်ပေးမည်”

ဟဲ စိတ်ကူးရသလို ကြော်ငြာ၊ ပိုစတာများရှိက်ကာ သတော်များ၊ မော်တော်များအပေါ်နှင့် ကားများအပေါ်တွင် ခွင့်တောင်းကာ လိုက်ကပ်ပါတော့သည်။ စွန့်စားလိုက်ခြင်းပင်။ စိတ်ရောလူပါ ပန်းလှပေတောင်း။



“မင်းသတ္တိရှိတယ်၊ စွန့်စားရဲတယ်၊ အဲဒီအတွက် မင်းအလော်ပေးထားတဲ့ ၁၈ ကောင် အင်ဂျင်တစ်လုံးဖို့ကို ငါ ပေးခဲ့မယ်”

“ကျေးဇူးတင်ပါတယ် ဦးကျော်သန်း”

သူငြေးဦးကျော်သန်းသည် နောက်မှပါလာသော ကိုရဲနိုင်က်လှည့်၍ -

“သူကို ကားပေါ်မှာပါလာတဲ့ တို့တစ်လုံးပေးခဲ့ပါ ရဲနိုင်”

ကိုစမ်းရောက်သို့ ပြန်လှည့်ကာ ပခံးကို လက်နှစ်ဖက်နှင့် တင်းတင်းဆုပ်ကိုင်၏။ ပြီးသော် ပခံးကို ပုတ်၏။ ပုတ်သပ်ပေးရင်း -

“မင်း ဂျင်မာစွေးကွက်ထဲကို ရဲရွဲဗုံးထိုးဖောက်လိုက်တာ အောင်မြင်သွားပြီ၊ ဒီလထဲတင် စက်အလုံး ၃၀ ကျော် ရောင်းလိုက်ရတယ်၊ နောက်လဆုံးရင် တစ်ရာကျော်ထိ ရောင်းရနိုင်တယ် စမ်းရော ငါ ကျေနပ်တယ်၊ တို့ကိုလည်း ငါရဲ့ ဂုဏ်ပြုလက်ဆောင်အဖြစ် လက်ခံပါ”

“ဟုတ်ကဲ့ပါ ဦးကျော်သန်း၊ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားမယ်”

“အေး တို့ပြန်ပြီဟဲ့”

“ဦးစမ်းရေ ပြန်ပြုမျို့၊ ခင်ဗျားလူတွေကို တို့ထူးခိုးလိုက်ခြိုး”

မောင်နိုင်နှင့် ကျော်ဆွဲတို့ တို့ကို ကားပေါ်မှချုပြုးသည်နှင့် သူငြေး၏ကား စတွက်သည်။ ပြီးခွင့်စွာ လက်ပြသွားသော သူငြေးကို သမဝါယမဆိုင် စာရေးမများက အုံသွားကြည့်လျက်-

“အုံသွားကြည့်လျက် နိုင်ငံခြားသားတဲ့ ပမာဏလိုပြောလိုက်တာ များ မထစ်မလေ့”

“နောက်ထပ် တစ်နှစ်လောက်နေပြီးရင် ကမ္မဝါဖတ်လောက်တယ် အေးအေးရဲ့”

“ဟုတ်ပ မည့်ရယ်”

ကိုစမ်းရေ ဝမ်းသာလုံးဆိုနေ၍ စကားသော်မှ မဆိုနိုင်ပြီ၊ ဝင်းထိန်စွာသော မျက်နှာကြိုးနှင့် လူတိုင်းကိုသာ ပြုးပြုနေမိတော့၏။ သူ စွန့်စားကာ တစ်နှစ်အတွင်းသုံးမရအောင် ပျက်စီးပါက စက်အသစ်တစ်လုံးလော်ပေးမည်ဟဲ ကြော်ငြာကာရောင်း၍ ရောင်းအားတက်လာစဉ် ရော်းနယ်၊ တင်းတိမ်ရန်ရွာမှ အင်ဂျင်

ဘလောက် ENGING HOUSEING ကွဲသွား၍ လာဝယ်ရာ အသစ်
တစ်လုံးထဲတ်ပေးလိုက်သဖြင့် အကျော်ဒေသဖြစ်ကာ ရောင်းအား
တက်ခဲ့သည်ကို သူငြေးကိုယ်တိုင် လာရောက်အားပေး၍ ခီးမြှင့်
သွားလေရာ အဘယ်သူ ဝမ်းမသာဘဲ ခံနှင့်အဲနည်း။



“ကလေးတွေ စားသောက်ပြီးရင် ဘယ်မှုမသွားနဲ့ တို့
ကြည့်မယ်”

“ဟေး တို့ကြည့်မယ်က္ခာ”

မဖြာနှင့် သူသားသမီးတို့၏ ပိတ်စကားသံများကို
နားဆင်ရင်း ကေဂွဲတာဆိုက်နေသော ကိုစမ်းရေကို -

“ကိုစမ်းရေ ကျိုပ်တို့တို့လာကြည့်တာဖို့”

“အေး အိမ်ပေါ်တက်ကြလေကွာ”

ဤသိဖြင့် အိမ်နီးချင်းတို့ လာရောက်ရှုစားအားပေးကြ၍
အိမ်ပြည့်သည်မှာ နေ့တိုင်းလိုပင်။ ကလေးများလည်း ပျော်ကြသဖြင့်
မဖြာနှင့် သွေ့ခိုက် ပြောင်းဖွံ့ဖြိုးပြုတ်ဝင်္ခြင်း၊ နေကြာစွဲလော်
ကျေးခြင်းလည်းလုပ်သေးရာ အိမ်၌ လူစည်ကားနေတော့သည်။
ကိုစမ်းရေတို့၏ ခုခံတွင်လုပ်တတ်သော ယမကာကျိတ်ပိုင်းကလေး
သည်ပင် အဖွဲ့ဝင်သစ်တို့ ဝင်လာမစဲရှိသဖြင့် အိမ်၏အောက်ထပ်
တွင်လည်း စိုပြေသော ပိုင်းနှင့်ဖြစ်နေပါပြီ။

မုံရွာမြို့မှ ဥပဒေလေးနာရီထိုးသည်နှင့် ရထားနှင့်ပြန်ခဲ့
သော သူတို့သုံးပိုးသည် ခေတ္တမျှသာ နားချိန်၊ အိပ်ချိန် ရှိတော့၍၍
အပန်းဖြောင်းကလေးလုပ်ပေးရခြင်းကို မဖြာနှင့် သည်းခံရှာပါ
သည်။ မနက်ငါးနာရီထိုးသည်နှင့် ရော်းဘက်မှုလာသော ရထား
ဆုံးကုန်းဘုတာသို့ ဆိုက်ရောက်လေ၍ မုံရွာ၌ ဆိုင်ဖွံ့ဖြိုးရန် ထမင်း
ချိုင်းဆွဲကာ ရထားပေါ်သို့ အပြီးတက်ရညီးမည်လေ။

ဥပါပ်ချိန်ရောက်တိုင်း တို့မြို့လာကြည့်ကုန်သော ချွဲပွဲ
လာတို့ စွဲန်ပစ်အပ်သည့် နေကြာစွဲခွဲ့ခြော်အွဲစာသည်တို့ကို
လွှဲကျင်း၍ အိပ်ရလေတိုင်း ယားသလိုလို ယံသလိုလို ဝေဒနာကို
အာဝေါကုဒ္ဒသွေ့သဖွယ် ခံစားရသော ကိုစမ်းရေအား မဖြာနှင့်
သူ့မြို့ရှိသော ဝန်တာနှင့် သဘောထား၍ အယားဖြောက် ကုတ်
ပေးလေ့ရှိပါ၏။

“အားယိုယိုး အဲ ခုမှ နေသာသွားတော့တယ်၊ ဒါကြောင့်
မယားလို့ခေါ်တာကိုးဟာ”



“ဟေး ဝင်းကိုရော ဘူတာဘက်မှာ ဦးညွှန်မောင်ကြီး
ရှိလောက်သက္ကာ သွားခေါ်ချေပါ။ ကားမောင်းပေးစမ်းပါလို့”

ကိုစမ်းရေသည် ရွာမှ မုံရွာသို့ နေစဉ်လာကာ ကားဆွဲ
နေသော ဦးညွှန်မောင်ကို အခေါ်ခိုင်းခြင်းမှာ ကားဝယ်ပြီး
သော်လည်း ကားမမောင်းတတ်သေး၍ ဖြစ်ပါသည်။

ထိုစဉ်က ယာဉ်နှင့် စက်ကိုရှိယာရောင်းဝယ်ရေး
ကော်ပိုရေးရှင်းမှ မစ်ဆူဘီရှိဟိုက်ဂျက် ကားငယ်လေးများကို
အရစ်ကျင့်သွေ့ဗုံးစနစ်ဖြင့် ဝယ်ယူခွင့်ရလေ၍ ဝမ်းသာအားရ
ကြိုးစားလိုက်သော် ကားကလေးသည် ဆိုင်ရွှေ့သို့ အရောက်ပို့
သွား၍ ရောက်ရှိနေပါပြီ။

ကျော်ဆွဲက -

“ဟန်ကျပြီးပျို့၊ ဆိုင်ကို ဥပဒေအထိ ဖွံ့ဖြိုးလို့ရတော့မယ်”

အခါတိုင်းဆိုသော် ရထားမီအောင် လေးနာရီမထိုးခေါ်
ဆိုင်ပိတ်ရသည်။ ယခု ကားရှုပြုဖြစ်၍ ဆိုင်ဖွံ့ဖြိုးခီးမြှင့်ကို စောပြီးလှုပ်
ပိတ်ချိုင်းကို နောက်ကျကာ ရောင်းလို့ရတော့မည်လေ။ မုံရွာမြို့မှ

၁၇ မိုင်သာသာဝေးသော သူတို့နေထိုင်ရာ ရွှာသို့အပြန်၊ အသွား
ခရီးကို ရထားမစီးတော့ဖြူ။

ဦးညွှန်မောင် လိုက်လာကာ ကားမောင်းပေးရင်း
ကိုစမ်းရောကို သင်ပေး၏။ အိမ်သို့အဝင် ရေထမ်းထွက်လာသော
မဖြူနှင့် အုပျို့နှင့် ပါးစပ်အဟောင်းသားနှင့်
ရှိရာ၏။ သူကို အုပျို့ဝ်းသာစေချင်၍ ကြိုတင်အသိမပေးခဲ့ပေါ့။

ကလေးများပျော်ပုံမှာ အိပ်ချိန်တိုင်အောင် မအိပ်နှင့်ရှာကြွား

“ဟေ့ ကားလေးနဲ့ ဘုရားဖူးထွက်မယ်နော်”

“မိုးပြင်းသံ့ဗွေဆိုတာ သွားချင်တယ်၊ အဖေ လိုက်ပို့နော်”

“အို ဆိုကုန်မှာပေါ့၊ နှင်တို့အဖေက ကားခွွှဲ့ ဝယ်လာ
တာနေမှာ”

သူတို့ တစ်ယောက်တစ်ပေါက် ထင်ကြေးပေးကာ ပြောနေ
သည်ကို ကိုစမ်းရောက -

“ကားကို ခရီးသည်တင်ပြီး ငွေရှာဖို့ဝယ်တာလည်း ဟုတ်
တယ်ကွာ”

ဒါပေမယ့် ငါ့သမီးတွေလည်း သွားချင်ရာသွားရအောင်
ဝယ်တာလေ”

မဖြူနှင့်ချုစ်စဖွယ် မျက်စောင်းလေး ကိုစမ်းရော်
ကျရောက်လာပြီး -

“အံမယ်၊ ငါ့သားသမီးတွေဖို့တဲ့ တို့နဲ့မဆိုင်ဘူး ထင်တယ်”

“သွော် မေ့လို့ ငါ့မိန်းမက ခေါင်းခန်းထဲက လိုက်ရမှာ
အချို့ရဲ့”

“သွား ကလေးတွေရွှေ့မှာကို ဟင်း”

“ဟေ့ ဟေ့ အဖေကအမေ့ကို အချို့တဲ့ ဟို ဟို”

“အမေကလည်း အဖောကို ပြန်ခေါ်လော မောင်လို့”

“ဟယ် တော်စမ်း၊ ဒီကလေးတွေ အရှိက်ခံချင်ပြီးထင်တယ်”

“အဟား ဟား ဟား ရှုက်သွားပြီကွာ ကရော် . . . ကရော်”

ဤသို့ ကြည့်နဲ့ပျော်ချွဲရသော နေ့ရက်တို့ ဆက်တိုက်
ရောကရှိရှိလာတော့မည်မှာ သေချာနေပါပြီ။ ကိုစမ်းရောတ်ယောက်
ပါတီအရှိန်ဖြင့် ထိုညက ကောင်းကောင်းအိပ်မပျော်ချော်။ မဖြူနှုံး
လည်း ထိန်ည်းလည်းကောင်းပင် ရှိခြင့်မည်။

◆◆◆◆◆

(Hand Tractor) ခေါ် လက်တွေ့နှုန်စက်ငယ်လေး အစီး
အစိတ်ရောက်လာ၍ ကားပေါ်မှုချို့ချင်း ကတ်တလောက်စာအုပ်
ကို ကြည့်ကာ ဆင်ပြီးပါပြီ။

“ဒါလေးတွေက ဘာလုပ်တဲ့ဟာတွေတဲ့”

“လယ်ထွန်စက်လေးတွေ ခင်ဗျာ”

“လယ်ထဲ ရှုန်းပါ့မလားကွယ်၊ တို့လယ်တွေက ကွဲတောင်
နစ်သဟာကို”

“စက်ကလေးတွေက ငယ်ပေမယ့် မြင်းဆယ့်ခြောက်
ကောင် အားရှိတယ်ဗျာ၊ ကောင်းကောင်းရှုန်းပါတယ်”

“စမ်းကြည့်ချင်သက္ကာ၊ မင်းပြောတာ ဟုတ်မဟုတ်ကို”

“စမ်းလို့ ရှုန်းတယ်ဆိုရင် ဦးကြီးဝယ်မှာလား”

“ဝယ်မှာပေါ့ကွာ”

“စမ်းလို့ကြီး ကျပ်တို့ လိုက်တွေ့နှုန်းပေးမယ်”

စက်ရောက်သည်နှင့် လူတွေစိတ်ဝင်စားစွာ ကြည့်ရှုကြုံ
စည်ကားနေ၏။ သိလိုသည်များကို မေးကြုံသည်နှင့် စိတ်ရှည်စွာ
ရှင်းပြနေရ၏။ မကြာပါ သုံးရက်မြောက်နေ့တွင် ရေးနှုန်းမှု
လယ်သမားကြီးတစ်ယောက်က သူလယ်ကို ထွန်ယ်ကျိုး ကျေနှစ်
ပါက လယ်ကန်သင်းတွင်ပင် ငွေချေမည်ဟုဆိုလာ၏။ ကိုစမ်းရော်
ဝမ်းမြောက်စွာလက်ခံလိုက်ပြီး စက်ကို ကားလေးပေါ်တင်ကာ

ရေးနယ်ရွာကလေးတစ်ရွာထိ မောင်းပိုကာ စမ်းသပ်တွန်ယက်
ပြသော စိတ်တိုင်းကျ၍ လယ်သမားကြီး ဉီးစိုးက စက်စိုးအပြင်
ကားခပါပေးလိုက်သဖြင့် ဝမ်းမြောက်ရွှေ့လန်းစွာ အိမ်ပြန်ခဲ့ကြရာ
ညသန်းခေါင်ကျော်မှ အိမ်ရောက်ပါသတည်။



“ဟော ကလေးတွေတောင် ကျောင်းဆင်းလာကြပြီ၊
သားတို့သမီးတို့ ခက်ထိုင်ကြပြီး၊ ကားမလာသေးဘူး”

ကားလေးက ရွှေပြည်တွေပြည်ဂိတ်တွင်ထိုးကာ အော်ဒါ
လိုက်သေးသည့်မို့ ကလေးတွေကို အစောင့်ခိုင်းရ၏။ သူတို့လည်း
မုံရှုမြို့တွင် ကျောင်းတက်ခါစ ဖြစ်ကာ အရာရာတိုင်းသည် အသစ်
အဆန်းတွေချည်းဖြစ်နေ၍ မပျော်ကြချေ။

လုနေခြောက်နာရီကျော် ဆိုင်ပိတ်ပြီးမှ ကားပြန်ရောက်
လာသည်။ ဒရိုင်ဘာ ဦးမြင့်သိန်းက -

“မန္တလေးကို အော်ဒါရလို့ လိုက်သွားတာ ဆရာ၊
သုံးထောင်ရွှေ့ပါတယ်”

သူပေးသောငွေမှ သူအတွက် မောင်းခနှစ်ပေးပြီး
ဦးမြင့်သိန်း နှုတ်ဆက်ကာ ပြန်သွားတော့မှ ကလေးတွေကို
ကားပေါ်တက်စေ၍ ရွာပြန်ရန် မောင်းထွက်ခဲ့၏။ ပြန်တားရေး
ထောင့်မြှု ကောလိပ်ကျောင်းသားခြောက်ဦး ကားကိုတား၍ ရပ်ပေး
လိုက်ရာမှ ရေးသို့ထောင့်နှစ်ရာနှင့် ဖျေးတည့်သည်။ သို့သော်
မိုးချုပ်နေပြီဖြစ်၍ -

“ကဲ ကလေးတွေ၊ ရေးတဲ့ လိုက်မှာလား”

“လိုက်မယ် အဖော်”

သုံးယောက်သား ဖြေကြ၏။ အငယ်မကမူ သူမောင်ငယ်
ကို သတိရဟန်ဖြင့် -

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ

၇၇

“မောင်လေးက မျှော်နော်းမယ်”

“သမီးတို့ မလိုက်ချင်ရင် ရွာကို အရင်လိုက်ပိုမယ်လေ”

“ဟင့်အင်း ရေးကို မရောက်ဖူးလို့ လိုက်ချင်တယ်”

“ကိုင်း သဘောဗျာ”

ထိုနေ့ကလည်း မြင် ၅၀ ခန့်ဝေးသော ရေးမှ ပြန်ခဲ့ရာ
ရွာသို့ည ၁၀ နာရီမှ ပြန်ရောက်၏။ ကလေးတွေကို ရေးမှ
ခေါက်ဆွဲကြော်ဝယ်ကျေးရပါသည်။ သူတို့လည်း ပျော်ပုံရသလို
ကိုစမ်းရောလည်း ငင်ကျပ် ၅၀၀၀ ခန့်ကားခရလိုက်သဖြင့် ဆိုင်က
အမြတ်နှင့် ပေါင်းသော် ထိုနေ့ဝင်ငင်သောင်းကျော်လေရာ
ပင်ပန်းသည်ဟု မထင်မိပါလေ။

ဤသို့ နေ့ရက်တွေ များများတွေဖို့သာ ဆုတောင်းရသည်။



ကိုစမ်းရောတစ်ယောက် မုံရွာမြို့သို့ မိသားစုလိုက်
ပြေားရွှေ့နေနိုင်ပြီဖြစ်၍ ယခင်ကလို့အသွား၊ အပြန်ကိစ္စကို
စဉ်းစားရန်မလိုတော့ဘဲ အလုပ်ထဲတွင် အာရုံနှစ်ကာ ပြေးပြေး
လွှားလွှား လူပုံရှားမိရာက ခြေချော် လက်လွှတ် ပြစ်၍ လက်ကျိုး
ရလေသည်။

ဖြစ်ပုံမှာ မုံရွာမြို့မြစ်ဆိပ်မှ ခင်းတွင်းမြစ်ညာဒေသရှိ
ဖော်းပြင်းမော်လိုက်မြို့များရှိ အင်ဂျင်စက်နှင့် အပိုပစ္စည်း
အရောင်းဆိုင်များသို့ (အမှာစာအရ) ပစ္စည်းများ တင်ပိုပေးရစဉ်
ပေါင် ၂၂၀ ကျော်အောင် ဝလာသော ခန္ဓာကိုယ်ကို ရှုမှထားဘဲ
အသေးနှင့်ရာက သဘောကုန်းဘောင်ပေါ်မှ အောက်သို့ ပြုတဲ့ကျ
လေသည်။ အနားရှိ ကုန်တင်ကုန်ချု အလုပ်သမားများက -

“ဟာ... ဖက်တီးကြီး ကုန်းဘောင်ပေါ်က ကျပြီဟာ
ကူဗြာပါ့ီး”

“မြတ်ကြီးခံလိုပက္ခယ်နှစ်မျိုးဆို အဝိစိတိကိရိုက်ဆင်းမှာ”

“အဘ. . . အရေးထဲကုသိုလ်အကုသိုလ် ခွဲနေရသေးတယ်၊ တွဲပါဟာ”

သူတို့ပြောတာကို ညာဘက်လက် သွင်သွင်ကျိုးသွား၍ နာရသည့်အထဲမှာပင် ပြီးမိရသည်။ မှန်ပါသည်။ ရေထဲမကျတာ ကိုပင် ကံကောင်းသည်ဟု ဆိုရပါတော့မည်။ မြတ်ကြီးခံပေလိုသာပေါ့။

ကုန်တင်၊ ကုန်ချလုပ်သားများနှင့် ရွှေပြည်၊ ငွေပြည်ရုံးမှ ဝန်ထမ်းတို့ ကူညီပိုင်းလျက် မူးမူးကြောင့် အထူးကူးဆေးခန်းသို့ ရောက်ခဲ့ရ၏။ သူတို့ဆက်သွယ်အကြောင်းကြားလိုက်၍ မဖြော်ဆိုသွားကာ ငါယိုလျက် ရောက်လာတော့ ကိုစမ်းရော့သူမယားကို သနားကရာဏာပို့ရသေးသည်။ သူ့ခများ မြို့ကြီး၊ ပြော်ကြီးရောက်ခါစ မလည်မဝဝယ်ရှိသေးတုန်းကို။



လောကခံတရားရှစ်ပါးသည် တစ်လှည့်စီလာတတ်၏။ ယခု အဆိုးတစ်လှည့်ကြံ့ရမည့်အလှည့်ဟု ကံကောင်းဆရာက စီစဉ် ပြီး ဖြစ်ပါလိမ့်မည်။ အလုပ်များလှု၍ ယားလိုပင်မကုတ်အားသော သူမှာ သေလှအောင်ယားသော်မှ မကုတ်နိုင်တော့ပြီ။ ထမင်းကိုပင် မဖြော်က ခွဲ့ကျွေးရ၏။ ညာလက်ကျိုးတာကိုး။

ကံဆိုး၊ ကံကောင်းသည် တစ်လှည့်စီလာရှိးထုံးစံအရ ကံကောင်းလာသောအချက်လည်း ရှိလာ၏။ ယင်းမှာ ကိုစမ်းရောတို့ အိမ်ထောင်ကျစဉ်မှ ကလေးလေးယောက် ဓမ္မးဖွားဒုက္ခရောက် နေချိန်ထိ လှည့်၍မကြည့်ခဲ့သောအစ်မကြီးနှင့် မဖြော်တစ်ယောက် တည်း အိမ်ထောင့်တာဝန်ကို ယူနေရချိန်၊ ညီးငယ်နေချိန်က မူးယစ်သောက်စားလာကာ ဝင်ဆဲရေးသွားသော ညီးငယ်ခင်မောင် ထွေးတို့ ရောက်လာပြီး -

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အခြားဝတ္ထုတို့များ

၇၉

“အခုချိန်မှာ ငါမောင်ကို ခလုတ်တိုက်တာ၊ ခွေးကိုက် တာတောင် မမြင်ချင်ဘူးဟဲ့၊ ငါ့မှာ ကြားကြားချင်း ငယ်ထိပ် မြေ ပေါက်ခံရသလိုပဲ”

ကိုစမ်းရော့မှ ကာယကံရှင် မိမိထက်ပင် ခံစားနေရရှာ သူ အစ်မကြီးကိုကြည့်၍ သနားနေမိတော့သည်။ သူ အဘယ်မျှ စိတ်ထိခိုက်ရကြောင်း အားရအောင်ပြောပြီးသော် -

“ဟဲ့ ခင်မောင်ထွေးကို ခေါ်ထားလိုက်စမ်း ရွှာမှာ အလုပ် မရှိဘူး”

ကိုစမ်းရော့မှ မဖြော်ဘက်သို့ မဝံမရဲကြည့်လျက် သူ အစ်မကြီးကို ပြောရလေ၏။

“ကျေပ်ဆီမှာ လူမလိုဘူးပျါး ဒါပေမယ့် တခြားမှာ ရှာပေးပါမယ်”

အစ်မကြီးက မကျေနှင်းလှပုံနှင့် -

“နှင့်ဆီမှာ တခြားတစိမ်းတွေတော့ အလုပ်ပေးထားပြီး ကိုယ့်ညီအရင်းခေါက်ခေါက်အတွက် နေရာမရှိဘူးလားဟဲ့”

ကိုစမ်းရောတို့နေသော ကျော်ဆွေ၊ မောင်နှင့် ဝင်းကို တို့လို့ ကိုစမ်းရေအပ်၍ စေတနာ လုံးဝမယားနိုင်သော ညီးငယ်ကို အားနာစွာငြင်းပယ်လိုက်ရ၍ စိတ်မကောင်းတော့ ဖြစ်မိပါသည်။ အစ်မကြီး ကျေနှင်းအောင်တော့ ပြောရ၏။

“သူက အရက်သိပ်သောက်တာကိုး၊ သူများတွေပါ ပျက်စီးသွားမယ်ဘူး”

“အေး ဒါဖြင့် အလုပ်မရောင်တော့ နှင့်အိမ်မှာ ထားလိုက်၊ ငါ့မှာ အပူတစ်ခုပါလာသေးတယ်”

ကိုစမ်းရော့မှာ သူထက်ပင် အပူအပင်များလှသော အစ်မကြီးကို စာနာစွာကြည့်လျက် သူစကားကို နားစွင့်နေမိတော့၏။

“အမတော်ကြေး ပြန်ဆပ်ရမှာ ရှစ်ရာကျော်ရှိတယ်၊
မဆပ်နိုင်ရင် နောက်နှစ် မချေးဘူးတဲ့”

“မပူပါနဲ့ မမရယ်၊ ကျူပ်ပေးလိုက်ပါမယ်ဗျာ၊ ကဲ ဖြောရေ
မမတို့ကို ထမင်းကျေးရအောင်ဟာ”

ကိုယ့်ဟက်က အပြစ်ရှိသလိုခံစားရဲ့ နေးအား လေပြည်
တိုးသလို တိုးညွှန်းစွာ ပြောမိ၏။ သို့သော သူတော်စင်မလေး
မဖြောနဲ့ ဘာမှာမဖြစ်ခဲ့သလိုပင် ကြည်လင်စွာနှင့် -
“ပြင်ပြီးပြီ၊ လာ.. . . မမနဲ့ ခင်မောင်တွေး၊ ထမင်းစား
ရအောင်”



ကလေးတွေကား ရွှေ့မှု ဆွေ့မျိုးတို့ရောက်လာ၍ ဝမ်းသာ
ကြကုန်၏။ ကိုစမ်းရောလည်း ပေါ်ပါသည်။ ကိုယ့်ကို အဖက်မတန်
သလို ဆက်ဆံခဲ့ကြသော ဆွေ့မျိုးတို့ အခုတော့ သူလက်ကျိုး
သည်ကို အကြောင်းပြု၍ လာကြသည်မှာ တရားရုံးရှိ၍ ဓည့်မျှော်
နေခိုက်ဖြစ်သော သူတို့မိသားစုပေါ်ကြပါသည်။ ကျော်ဆွေ
ကတော့ နှစ်ယောက်တည်းရှိခိုက် ပြောရှား၏။

“ခင်ဗျား တော်တယ်ဗျာ၊ ဥပ္ပါယာနှစွဲသင်ဟောတဲ့၊ သူတို့
ဘယ်လို့ဆက်ဆံခဲ့ပါစေ ထောက်ပံ့ရမှာပေါ့။ တရားတစ်စားပံ့
ရှိတယ်လေ့ဗျာ၊ ‘အောင်မြင်ခြင်းမှာ သားတစ်ရာရှိသော်လည်း
ဆုံးရှုံးခြင်းမှာကား အဖမဲ့၏’ တဲ့၊ ခင်ဗျားက အခုအောင်မြင်နေ
ပြီလေ”

အောင်မြင်သူတစ်ယောက်ဟဲ မြင်ပေးတာကိုပင် ကျေးဇူး
တင်ရသေးတော့သည် တမ္မာ့၊ ကံတရား၏ အလှည့်အပြောင်းကို
ကျေးဇူးမတင်ထိုက်ပါသလေ။ . . .”

တွေးကြည့်၊ ပြေးကြည့်၊ ငေးကြည့်

“ကျို.. . . ကျို.. . . ကျို.. . . ကျို.. . . ပုန်း”
ပေ ၃၀ ရှိသည့် ဌာန်းစင်ပေါ်ရှိ စက်သီးသီးသံကား
ပုန်းခနဲမြေည်၍ ရပ်သွား၏။ ပိဿာအစိတ်လေးသောတူရွင်း
မြေပေါ်သို့ကျသဖြင့် ထိုအသံ ထွေက်လာခြင်းဖြစ်တော့သည်။
တွင်းဆရာက -

“ပြန်ဆဲဟေ့.. . ဖြည်းဖြည်းနော်”
မနီလာကြိုးကို လူသုံးယောက်က မနေးမမြန် ပြန်ဆဲတင်
ကြ၍ တူရွင်းအပေါ်သို့ ပြန်ရောက်သည်နှင့် တွင်းဆရာက -
“ဟို့”

ဟူအော်လျက် တူရွင်းကိုဘေးသို့လွှဲကာ တစ်ပေခဲ့ ရှိသော
လေးလက်မပိုက်ခေါင်းထဲမှ လွန်စာမြေကြိုးကို တုတ်နှင့် ထိုးထုတ်ရာ
လွန်စာမြေကြိုးတောင့်သည် မြေပေါ်သို့ ဘုတ်ခနဲပြုတ်ကျလာ၏။
ထိုသို့ ပြုတ်ထွေက်လာသည့် မြေစာတောင့်တို့ကို ဘေးတွင် စုပုံ
ထားရာ ကောက်ညှင်းကျည်တောက်ရောင်းသူ၏ ဈေးပန်းထဲက

စားသုံးရန် အသင့်ဖြစ်နေသော ကောက်ညွှေးကျဉ်းတောက်
အပိုင်းအစများနှင့် တူလှသည်။

“ချမယ်”

တွင်းဆရာတ်အသံအဆုံး၌ တက္ခိုက္ခိုမြည်သံနှင့် အတူ
လေးလက်မသံပိုက်ကို ပြုလုပ်ထားသည့် တူရွင်းကြီးသည် အရှိန်
ဖြင့် အောက်သို့ကျလာကာ တွင်းအတိုင်းဆင်းပြေး၏။ ဘုတ်ခနဲ့
မြည်သံသဲ တွင်းထမုတြားလိုက်သည်နှင့် သတူရွင်း မြေသွေ့စိုက်
ဝင်သွားသည်ကို သိပြီးဖြစ်ကြ၍ တစ်ဖန် ပြန်ဆွဲတင်ကြပြန်သည်။

“ဟိုး”

တစ်ပေခွဲခန့်ရှိသော တူရွင်းဝါး မြေစာတို့အပြည့်ပါလာ
သည်မို့ တုတ်နှင့်ထိုးထုတ်ကာ တွင်းထဲသို့ ပြန်ချပြန်သည်။
ဤအတိုင်း မြေစာတောင့် ၆၀ ရလျှင် ယနေ့ ပေ ၉၀ တွင်းတဲး
ပြီးပြီဟု သိရ၏။ တချို့ကလေးဝနယ်သားတွေဆိုလျှင် တစ်ရက်
တည်းနှင့် ရေနံထွက်သည်ဆို၏။ ဦးတင်ဝင်းသည် ဒရယ်သား
မီးကင်ကို တစ်ဖဲ့ ဖူ့၍ ပါးစပ်တွင်းသို့သွင်းကာ ဝါးရင်းမှု -

“ဒီအတိုင်းဆိုရင် နှက်ဖြန်ညာနေလောက်ဆို ရေနံပေါ်
ပြီဗု”

သူ၏ပညာနှင့် အတွေ့အကြံအရ ပြောခြင်းဖြစ်၏။
ဦးတင်ဝင်းသည် နိုင်ငံခြားကုမ္ပဏီတစ်ခုတွင် ၁၀ နှစ်ကြာအောင်
ရေနံရှာဖွေခဲ့ဖူ့သူ ဘူမိပေးပညာရှင်တစ်ဦး ဖြစ်သည်။

“အောက်မှာ ကျောက်ဖျာမခံရင်ပေါ့လေ”

ဦးသန်းနိုင်ဦးကလည်း နိုင်ငံခြားကုမ္ပဏီတွင် လုပ်ခဲ့ဖူ့
သော မိုင်းအင်ဂျင်နီယာတစ်ယောက်ဖြစ်၍ အတွေ့အကြံရင့်လှ
ပေပြီ။ ကိုစမ်းရောက ထမင်းကြော်တစ်ဖွံ့်းကို ခပ်စားလိုက်ပြီး -

“နှက်ဖြန်ထိတော့ စောင့်ကြည့်လိုက်ဦးမယ်ပျား၊ အီမံမှာ
လည်း အလုပ်တွေရှိသေးတယ်”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတို့များ

“ခင်ဗျားက စိတ်ချသာ ပြန်ပါပျား၊ ဒီမှာ ကျွန်တော်တို့
နှစ်ယောက် ရှိနေတာပဲ”

သူတို့ ရေနံတဲးနေသည့်နေရာက ကျွန်းလွှဲမြို့နယ်
အူတောင်ရွှေဗျားအနောက်ဘက် တစ်မိုင်ခန့်တွင် ဖြစ်သည်။ ယာရှင်
ကိုငွေမောင်၏ နှစ်မောက်နှစ်ရှိသော ယာဂွက်ကို ငါးသိန်းပေးဝယ်
ကာ ရေနံတဲးနေကြခြင်း ဖြစ်သည်။ ပညာရှင်နှစ်ဦးကို လစာနှင့်
မဟုတ်ဘဲ အကျိုးအမြတ်ထဲက ခွဲပေးရန် သဘောတူထားကြ၍
ကြိုးစားကြသည်ကို တွေ့ရပါသည်။ ဦးတင်ဝင်းက -

“က စားပြီးရင် ရေနံကြောကြိုးဆီ သွားရအောင်”

“ကျွန်တော် ကြည့်ပြီးပါပြီ ကိုကြိုးတင်ရဲ့ ကြည့်ပြီးလိုလည်း
ဘာဖြစ်လို့ မူက်စိန့်မြင်နေရတဲ့ ရေနံကြောကြိုးအပေါ်က မတဲး
ဘဲနဲ့ ဒီအောက်ဘက်မှာ လာတဲးရတာလဲလို့ မေးတာပေါ့”

“အိုးကော အဲဒီအဖြေကို လက်တွေ့ဖြေမလိုလေ၊ လာ
သွားမယ်”

◆◆◆◆◆

အူတောင်ချောင်းရေသည် ကျွေ့ကျွေ့ကောက်ကောက်နှင့်
စီးဆင်းလာ၍ ပေ ၁၅၀ ခန့်အမြင့်ရှိသည့် တောင်စွယ်လေးကို
အခြေမှုပတ်၍ ဖြတ်ကာစီးသွား၏။ ရေတို့က်စားမှုပေကြောင့် ကမ်းပါး
ပြုရာ၌ ကမ်းပါးသည် ဝက်သားလေးထပ်သား ဟင်းတုံးကြီးသဖွယ်
ဖြစ်နေ၏။ အညီရောင်မြေကြိုးက အပေါ်ဆုံးမှု ပေ ၃၀ ခန့်
ရှိနေပြီး သူအောက်မြေသားတွေက အနက်ရောင် ၁၀ ပေခန့်။
ထိုအောက်မှ ကျောက်စရစ်ရောရာ မြေအဝါရောင်က ငါးပေခန့်
တစ်ထပ်။ နှစ်ပေခန့်ထူးမည့် သဲက တစ်လွှာ။ ကျောက်ဖျားက
တစ်ချပ်။ ထိုအောက်မှ ကင်ပွဲန်းသီးဆပ်ပြာတောင်ကြီးနှင့် ရှိနေ
သည်က ရေနံကြောကြိုး ဖြစ်တော့သည်။

ရေစီးကြောင်း၏တိုက်စားခံရမှုကြောင့် တိတိရိပိပြတ်နေရာဆီမှ ရေနံတို့ ယိုစီးကာ ချောင်းတွင်းသို့ ဖိတ်ကျနေချုံ ချောင်းရေပါ မည်ဟန်နေ၏။ ကြည်လင်သော ချောင်းရေသည် ဤနေရာရောက်မှ အရောင်ဆီးခံရသဖြင့် မည်နံက်ကာ ရေနံဆီထွေခံရ၍ ရေပြင်အပေါ်ယံသည်ကား လက်လက်ပင်ထနေသည်တကား။

“ကျွန်တော်တို့ လူပြန်းအမြင်နဲ့ပြောရရင်ပျား၊ ရေနံကြောကြီး တွေ့နေရပြီပဲ၊ အဲဒီအပေါ်တည့်တည့်ကနေ တူးရင် ပေ ၁၀၀ လောက်နဲ့ ရေနံတွေ့မှာ ကျိန်းသေကြီးကို၊ အဲဒါကို မတူးဘဲနဲ့ ဆန့်ကျင်ဘက်သောင်ခုံကိုဖြတ်ပြီး သူများလယ်ကွက်ထဲမှာမှ တူးရတာဆိုတော့ ယာကွက်ဖိုးလည်း ပေးလိုက်ရသေးတယ်၊ ရေနံတွေ့ဖို့ ပေ ၁၈၀ တူးရေးရဲ့မယ်၊ အဲဒါကို ပြောတာပါ ကိုကြီးတင်ရ”

ဦးတင်ဝင်းက မျက်မှုန်ပေါ်မှုကျော်ကာ တစ်ချက်ကြည့်လိုက်၍ -

“အဲဒါ ရှင်းပြချင်လို့ ဒီကိုခေါ်လာတာလေ၊ လက်တွေ့ပြမယ်၊ လာ။။။ လာ”

ခါးလောက်သာနက်သော ရေကိုဖြတ်၍ ရေနံကြောကြီးပေါ်နေရာ ကမ်းပါးဘက်သို့ ကူးကြရ၏။ ရောက်သော် အရှစ်ရှစ်ထပ်နေသော ကျောက်လွှာများပေါ်သို့ ပါလာသော ရေဘူးထဲမှ ရေတွေ့လောင်းချလိုက်သည်။

“ကဲ၊ ရေ ဘယ်ကိုထွန်သလဲ၊ ဒါရိုက်ရှင်ကို ပြောတာနော်”

“အဲ ဟူတ်ပါ တစ်ဖက်ကမ်းကိုဖြတ်သွားတယ်လို့ ပြနေတာပဲပျား၊ ဟူတ်ပြီ။။။ ဟူတ်ပြီ”

ရေ၏သဘောအတိုင်း နိမ့်ရာသို့ စီးဆင်းသွား၏။ ဦးတင်ဝင်းက သူ့၌ပါလာသော ကိုရိယာလေးနှင့် ဖောက်တိုင်းလိုက်ပြီး -

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ

“ဒါက ဒီဂရိတိုင်းတာ၊ ၂၀ ဒီဂရိ စိုက်ဆင်းသွားတာကို မြင်လား”

“မြင်ပြီပျား”

“အဲဒါကြောင့် ဟိုဘက်ကမ်း ပေ ၆၀၀ အကွာမှာ အန်က် ပေ ၁၈၀ တူးရင် အခုမြင်ရတဲ့ ရေနံကြောကို ပြန်တွေ့မှာလို့ ပြောတာ၊ ခင်ပျားပြောတဲ့အတိုင်း အပေါ်တည့်တည့်ကတူးရင် ရေနံရလည်းနည်းနည်းပဲရမှာ၊ သိပြုလား၊ ရေနံကြောက ကျောက်လွှာရဲ့၊ အောက်မှာရှိနေတာမို့ ကမ်းပါးထက်မှာ အပေါ်ထောင်တက်သွားပြီ၊ ကျွန်တော်တို့တို့ထဲတော်တို့တဲ့ ယာကွက်ထဲမှာ ရေနံအပြင်လိုက်ရှိနေရမယ်ပျား၊ ၂၀ ဒီဂရိပဲစောင်းတဲ့အတွက် အဲဒီ ယာကွက်ထဲမှာ ကျင်းပေါင်းများစွာ တူးယူလို့ရတယ်ပျား ဒီမှာ ကိုစမ်းရေ ချောက်၊ ရေနံချောင်းမှာ ရွေးဘူးရင်တွေ့လက်ထက်ကနေ အခုထိ ရေနံထွက်နေတာ ဘာကြောင့်လဲ သိလား”

“ဆိုပါပြီး ကိုကြီး”

“အဲဒိုမှာ ကျောက်လွှာအစောင်းက ငါးဒီဂရိပဲ ရှိလိုပဲပျား၊ ရေပြင်ညီနီးပါးရှိနေတာဆိုတော့ ရေနံတွေ့ အပြင်လိုက်ကြီးရှိနေတာကိုး၊ သဘောပေါက်ပြီလား”

“သဘောပေါက်ပြီပျား၊ ကျေးဇူးတင်လိုက်တာပျား”

“ကျွန်တော်ကို ကျေးဇူးမတင်နဲ့ပျား ဒီအဖြောက် ရှာတွေ့စေတဲ့ပညာကိုသာ ကျေးဇူးတင်ပေတော့”

“ပညာကိုရော၊ ပညာရှိကိုပါ ကျေးဇူးတင်ပါသပျား”

◆◆◆◆◆

မိုးကာတဲ့ကြီး၏ရွှေ့ညပစာ၌ ပါးဖြင့်လုပ်ထားသော နှစ်ပေး ခြောက်ပေး စားပွဲရှုည်တစ်လုံးပေါ်တွင် ညစာမစားမီ ဘီယာအေးအေးလေး သောက်နေကြ၏။

မြည်းစရာကား တော်ကြက်ကောင်လုံးခြော်နှင့်။
 “ဘီယာကို အေးအောင် ဘယ်လိုလုပ်ထားသလဲဗျာ”
 “ဖိုးထူးလုပ်ပေးတာ ကိုကြီး ဟောဟို ချောင်းစပ် သတဲ့မှာ
 မနက်ကတော်းက သွားမြှုပ်ထားတာလေ”
 “ဆေးဘက်ဝင်လိုက်တဲ့ ကလေးဗျာ ဟို ဟို”
 မောင်ဖိုးထူးကား အသုံးဝင်ဘိ၏။ ယခု မြည်းနေသော
 တော်ကြက်ကြော်ကိုလည်း ချောင်းစပ်ဝါးရုပင်များပေါ်မှ ည^၁
 အိပ်တန်းတက်ချိန် လေးခွနှင့်ပစ်လာကြောင်း၊ မနက်က ထမင်းနှင့်
 စားရသော ဒရယ်သားမှာလည်း ဖိုးထူး သုတေသနကိုင်းထောင်၍ မိလာ
 သောကြောင့် စားရကြောင်း ပြောပြရ၏။ ထိုစဉ် -

“ကလေးဝကကောင်တွေ ကမူထိပ်မှာ ရေနံတူးဖို့ လုပ်နေ
 ကြသဗျာ”

ပြောပြောဆိုဆို ဝင်လာသော မောင်ဖိုးထူးကို -
 “ဟေးမင်းက သွားကြည့်တာလား”
 “ကျော်က ဝါးပိချက်နဲ့ တို့ရအောင် ကြက်မအုပ်ရွက်နဲ့
 တောင်ဖန်းခါးသီး သွားရှာရင်း ရောက်သွားတာပါ”
 “အေးလေကွား လူမှိုက်ကတော့ ပြီးကြည့်မှာပေါ့”
 ဦးတင်ဝင်းနှင့် ကိုသန်းနိုင်းနှင့် ဦးတူးတော့ ပြီးရုံသာပြီးနေ
 ကြ၏။ ဖိုးထူးက ဆက်၍ပြောသည်။

“အံမှ သူတို့ပြောတော့လည်း အဟုတ်သားဗျာ၊ ရေနံရှိတဲ့
 နေရာဆိုရင် အပေါ်မှာ မြှက်မပေါက်ဘူးတဲ့၊ ပြီးတော့ သစ်ပင်တွေ
 မှာလည်း အဖူ၊ အကျိတ်တွေထွက်ပြီး သစ်စေးတွေ ယိုကျေနေတာတဲ့။
 ဒါဆိုရင် အောက်မှာ ရေနံရှိသတဲ့၊ မောက်သာက်မှာ သူတို့
 ဒါအတိုင်း ရှာခဲ့တာချုပ်းဆိုပဲ”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိုဗျား

၈၇

ဦးတင်ဝင်းက -

“မှန်ပါတယ်၊ ရေနံက ပူတာကိုး ဒါပေမဲ့ သူတို့မသိတာက
 ရေနံတွေ ကမ်းပါးပြတ်ကနေ စီးထွက်သွားပြီဆိုတာပဲဗျာ၊ ကိုင်း
 ထမင်းစားရအောင်”

◆◆◆◆◆

“ဟေး မင်းတို့ ကျင်းသားတွေ ထမင်းမစားကြသေး
 ဘူးလား”

ညနေ အလုပ်သိမ်းပြီးသော်လည်း လူမတွေ၏ ကိုစမ်းရောက
 မေးလိုက်ခြင်းဖြစ်၏။

“တချို့က ချောင်းထဲမှာရေသွားချိုးရင်း ရေခံပေါ်ကြ
 တယ်၊ ညွှန်ဝါဒ်နှင့် ဖိုးထူးတို့လူသိုက် အူတောင်ရွှာထဲ သွားကြလေရဲ့
 ခင်ဗျာ”

အူတောင်ရွှာထဲသို့ သွားသည်ဆို၍ ကိုစမ်းရောက
 မပြောတော့ပါ။ သူတို့ခမျှလည်း တစ်နေကုန် ကျင်းတူးထား
 သည်မို့ ပင်ပန်းရှာကြပေမည်။

အူတောင်ရွှာ ထန်းလျှက်အရက်သည် အလွန်ကောင်း
 သည်ဟု သဲသဲကြားရသည်ပဲ။ မလွန်အောင်တော့ တားရှုံးဟု
 စဉ်းစားမိပါ၏။

ခဏအကြာမှာတော့ လူစုံတက်စုံ ထမင်းစားကြတော့
 သည်။ ကြက်သားကာလသားဟင်း၊ ဝါးပိချက်၊ တို့စရာအစုံနှင့်
 ပဲပြတ်သာ ဖြစ်ပေလည်း တစ်နေကုန်ပင်ပန်းထားသူမို့ အိုးပါ
 ခြင်ဗျာ စားပစ်လိုက်ကြသည်။

ညွှန်က်လာသော ဝါးကြမ်းခင်းပေါ် စောင်ထူထူဖြင့်
 ကွေးရင်း စကားပြောကြရ၏။ တော်ရိပ်၊ တော်ရိပ်ကြောင့်

ဆောင်းကုန်ခါနီးသော်လည်း ချမ်းလှ၏။ ရှိ (ချေ) ဟောက်သံကား တဲ့နှင့်မဝေးလှ။ ထိုအပြင် တော်ကြက်တွန်သံ၊ မြေဝပ်ငှက်မြည်သံ တို့ကို မှန်မှန်ကြားနေရသည်။

“မော်ကယ်ဘက်က ဒီထက် ပိုအေးသူ့၊ လောင်းပျင်းကြီး၊ လောင်းပျင်းလေး၊ တောင်တွေပေါ်မှာဆုံးတော့လေ”

“တောင် နာမည်ကလည်း လောင်းပျင်းကြီး၊ လောင်းပျင်းလေး ရယ်လို့ပျော်”

“မော်တုံး၊ မော်ကယ်စော်ဘွားက ပုံနှိပ်ကန်လို့ အလောင်း ဘုရားကိုယ်တိုင် ထွက်နိမ့်နှင့်ရာမှာ ဒီတောင်တွေရောက်တော့ ပျင်းလှသဟဲ့လို့ မိန့်တော်မှုလို့ ဒီနာမည်တွင်တယ်ဆိုပဲ ကိုကြိုးရဲ့”
ဂိန်း... ဂိန်း... ဂိန်း... ဂိန်း... အိုင် အိုင် -

“ဟ... ဘာသံတဲ့ဟ”

မောင်ဖိုးထူးက အိပ်ရာမှာ လူးလဲထရင်း -

“တောက် ဘွားပါပြီပျော်၊ ရှိထောင်ထားတဲ့ သုတေသနိုင်းမှာ ခွေးမိနေပြီ”

“ဟာ ကိုငွေမောင် ခွေးကြီးဖြစ်နော်းမယ်၊ ပြေးပါဟ”



“က ဟော၊ ထမင်းကြော်စားပြီးရင် ကျင်းထောင်းတဲ့ သူက ထောင်း၊ ကျွန်တဲ့လူတွေက တဲ့ရဲ့အရွှေဘက်မှာ ပေ ၂၀-၁၀ ပေ ကျင်းတဲ့ ရလိမ့်မယ်၊ ငါးပေ နှက်ပါစေနော်”

“ဟုတ်ကဲ့”

“ဟုတ်”

“ဟုတ်ကဲ့ ခင်ဗျာ”

ကိုစမ်းရေက ရေနံစိမ်းထည့်ရန် ကျင်းတဲ့ခိုင်းသည်ကို သိ၍ မသိမသာ ပြုးမိသည်။ ဦးတင်ဝင်းတစ်ယောက်ကတော့

ယနေ့ ရေနံစပ်ရတော့မည်ဟု သေချာပေါက် တွက်ထားသည်ကိုး ဟု တွင်းထောင်းသူတွေကလည်း အနက်ပေ ပိုများလာသော်လည်း တွင်းဆောင့်သည့်တူရွင်းက နှစ်လက်မဖြစ်သွားသဖြင့် ဝန်ပေါ့သွားသည်မို့ အားကုန်မသုံးရတော့သဖြင့် သီချင်းအော်ဆိုနေကြသေးသည်ကို တွေ့ရရှိ။ ညနေစောင်းသော် ၂၀ × ၁၀ × ၅ ရှိ မြေကျင်းကြီးကို တူးပြီးသွားပါပြီ။

“ကားပေါ်က တာလပတ်ထုပ်ကြီးချုပြီး ကျင်းထဲခင်းဟေ့”

ကိုစမ်းရေ မုံရွာက ဝယ်လာခဲ့သည့်ပစ္စည်းများကို ကားပေါ်မှ မချုပ်သေး။ ဆန်၊ ဆီ၊ ပဲနှင့် စားနှင်းရိုက္ခာအစုံ၊ ဘီယာနှစ်ယာ၊ ရမ် ငါးလုံး (ဦးတင်ဝင်းတို့အတွက်) မိုးကာ သုံးထုပ်၊ မနီလာကြီး၊ တစ်ခွာ၊ ရေနံခ်ပ်သည့်စက်သီး စသည်တို့ကို အကုန်ချုပြီး တဲ့အတွင်းသို့ သွင်းကြ၊ မြေကျင်းသို့ ခင်းကြအပြီး၌ -

“ရေနံပေါ်ပြီ ဗျို့”

တွင်းဆရာ ကိုတင်မြင့်က အော်လေ၍ ‘ဟေး... ဝါး’ နှင့်အော်သံများ ထွက်လာသည်။ ခပ်ယူဖို့ စက်သီးပြင်သူပြင်၊ ပုံးပြင်သူပြင် ပြင်ကြကုန်၏။ ကိုစမ်းရေကား ဦးတင်ဝင်းနှင့် ဦးသိန်းနိုင်း၏ တို့ကို ဂုဏ်ပြုသည့်အနေနှင့် ချောင်းစပ်တွင် ဖြေပ်ထားသော ဘီယာပုံလင်းများကို ကိုယ်တိုင်သွားဖော်ယူကာ တိုက်လိုက်၏။ ယနေ့ မြေည်းစရာကား ကြက်ဥကြော်သာတည်း။ ဖိုးထူး၏သုတေသနိုင်းမှာ ခွေးမိ၍ ပျက်သွားသည်လေ။



“ဒီနေ့ မပြန်ဖြစ်တော့ ဘူးပျို့! နောက်ရက်မနက်မှ ပြန်တော့မယ်”

ရေနံတွင်းထဲသို့ ပွန်ကျူးပိုက်ချေနေသည်ကိုကြည့်၍
ကိုစမ်းရောက ပြောလိုက်သည်။

ပိုက်ချော်းလျှင် ခပ်စွပ်ကျည်တောက်နှင့် စက်သီးဆင်ကာ
ရေနံခပ်ယူတော့မည်ဖြစ်ရာ တစ်နေ့ ဘယ်ရွှေဘယ်မျှတွက်မည်ကို
သိချင်စိတ်ကလည်း အားကောင်းလှသကိုး။

အချို့တွင်းများဆိုလျှင် ၂၄ နာရီကို ရှုစ်ပိုဒါအထိ
ထွက်သလို အချို့ကား ဆယ်ဝ်သံပုံးနှင့် လေးပုံး၊ ငါးပုံးသာ ထွက်
သည်။ (ထိုသည်ကို လိုက်၍ ပုံးကျင်း၊ ပိုပါကျင်း ဟူခေါ်ကြသည်)။
ကိုစမ်းရော၏ မော်ကယ်တွင်းမှာ ပုံးကျင်းထဲကဖြစ်၍ တစ်နေ့
ပိုသာ ၄၀ သာထွက်၍ ထွက်ချေမကိုက်လှချေ။ တောင်ပေါ်တွင်
အစစအရာရာ ဈေးကြီးလှ၏။ ခရမ်ချဉ်သီးတစ်ပိုသာ ၃၀၀
ကျပ်။ ကွမ်းရွှေက်တစ်ပိုသာ ၁၀၀၀ ကျပ် (၂၀၀၀ ပြည့်နှစ်က)။
တောကောင်သားတော့ ပေါ်သည်။ ချေ၊ ဆတ်၊ သမင်၊
တောဝက်သား တစ်ပိုသာလျှင် ၃၀၀ ကျပ်သာဖြစ်၍ ခရမ်ချဉ်သီး
ဈေးနှင့် တူနေသည်။ ကိုစမ်းရောက သူ့ကျင်းသားတွေကို
ရက်ရောစွာ ပြောမိသေး၏။

“ဟော၊ ခရမ်ချဉ်သီးမစားဘဲ တောဝက်သား စားပါလား
ကွဲ” ဟူ၍။

ယခုတွင်းသာ ပိုပါကျင်းဖြစ်ခဲ့သော ကိုစမ်းရော အမြတ်
ထွက်ပြီတည်။ ကူးဝိတ်သူငြေးများနှင့် ပခုံးချင်းယှဉ်နိုင်ပေ
တော့မည်။

ထိုစဉ် ကိုစမ်းရောနှင့်လိုက်ခဲ့သော နိုင်းက -

“အစ်ကိုကြီး မပြန်ဖြစ်ဘူးဆို”

“အေးကွဲ မနက်မှ ပြန်ကြတာပေါ့၊ ဒီညနေ ရေနံခပ်တာ
ကြည့်ရအောင်”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ

၉၁

“ပိုပါကျင်း သေချာတယ်လို့ ပြောနေကြတယ်ဗျာ၊ ဒါနဲ့
ကလေးဝအဖွဲ့တော့ ကျင်းသိမ်းပြီတဲ့။ ရေနံ မတွေ့ဘူးပြောတယ်”

“ဦးတင်ဝင်းက တြို့ပြောပြီးသားပဲကွဲ၊ ပညာရှိများတွေး
ကြည့်တာက ပညာမဲ့တွေ ပြေးကြည့်တာထက်မှန်တယ်ဆိုတာ
လက်တွေ့ပဲ ဂါးညီရေး”



မနက်ခင်းသည် နှင့်မြှို့တို့ဖြင့် ပိုတ်ဆိုနေ၏။ ကျေးငှက်
သာရကာတို့ အိပ်တန်းဆင်းကြ၍သာ စောင်ခြုံကိုခွာ၍ သူတို့
လုပ်ငန်းဝင်ရန် ထကြရ၏။ ကျွေးရှုံးကောင်းတုန်းရှိသေးသည်ပင်။
ကိုစမ်းရောတော့ အများနှင့်ဆန့်ကျင်ဘက် ဖြစ်နေသည်။ ရေနံ
ခပ်ရာသို့ ငေးကြည့်နေသည်မှာ မနက်စာထမင်းပင် မစားနိုင်သေး။

“မနေ့ညာက စခ်တာ အခဲ နှစ်ပိုပါလောက်ရပြုဆိုတော့
တစ်နေ့ ရှုစ်နာရီသံးဆိုင်း ၂၄ နာရီဆိုရင် လေးပိုပါတော့ ရှုံးပဲ”

“သေချာတာပေါ့ အစ်ကိုကြီးရာ၊ ရော့ စားလိုက်ပါၤီး”

မောင်နိုင်းဦးက ထမင်းကြော်ပန်းကန်ကို ဇွန်းတပ်လျက်
ကိုစမ်းရေထံ လာဖို့ရာက ထောက်ခံစကား ပြောသည်။

“အင်း ပညာရှိများတွေးကြည့်တာက ပညာမဲ့သူတွေ ပြေး
ကြည့်တာထက်မှန်တယ်ဆိုတာ ဟုတ်သဟော၊ နော် နိုင်းဦး”

ကိုစမ်းရေကား သူခေါ်လာသော ပညာရှင်နှစ်ဦးအတွက်
ဝမ်းသာပိတိဖြစ်လွန်းလှ၍ ထိုစကားကို ထပ်ကာထပ်ကာ ပြောနေ
ပြန်၏။

မုံရှုံး အလုပ်တန်းလန်း ပစ်ထားခဲ့ရ၍ ပြန်ချင်နေပြီ
ဖြစ်သော မောင်နိုင်းဦးက -

“ပညာရှိက တွေးကြည့်၊ ပညာမဲ့က ပြေးကြည့်၊
အစ်ကိုကြီးက ကြားထက ငေးကြည့်နဲ့ ဒီနေ့ပြန်နိုင်မှာကော ဟူတ်
ရဲလား”

“ဟေး။။ အေး၊ ပြန်ကြတာပေါ်ကွာ ဟဲ့။။ ဟဲ့။။ ဟဲ့။။”

〇〇〇

ဒေသိယစကား

ရေနံတွင်းနှင့် အူတောင်ရွာသည် တစ်မိုင်မရှိတရှိသာ
ဝေး၍ ချောင်းကို ဖြတ်ပြီးသည့်နှင့် ရွာကို ရောက်တော့၏။
ယာခင်းရှင် ကိုငွေမောင်၏အိမ်ရှေ့၊ ကားရပ်၍ နှုတ်ဆက်ရ၏။

“ဗျို့၊ ကိုငွေမောင်၊ သွားပြီဗျို့၊ ဘာမှားမလဲ”
အိမ်ရှေ့မီးဖို့ဝယ် မီးလှုံးနေသော ကိုငွေမောင်သည်
စောင်ခြုံကြီးနှင့်ထလာကာ နှုတ်ဆက်၏။

“ပြန်ပြီလား တင္းး၊ ကားလေးနဲ့ရွာမြို့ကြီးကို လိုက်ချင်
လိုက်သာဥျာ”

“လိုက်ခဲ့ပါလား၊ ကေတိပိုင်တွေ လိုက်ပိုမယ်လေ”
“အဟိဟီး လိုက်တော့လိုက်ချင်တာ ခင်ဗျာ၊ အလုပ်က
မအားလိုပါ၊ ဒါနဲ့ မဂ်လာသတင်းကြားရပါတယ်၊ ရေနံတွက်ပြီဆို”

“ရိပါကျွ်းပေါက်သွားပြီ ကိုငွေမောင်ရေ”
“တောက်။။ ငါးသိန်းနဲ့ ရောင်းလိုက်တာ မှားပြီထင်ပါရဲ့
ဗျာ၊ နော်”

သူယာကွက်ကို ရောင်းလိုက်တာ မှားပြီထင်ရဲ့ဟူသော
စကားကြောင့် -

“ဒီလို မှန်းသိရင် မရောင်းဘူးလို့ ပြောမလို့လား
ကိုငွေမောင်”

“အဟီးဟီး... ခင်ဗျား ရှို့ထိုက်လို့ ရတာပါဗျား
ကျော်ရှိက အရှေ့တွေမြို့ ဒီစွေးပေးဝယ်သာလို့ မှတ်ထားသာပဲ ကံပေါ့
တင္းရယ်”

သူတို့ရှာသားတွေသည် စကားမပါကြ။ သနှင့်တ မကွဲချေ။

“မပူပါနဲ့ ကိုငွေမောင်ရယ်၊ ပိုက်ဆုံး ထင်ပေးဉီးမှာပါ
ထွက်အားကိုကြည့်ပြီးတော့ပေါ့၊ က.။ သွားဉီးမယ်ဗျာ”

“ကောင်းပါပြီ တင္း၊ ကောင်းပါပြီ”

လမ်းကတော့ လုံးဝမကောင်းပါလေ။ ကားဆက်မောင်း၍
မကြာမိ သဲချောင်းအကျယ်ကြီးကို ဖြတ်ရ၏။ ချောင်းအလယ်
လောက်၍ သဲထဲ ကားဘီးကျွေကာ နစ်တော့သည်။

“အရေးထဲ ကားနစ်ပြီ တောက်။။။ ဒါ ဝန်မပါလို့ ကွဲ
နှိုင်ဉီးရ”

“အေးပျ တွေးရအောင်လည်း ကျွန်တော်တစ်ယောက်
တည်း၊ ဒုက္ခာပဲ အစ်ကိုကြီးရေ”

တော့ထွက်ကြသည့် လျည်းတစ်စီးစာ၊ နှစ်စီးစက
ကွင်းရှောင်၍ မောင်းသွားကြော်။ သူတို့ကို အကူဗျာအညီတောင်းရန်
စဉ်းစားမိသော်လည်း တူးစီအင်ဂျင်နှင့် ဂျစ်ကားကို ဆွဲနှင့်မည်
မထင်၍ နှုတ်ဆိတ်နေလိုက်ရတော့သည်။

“ဟော ဆင်ကြီးတစ်ကောင် လာနေတယ် ကိုကြီးရေ”

“ဘယ်မှာတုံးဟာ လန့်လိုက်တာ၊ ဟာ။။။ အေး အတော်
ပဲကွာ၊ ဆင်ဉီးစီးလည်းပါတယ်၊ သူတို့ကို အကူဗျာအညီတောင်းပြီး
အဆွဲခိုင်းရမယ်”

သူတို့ စိတ်အားထက်သန့်စွာစောင့်၍ မကြာမိ ဆင်ကြီးအ
အနီးသို့ ရောက်လာသည်။ သို့သော် ဆင်ဉီးစီးကား ကိုးနှစ် ဆယ်နှစ်

အရွယ် ကလေးတစ်ယောက် ဖြစ်နေပြီး သူညီဖြစ်ဟန်ရှိသော
ငါးနှစ်အရွယ်ခန့် ကလေးတစ်စီးသာ အဖော်ပါသည်။ ကိုစမ်းရေက
အသံကို ချိုသာစွာထား၍ -

“သားလေးတို့ ဘယ်သွားကြမလိုတံ့း၊ ဉီးတို့ကား သဲနစ်
နေလို့ ဆွဲပေးပါလား ဟင်”

ဆင်ဉီးစီးလေးက ဆင်ကို ရပ်စော်၍ ကားကိုကြည့်ကာ -

“တစ်နေ့က ကားလေးပဲ၊ ကျော်လမ်းကြံ့လိုက်ချင်လို့
တားသာကို ရပ်မပေးဘဲ မောင်းပြေးတဲ့ကား”

ကိုစမ်းရေ ထိတ်ခနဲ့ ရင်ဖို့စွာဖြင့် -

“မ.။။ မမြင်လိုပါ သားရယ်၊ မြင်ရင် တင်ပါတယ်ကွာ”

ဆင်ဉီးစီးလေးသည် ဘာမှ မပြောတော့ဘဲ ဆင်ပေါ်မှ
ကျင်လည့်စွာဆင်းလာပြီး ဆင်ပေါ်က ကလေးကို လှမ်းအော်၏။

“ညီလေး ‘က’ထဲက သံကြိုးပစ်ချလိုက်”

အပေါ်က ကလေးသည် ၁၀ ပေခန့်ရှိသော သံကြိုး၏
ကွင်းဆက်များကို ကိုင်၍ မနှိုင်မနင်းပင် ချပေးရှာ၏။ ဆင်ဉီးစီး
လေးက သံကြိုးတစ်စကို ဆင်၏လက်တွင်ချည်နေစဉ် မောင်နှိုင်ဉီး
က တစ်ယက်စကို ကားဘန်ဘာ၍ ချည်လေ၏။ ပြီးသော် ဆင်ကို
ငါးကြော်၍ အဆွဲခိုင်းရာ သိမ့်ခနဲ့တစ်ချက်လှုပ်ရုံးသာ လှုပ်၏။ ကား
သည် မရွှေ့။။ ကောင်လေးက ဆင်ပေါ်ပြန်တက်ကာ ချွန်းနှင့်
ဆင်ဉီးကောင်းကို နှုက်ပြီးခိုင်းသော် ကျိုခနဲ့အော်ကာ ရှုန်းရှာ၏။
ကားက မရွှေ့ပါ။။ တော်တော်ကြာ ဆင်မှန်ယိုပြီး ကားကိုနှင့်သော်
ခက်ရချည့်ဟူ၍ ကိုစမ်းရေ တွေးပူသွားပြီး -

“နော်.. နေပါစေတော့ မောင်ရယ်၊ ခများ စိတ်ဆိုးနေ
ပါမယ်”

ဆင်ဉီးစီးကလည်း လက်လျှော့လိုက်ကာ သံကြိုးကို ဆင်း
ဖြတ်လေ၏။

“ဒါနဲ့ သားတို့ ဘယ်သွားကြမှာတုံး၊ လူကြီးလည်း မပါဘနဲ့”

“ရေယိမ်းက သစ်စခန်းကို ခင်ဗျာ၊ ကျူးပို့ သွားနေကျပါ”

ရေယိမ်းသည် မော်တုံး မော်ကယ်နှင့်နီး၍ ဉ်မှ မိုင် ၂၀

ခန့် ဝေးသေးသည်မို့ -

“ဟာ အဝေးကြီးရှိသေးတာပဲ”

“မောင်းရလှ နှစ်နာရီပဲ ခင်ဗျာ၊ ကဲ ကောင်မ”

ပြောပြောဆိုဆို ဆင်မကို မောင်းကာ အသေးနှင့်သွား
ကြရာ မကြောမို့ ကိုစမ်းရေတို့ မျက်စီအောက်မှ ပျောက်သွားသည်။

“ဆင်တစ်ယိုင်၊ မြင်းတစ်ပြေးတဲ့၊ မြန်လိုက်တာက္ခာ”

◆◆◆◆◆

နေ့လည် ၁၁ နာရီထိုးပြီ။ချောင်းအလယ်၌ ကားတစ်စီး
ပေါ်ထိုင်ကာ နေ့ပူခံနေရသော ဒုက္ခကား မသေးလှပေါ်သည်အထဲ
ပိုက်ကလည်း ဆာနေသေးသည်။ ထိုစဉ် မိန်းကလေး သုံးယောက်
ပေါက်ပြားကိုယ်စီ ထမ်းကာ တော့မှုပြန်လာသည်ကို တွေ့သည်
နှင့် ကိုရောစမ်းက သူတို့ အသိယစကားဖြင့် နှုတ်ဆက်လိုက်သည်။

“လုံမလေးရှိ၊ တော့မှုပြန်လာတယ် ထင်ပ”

“ဟူတ်ပတော်၊ မနှက်ခင်း ပြန်ပေါင်းပေါက်လာသာပါ။
ဒါနဲ့ တော်ရှိက ကားပျက်နေတာလား”

“ကားပျက်တာ မဟုတ်ပါဘူး လုံမတို့ရယ်၊ ကားနှစ်နေ
တာပါ”

“ကျူးပို့ တွေ့န်းပေးရမလားတော့”

“အောင်းမလေး။။။ ဆင်ဆွဲတာတောင် မရပါဘူး
ကွယ်အဲ။ တစ်ခုတော့ရှိတယ်ပေါက်ပြားနဲ့ နစ်နေတဲ့ သဲတွေကို
ယက်ထုတ်ပေးရင်တော့ ရမယ်ထင်တယ်”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ

၉၇

“ဒါလေးများ အပါန်းမကြီးပါဘူး မောင်ကြီးရဲ့၊
ဟေ့ကောင်မတွေ ကူလိုက်ကြပီးစို့အောင့်”

ပေါက်ပြား သုံးလက်ဖြင့် ကားဘီးရွှေ့ရှိ သဲများကို
ယက်ထုတ်ပေးကြရာ မိန့် ၂၀ ခန့်ကြာသော် မြေမှာလမ်း
ကလေးများ ပေါ်လာသည်။ ကိုစမ်းရေက ကားစက်နှီးရင်း
တစ်ခါတည်း နှုတ်ဆက်စကား ဆိုရတော့သည်။ (မောင်းထွက်ပြီးမှ
ကားကိုရပ်လျက် နှုတ်ဆက်စကားပြော၍ မရပါသလဲတွင်ရပ်က
ပြန်နစ်မည် ဖြစ်သည်)

“ကျေးဇူးပဲ လုံမလေးတို့ရယ်၊ ရွှေ့ကရွာမှာ ထမင်းဆိုင်ရှိ
လားကွဲ့”

“ထမင်းမစားရသေးဘူး ထင်တယ်၊ ဘယ်ရှိမှာတုံး၊
တော့ကြီးတဲ့မှာ”

“ငတ်ကရောဟ”

“အံမယ် မငတ်ပါဘူးတော် တွေ့တဲ့အိမ်ကိုဝင်ပြီး စားလို့
ရတာပဲ”

“အဲဒီလိုရလား လုံမရယ်”

“ယောက်ဖရော့။ ဝါရို့ထမင်းမစားရသေးဘူးမောင်
ဆိုရင် ချက်မကျွေးဘဲ မနေပါဘူး မောင်ကြီးရဲ့”

“ကိုင်း။ ကျေးဇူးပါဗျာ၊ မောင်ကြီးရှိ၊ သွားပြီ”

ကားက ချောမောစွာ သဲလမ်းပေါ် တက်သွား၍ စကား
မပြောရဲတော့ဘဲ နံပါတ်ဝစ်းဂီယာနှင့်ပင် မောင်းခဲ့ရပါ၏။ ဂီယာ
ချိန်းပါက သဲပြန်နစ်မည်ကိုး၊ ချောင်းကမ်းရောက်မှ ဂီယာချိန်းရင်း
သက်ပြင်းကိုယ်စီ ချုပြစ်တော့သည်။

မြနှစ်ဆိုသော ရွာ့ကလေး၏ အစွဲနှင့်အိမ်ယ်တစ်ခု၌
ယောက်းတစ်ယောက်ကိုတွေ့ရ၍ ကားကိုရပ်ကာ အရဲစွဲနှုံးပြီး
ပြောရလေသည်။

“ယောက်ဖရေး တို့များ ထမင်းမစားရသေးဘူးဟေး”

“ဟာ ဆင်းကြလေကွယ်ချက်တာပေါ့အေး”

ဝမ်းသာအားရ ကားပေါ်ကဆင်း၍ ရေအိုးစင် ဆီ
တန်းသွားကြတော့၏။ ကြိုက်မရှုက် ငတ်မရှုက်ပေကို။



မတ်တတ်စားပွဲကို ညြုပ်၍တန်းလျားခုံနှစ်ခု ခင်းထားသည့်
တစ်ဖက်စီ၌ ဝင်ထိုင်လိုက်စဉ် အိမ်ရှင်က ရေနှေးဓာတ်ဘူး
ထုတ်လာပြီး တည်လျက်။။

“အဆာပြေ အခါးရည်လေး သောက်နှင့်ကြလေ၊ မကြာ
ပါဘူး၊ လူချက်တာမှတ်လို့ထင်းကချက်တာပဲ အေး”

အားနာပါးနာနှင့်ပင် ပြီးနေရတော့၏။မကြာမိ မီးဖိုတဲ့မှ
တရဲ့ရဲ့ ကြော်သံ၊ လော်သံ ထွက်လာပြီး မရှုံးမနောင်းပင်
စားဖို့ပြင်ဆင်ကာ စားပွဲပေါ်ချုသည်။ကိုစမ်းရေတို့နှစ်ယောက်
ဟင်းခွက်များကို စူးစမ်းသလို ကြည့်မိရာ အသားခြောက်တစ်မျိုးကို
အမြောင်းလိုက်ကြော်ထားသည်က တစ်ခွက်ခေရမ်းသီးဟင်းလိုလိုက
တစ်ခွက်နှင့် ငရှုံးသီးကြော်ပဲလော်သုပ်ကို တွေ့ရသည်။

“ဟင်းကတော့ ရှိတာပဲအေး၊ လဲသီးချဉ်နဲ့ ဂျီသားကြော်
ငရှုံးပဲရှိတာပဲ၊ အရည်သောက်ကတော့ အခါးရည်နဲ့ မျှောပေရေ့”

လက်ဆေးခွက်ယူလာရင်း အိမ်ရှင်က ပြောသဖြင့်
လဲသီးချဉ်ဟင်းကို စိတ်ဝင်စားကာ အရင်နှိုက်မိ၏။ စားကြည့်ရာ
ခရမ်းသီးလို နဲ့ညံ့ပြီး အချဉ်ဓာတ်ပါသောကြောင့် မြိုင်လှပေသည်။

“လဲသီးချဉ်ဆိုလို စားကြည့်တော့ ကောင်းသားခင်ဗျာ၊
ဒါလဲပင်က အသီးနှုန်းလေးတွေ အချဉ်တည်ထား ထင်ပဲ”

“ဟုတ်တာပဲ အေး၊ ခေါင်းအုံထဲ ထည့်တဲ့မှုံးသီးပဲ”

အိမ်ရှင်အား ကျေးဇူးတင်စွာဖြင့် လက်ကုန်နှိုက်ကြရာ
ထမင်း၊ ဟင်းလိုက်သောအိမ်ရှင်မှာ မနားရရှာပါ။ သူက အားမနာ
ရန် ပြောသည်ထုံး။

“ကိုယ့်အဖေအိမ်စားသလို စားကြုပေအေး”



ဒေသနှုန်ရုပ်ဟုသူတလည်းရဲ ဒေသိယစကားလည်း အစုံ
ကြားခဲ့ရသော ထိုခရီးကို တစ်သက်မမေ့နိုင်ကြပါ။ အထူးသဖြင့်
ယောက်ဖတော် နိုင်းမီး အိမ်လာ၍ ထမင်းစားတိုင်း “ကိုယ့်အဖေ
အိမ်လို သဘောထားစားပါအေး”ဟုပြောကာ နှစ်ယောက်သား
ရယ်ရသည်လည်း လွမ်းစရာ ဖြစ်တော့သည်။



ဖျော်တား

သဖန်းဆိပ် ဆည်ကရေတွေ လွှတ်ထားတာကိုး၊ စပါးခင်း
တွေကို အောင်ရေပေးတာထင်တယ်”

“အေးဗျာ၊ အလာတုန်းက ရေမဖြတ်ခဲ့ရပါဘူး”

“ဟော။။ လှည်းတစ်စီးတော့ ဟိုဘက်ကန်သင်းကို
တက်သွားပြီကွဲ”

“ကျွန်တော်တို့ကားလည်း ဖြတ်လို့ရမယ်ဗျာ”

“ကိုင်းဖြတ်လဟာ”

လှည်းမောင်းလို့ရလျှင် သူရှုစ်ကားလည်း မောင်းလို့ရ^၁
မည်ဟုတွေက်ကာ ရေထဲသို့ မောင်းချုလိုက်၏။ တစ်ဖက်လယ်
ကန်သင်းသို့မရောက်မဲ ရေတိုက်စားထားဟန်ရှိသော ချောက်
အတွင်းသို့ ကားသီးချောကျွေသွားသည်။

ဗွမ်း။။ ဖရူး။။ ဖရူး။။ ဖွတ်။။

“ဟိုက် အကျိုးနည်းပြီဟေ့”

ကားမောင်းသူ ကိုစမ်းရော၏ခါးအထိ ရေမြှုပ်ကာ ကား
အင်ဂျင်လည်း ထိုးရပ်သွားတော့၏။

အင်း လက်ကနေ ရွေဝင်သွားပြီထင်တယ်၊ အသံးမကျတဲ့ ငါကွာ၊ ချိုးတဲ့.. သူကိုယ်သူ ဆဲရေးတော့၏။ အရေးတွေးပြန်ကာမှ အထစ်အငြောင်းပြစ်ရလေခြင်းဟု။ ထိုစဉ် ကျွဲလှည်းတစ်စီး ဖြတ်မောင်းလာသည်ကိုတွေ့ရ၍ အကုအညီတောင်းကြည့်ရာ ငွေ ၂၀၀၀ ပေးမှ ဆွဲနိုင်မည်ပြောသဖြင့် ဒုက္ခရောက်နေသူကို ဈေးပို တောင်းရက်လေခြင်းဟု အောင့်သက်သက်ဖြစ်လျက် သဘောတူ လိုက်ရ၏။

နာရီဝက်မကြာမိ ပုတီးရွာ အနောက်စွန်တွင်နေသော လှည်းသမားအိမ်သို့ ရောက်သွားသည်။

“ကဲ တန်းလျားခုံတွေပေါ် ခါးဆန်းလိုက်ကြေးပျ”

ဟု ဆိုပေလည်း ရွာထဲသို့ ကျွဲနှစ်ကောင်ဆွဲလာသော ကားကို မြင်ကတည်းက လူအုပ်ကြီးမှာ အသံးပေး၍ ရှုစားကြ ကုန်ရာ ကျက်ကျက်ညံနေတော့သည်။ အဘယ်မှာအိပ်၍ ရပါ မည်နည်း။

ကိုစမ်းရေတို့ သမီးယောက်ဖနှစ်ယောက်မှာလည်း ကလေးတစ်သိုက်၏စိုင်းအုံရှုစားခြင်းအပြင် အောက်ပါအတိုင်း ထောမနာပြုခြင်းကို ခံရသေး၏။

“ဒီဘက်က လူကြီးဝလိုက်ပုံက လေထိုးရှပ်ကြီးအတိုင်း ပဲကွဲ့”

“အိမ်ခေါ်ပြီး ထမင်းကျွဲးလိုက်ရာ ဘယ်လောက် စားလိုက် မလဲကွဲ်ယုံ”

“စူဇောပုဇွားကြီး နလန်ထစ လိုနေမှာမောင်”

ဝဖြိုးသော ကိုစမ်းရောကို ရှပ်လုံးဖော်နေကြပြီးနောက် ပိန်လှသော မောင်နိုင်းကိုမူး -

“ဒီဘက်ကလူ ပိန်ချက်ကတော့ ကျောနဲ့ရင် ကပ်နေ သလား မှတ်ရတယ်ကွဲ့”

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အခြားဝတ္ထုတို့များ ၁၀၃

“ဘို့ကေပုံက ဆောက်နိုးကို ရှိက်ဖွားထားတဲ့အတိုင်းပဲနော်”
ကိုစမ်းရောင် ရောယောင်ကာ ရယ်မိတော့၏။ ဤဒေသ ကား အခြားမြို့ရွာများနှင့် ဝေးလံခေါင်းပါးလှသဖြင့် ဗမာစကား တစ်ခုသာ ကွေက်၍ထွန်းကားနေသလို ရှိတော့သည်တကား။
သို့စဉ်၌ အိမ်ရှင်လှည်းဆရာ ရောက်လာပြီးလျှင် -

“ဟဲ ကလေးတွေ မင်းရို့တစ်တွေ ငါအိမ်မှာ များက်ပွဲပြ နေတယ် မှတ်လိုလား ဟော နောက်ဆုတ်စမ်း၊ တကယ်ပဲ ဘေးက မြင်ရင် ဧည့်သည်ကိုဖူးစားနေကြတယ် မှတ်လိမ့်မယ်၊ သွား ... သွား”

ကလေးတစ်သိုက်မှာ အိမ်ရှင်၏ ပီယဝါစာစကားကြောင့် နောက်ဆုတ်သွားကြ၏။ ထိုအတူ မောင်နိုင်းက မျက်လုံးလေးကို ပေကလပ်၊ ပေကလပ်လုပ်ကာ၊ ခေါင်းကိုကုတ်ကာ များက်ပုံစံလုပ် နေသေး၍ ကိုစမ်းရေ ပြုးမိရသည်။ အိမ်ရှင်က ကားကို ပိုင်းအုံ နေကြသည့်ကလေးများဘက် စကားဦးလှည့်၍ -

“ဟော ကားကို ဟိုနှိုက်၊ သည်နှိုက် မလုပ်နဲ့နော်၊ မင်းတို့ တစ်တွေ လက်မဆောကြနဲ့ လက်ဆောချင်ရင် ကိုယ့်အိမ်ကိုပြန် ဆော့၊ စောင်ခြုံပြီးတော့”

“ဟို... ဟို... ဟို... ဟို... ခိုး...”

ကြနှေ့မဆောင်နိုင်ဘဲ ရယ်နေသော မောင်နိုင်းဘက်သို့ တစ်လှည့် -

“သင်းရို့တစ်တွေ ကားကိုမြင်ဖူးကြတာ မှတ်လိုပွဲပျား၊ အခုမှ သာ ရေနံမှော်တွေ ခေတ်ထလို ကားအသွားအလာ တွေ့ဖူးသဟာ”

ကိုစမ်းရေ စိုးရိမ်စိတ်ဖြစ်သွား၍ -

“နော့... နေပါဦး၊ ကားကြံးက နေ့တိုင်းမရှိဘူးလား”

“သုံးလေးရက်နေရင်တော့ တစ်စီးတလေ သွားတတ် ပါတယ်”

ကိုစမ်းရော့သာ သက်ပြင်းကြီးတစ်လုံးကို ချုပိုက်မိတော့သည်။ ကားကြံနှင့် မူဆာမြို့သို့ မောင်နိုင်းကိုလွှဲတဲ့၍ ဝပ်ရှေ့ဆရာ အခေါ်ခိုင်းမည်ဆိုသည့် သူစိတ်ကူးသည် အဟောသိက်ဖြစ်ပြီတည်း။

“ကိုင်းလဟာ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ”

စိတ်ကိုလျှော့၍ တန်းလျားခုံပေါ် ကျောခင်းလိုက်ရာ ခရီးပန်းလွန်းလှသောကြောင့် အိပ်ပျော်သွားလေတော့သည်။

◆◆◆◆◆

ကိုစမ်းရေ နှီး၍ လူးလွန်ကာ ထထိုင်လိုက်သည်နှင့် တစ်ဖက်တန်းလျားတွင် ထိုင်နေကြသော အိမ်ရှင်နှင့် မောင်နိုင်းတိုက -

“ရေချိုးမလား ဆရာကြီး”

“ကျွန်တော်ကတော့ ချီးမြို့မြို့”

လက်မှုနာရီကို ကြည့်လိုက်ရာ ညနေ ငါးနာရီထိုးပြီးပြီ

ဖြစ်၍ -
“မချိုးတော့ပါဘူး၊ ကျွေးဇူးပဲ”

“ဒါဖြင့် အား လုပ်သမို့လား”

ကိုစမ်းရေ သဘောမပေါက်မိ မောင်နိုင်းက သွက်လက်

စွာနှင့် -
“လုပ်လေ ကိုညွှန်တင်၊ ဖြစ်ပါတယ်ဗျာ”

အလို သူတို့ချင်း ရင်းနှီးနေကြပြီကောဟု တွေးနေခိုက်အနှစ် ကိုညွှန်တင်က ပုံလင်းတစ်လုံးကို စားပွဲပေါ်တင်လာပြီး ပေါ်သွက်သွက် ထွက်သွားပြန်ကာ အငွေ့ထောင်းထောင်းထောင်းတော် သော ပန်းကန်တစ်ခု သယ်လာပြန်၏။ ကြက်သွားကာလသွားဟင်း

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ ၁၀၅

ဖြစ်တော့သည်။ အလွန် ဧည့်ဝတ်ကျော်နှင့်လှပေတောင်း။ စောစောက ကျွဲ့ဆွဲခ နှစ်ထောင်တောင်းသည်ကို မေ့ပစ်နိုင်ပါပြီ။

“ဒီမှာ ကိုညွှန်တင်။။ ခင်ဗျားတို့ဆီက အပျို့တွေ တယ်ခေါာသကိုဗျာ”

သူရာရည် အနည်းငယ်သည် နိုင်းအား အာသွက်၊ လျှာသွက်တစ်ယောက်အဖြစ်သို့ ပြောင်းလဲစေပေ။

“ကျော်တို့ရွာ မြောက်ဘက်နားက နှစ်းတော့ဆိုတဲ့ ရွာဆိုရင် တစ်ရွာလုံး အသားဖြာဖြာ။။ ခေါာခေါာတွေကြီးပဲဗျာ ဒီနားတစ်ပိုက်မှုတော့ ဒီနှစ်ရွာက မျက်နှာပွင့်လှသူ့ဗျာ၊ ဘဲ ဘဲ”

“ဒီရွာမှာ လူဗျာ့မဖြစ်ရတာ နာသူ့ဗျာ”

“အောင်မှာကိုနိုင်းက ဘယ်သူကြိုက်လိုတဲ့ဗျာစေမဲ့ဗျာ”

“စောစောက ရေချိုးသွားတော့ ရေတွင်းမှာ တွေ့ခဲ့တဲ့ ကောင်မလေးပူာနာမည်က ဘယ်သူတဲ့။။”

“အာ ဖြာဖြာသန့်ကို ပြောတာကိုး၊ သူတော့ သွားမစမ်းနဲ့ ဗျာ၊ ဒုက္ခရောက်သွားမယ်”

နိုင်းက ဘာကြောင့်ပါလိမ့်ဟုပြောသည့်နှယ် မျက်ခုံးပင့်ကာ ကြည့်လေ၍ -

“ငယ်သာငယ်တာ နှစ်လင်သေပြီးတဲ့ မူခိုးမဲ့ဗျာ၊ သူယူတဲ့ သူဆို ကြာကြာ မသက်မရှည်ကြရှာဘူး”

“အာရုံရှု မူဆိုးမနှစ်ထပ်ကွမ်းတောင် ဒီလောက်လှရ သလား ဗျာတို့”

သူရာတန်းနှင့် နှစ်ဆတိုးကာ ပျော်နေကြခိုက် -

“ညွှန်းတင်ရေ့။။။ ဟေး ညွှန်းတင်။။ ဧည့်သည်တွေ နှီးပြီလားကွဲ့”

ထိုအသံကြောင့် ကိုညွှန်တင် ပျောယာခတ်သွား၏။ ပုံလင်းကို စားပွဲအောက်သို့ ဆွဲသွင်းလိုက်ပြီး -

“အဖော်ပျော် တောက် အရေးထဲမှုပျော်”

အနားသို့ရောက်လာသည့် ၅၀ ကျော်အရွယ်၊ ညီညီမောင်းမောင်း ထောင်ကောင်းကောင်းနှင့်လူကြီးက ကိုစမ်းရော်ဘေးတွင် ဝင်ထိုင်လိုက်ပြီးသော -

“**ဉာဏ် ဓည့်သည်တွေကို ဓည့်ခံနေသာကို၊ ညွှန်းတင်အကြိုက်ပေါ့များ၊ ပြောင်းဖူးခင်းနဲ့ နွားလမ်း တန်းနေတာပဲ**”

“မြို့က လုပ်ငန်းရှင်ကြီးဆိုလို ကြည့်လိုက်တော့ အတော်ငယ်သေးတာပဲ၊ ကျော်သား ညွှန်းတင်နဲ့မှ မတိမ်းမယိမ်းဟာကိုး၊ ဒါနဲ့ ရော့ထွက်နေပြီလား”

“ထွက်နေပါပြီ ခင်ဗျာ”

“ဘယ်နှစ်တွင်း ထွက်နေပြီလဲ မောင်ရယ်”

“အူတောင်က ပါပါကျင်းခင်ဗျာ မော်ကယ်မှာက ပုံးကျင်းပါ၊ ဆက်တူးနေကြတုန်း ရှိပါသေးတယ်”

“ကြားရတာ နားချမ်းသာလိုက်လေကွယ်ရှိ ကောင်းပါ့များကောင်းပါ၊ ကြားလား ညွှန်းတင်”

“ဘာတုံး အဖော်”

“**ဉာဏ် ကြာဝတ် ဆံရဲ့ ချို့မြို့နဲ့ အရသာကို သိတဲ့ ပျားပိတုန်းတွေက အဝေးကလာပြီး စားသုံးကြပြီး ကြာရွှေက်အောက်မှာနေတဲ့ဖေးက ရေညာ့၊ ရေမှုံးလို့ အည့်ဆုံးအာဟာရပဲ စားနေရတယ်လို့ ပြောတာဟာ၊ မင့်ကို ထွန်တုံးပိတ်ကတည်းက ရေနံမှုံးဘက် တက်ခိုင်းတာကို မကြားချင်ယောင် ဆောင်နေတာကိုး”**

“အာ အဖော်လည်း၊ ရေနံတူးတယ်ဆိုတာ အရင်းအနှစ်းနည်းမှုတ်လို့”

“ဟဲ လူတိုင်းမွေးကတည်းက လက်ထဲခွားထုပ်ကိုင်လာတာ မဟုတ်ဘူး၊ ဒီလို့ ရှာရာ ဖွေရတာချည်းပဲ၊ ထွန်တုံးပိတ်တာနဲ့

အရှင်ကျင်းလိုလင်းလုပြီကိုနဲ့ အမြားဝတ္ထုတိများ ၁၀၇

ကျွဲတစ်ရွှေးကို ရောင်းပြီး အရင်းအနှစ်းလုပ်လို့ ရတာပဲ၊ ခွာရေသာက်ချိန်မှ ကျွဲပြန်ကောက်လို့ပြီဟာကို”

အချို့သော တောင်သူတို့သည် လယ်ယာလုပ်ငန်းပြီးသည့်ထွန်တုံးပိတ်ချိန်၌ ကျဲ့ နွားကို ရောင်းကာ အရင်းအနှစ်းပြုလျက်စီးပွားရှာကြ၍ မိုးပြီးကျဲ့ (ခွာရေသာက်) ချိန်မှ ကျဲ့ နွား ပြန်ဝယ်တတ်ကြသည်ကို တောင်သူလုပ်ဖူးသော ကိုစမ်းရေသိသမို့ပြီးလျက်ထောက်ခံမိပါ၏။

“**ငါရှိနေတဲ့ ဒီရှာနဲ့ ရေနံမှုံးဆိုတာ ခရီးတစ်သောင်းမဝေးပါဘူး၊ ကြီးပွားလိုစိတ်မရှိလိုသာ ဒီလို့ ပေကပ်နေတာပါ”**
(ခရီးတစ်သောင်းမှုံး-၂၀ ခန့်ရှိသည်။)

ကိုညွှန်းတင်ကား ပြန်မပြောတော့ဘဲ ငိုက်မြည်းနေတော့၏။ အရက်ရှိန်ဖြင့် တကယ်ငိုက်လေသလော့။ သူဖော်ကြီးနှင့် စကားပြောရန် ပျင်းသည့်အတွက် အိပ်ချင်ယောင်ဆောင်လေသလား မသိပါဘူး။ သူဖော်ကြီးကား နားထောင်သူရှိလှုင် ပြီးရောဘူး သဘောထားသည်ထင့်။

“ကျော်တို့ အိမ်ထောင်ကျစ အနီးခင်ပွန်းနှစ်ယောက်တည်းရှိစဉ်က နှစ်းမလုပ်တဲ့သူက လယ်ထဲ၊ ယာထဲ အလုပ်မရှိရင် ဈေးတောင်းခေါ်းရှုက်ပြီး ရွာစော်လွှဲ ဈေးရောင်းရှာတယ်ကဲ့။ ကျော်ကလည်း ဘာလုပ်တယ်ထင်တုံး၊ အိမ်ကရှိတဲ့ မျက်စိတစ်ဖက်ကန်းနားကြီးကို ခွဲသွားပြီး အင်လှူနားပဲမှာ တစ်ညုလုံးအလိုက်၊ အစားယူပြီး နားချင်းလကြတာလေ၊ အဲဒီတုန်းက ညမောင်ခါမှ ပွဲဖြစ်တယ်၊ မို့ခြစ်ဆံတစ်ဆံကုန်အောင် ခြစ်ကြည့်ပြီး ရှိတဲ့ အပြစ်အနားအဆာကို ထောက်ပြ၊ ကိုယ့်နားကို သာသာထိုးထိုးပြောပြီး အခုတော့ မရှိတော့ပါဘူး၊ အဲသည်ညက တစ်ညုလုံး မီးခြစ်ခြစ်ကြည့်ပြီး နားချင်းလကြတာ၊ မနက်မိုးလင်းလို့ အိမ်ပြန်

ရောက်တော့ ကိုယ့်န္တား တစ်ဖက်ကန်းကြီးပဲ ပြန်ပါလာတာကို အလိုက်ငွေအစိတ် (နှစ်ဆယ့်ငါးကျပ်) ရဲ့သေးတယ်၊ ကျပ်လက်မဲ့ဘဝကနေပြီးတော့ ဒီအခြေအနေ ရောက်အောင် ကြံ့ခဲ့၊ ဖန်ခဲ့ရပုံပြောတာပါ”

ကိုစမ်းရေတိ သမီးယောက်ဖက် နားထောင်ကောင်းလျ၍ စိတ်ဝင်တစားရှိသလောက် ကိုညွှန်တင်ကား အင်းတစ်ချက်ပင် မလိုက်ဘဲ ငိုက်၍သာနေတော့သည်။ သူသားကိုကြည့်၍ ဖခ် ဖြစ်သူက -

“ကြီးပွားရေး စီးပွားရေးအကြောင်း ပြောလိုက်လိုကတော့ သူကို ဘာမိတ္ထုန်းတိုက်လိုက်သလို တန်းအိပ်တာများ”

ကိုစမ်းရေတိ အသုတ္တက်အောင်ပင် ရယ်မိကြ၏။

“တကယ်ဆိုရင် သူ လုပ်စာ စားချင်လို ပေါင်းသင်းရှာတဲ့ မိန်းမသားကို ရွှေပြုပွဲခံခဲ့ လုပ်ကျေးရမှာပေါ့၊ ခုတော့ ခများလေး ရွေးတောင်းကို ခေါင်းပေါ်က မချေရရှာဘူး မောင်တို့ရဲ့”

“ကဲ ကျပ်လည်း စကားကောင်းနေလိုက်တာ၊ လာရင်း ကိစ္စမပြောရသေးဘူး၊ နက်ဖြန်မနက်စာကို ကျပ်အိမ်က ကျွေးပါရစေ၊ ညနေစာကတော့ ကျပ် သမီးကြီးက ချက်မယ်တဲ့ နေ့”

“အားနာစရာကြီး ခင်ဗျာ”

“အို ကျပ်တို့က ဓည့်ဝတ်မကျေမှာသာ စိုးတာပါ၊ အားနာ စကားမပြောပါနဲ့ ဓည့်သည်လေးရယ်”

“ကောင်းပါပြီခင်ဗျာ၊ စားပါမယ်”

“အေး ကျပ်သွားပြီနော်၊ လုပ်ကြ၊ လုပ်ကြ”

သူ ပြန်သွားလေမှ ကိုညွှန်တင် ထ၍ ပိုင်းဆက်ဖွဲ့ကြရာ သူအနီးမယား ရွေးရောင်းပြန်လာမှ ပိုင်းသိမ်းကာ ထမင်းစားကြတော့သည်။



အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုများ ၁၀၉

“ကိုင်း ဆရာကြီး ဦးအေးဆောင် ဓည့်သည်လာခေါ်နေပြီ ဗျာ လိုက်သွားလိုက်ကြေး”

ကိုညွှန်တင်က ရေနွေးသောက်ရင်း စကားပြောနေရာက အိမ်ဝင်းအတွင်းသို့ ဝင်လာသော အရပ်မြင့်မြင့်၊ အသားလတ်လတ် အသက် ဂုဏ်ကျင်းများ ပုဂ္ဂိုလ်ကြီးကိုကြည့်၍ ပြော၏။

ယနေ့ကား သူများရွာ၍ ဓည့်သည်လုပ်နေသည်မှာ သုံးရက်မြောက်နေ့ ဖြစ်သည်။ ကားကြံ့မလာ၍ ကားကို ကိုယ်တိုင် ပြင်တော့မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်၏။ အနီးဆုံးတန်းဆည်လမ်းဆုံး သည်ပင် မနီးလှေသောကြောင့် ဝပ်ရှေ့ဆရာခေါ်၍ ကားပြောမည့် အစီအစဉ်မှာ ပုက်သွားလေပြီ။

“မောင်ညွှန်တင်ရေ ဓည့်သည်တွေ လာခေါ်တာဟဲ့”

“အသင့်ပါပဲ ဆရာကြီး၊ ဒီဆရာကြီးက ဒီရွာရဲ့ လေးတန်း ကျောင်းအုပ်ကြီးပဲဗျာ၊ သူနဲ့ လိုက်သွားကြေး”

ကိုစမ်းရေတို့ ထိုင်ရာမှတ်၍ ဆရာကြီးဦးအေးဆောင် နောက်သို့ လိုက်ကြရ၏။ ဦးအေးဆောင်ကား မြေသပိတ်မဲပေါက် သော မဟာခုံက်နှယ်။ ရွှေမှ စံကြားစွာ ခေါ်သွားရင်းနှင့် စကားပြော၏။

“မောင်ညွှန်တင် ကျေးဇူးနဲ့ ဓည့်လှေးလို့ရတာ ဆရာတို့ရေး သူမိန်းမလေးက ကတ်တတ်တတ်ရယ်၊ အသွားရှိမှ အပြန်ရှိတာ၊ ဘာညာနဲ့ လုပ်နေသေးတယ်ဗျာ၊ အဟဲ.. ဟဲ”

တောရာတို့၏ စလေ့စရိတ်အတိုင်း ဆန်း ဆီ ဆား၊ နှစ်င်း မှုန့်ကအစပြု၍ အချေးအငှားကင်းသည် မရှိလှေချေ။ ထိုသည်ကို ရည်၍ ညွှန်တင် မိန်းမ မထားက ‘အသွားရှိမှ အပြန်ရှိတာ’ ဟု ဆိုခြင်းဖြစ်ပေလိမ့်မည်ဟု ကိုစမ်းရေ အတပ်တွေးမိပါသည်။ သို့သော် ထိုသို့မဟုတ်ချေ။

ကံမြင်မေး

“ကျွန်တော့ဆီကို မြို့နယ်ပညာရေးမှူးနဲ့အဖွဲ့ ကျောင်းစစ်ရောက်လာတူန်းက မထားက ဓည့်လာငှားသဗျာ၊ ဟိုအဖွဲ့က တစ်ရက်ပဲနော့မို့ ငှားလို့မဖြစ်ဘူးလို့ ကျွန်တော့နေးက ပြောလိုက်တယ် ထင်ပါရဲ့ဗျာ၊ ဒု့ကြောင့် သူက အသွားရှိမှ အပြန်ရှိမှာလို့ ပြောတာပေါ့၊ ခင်ဗျားတို့ စဉ်းစားကြည့်စမ်းပါဗျာ၊ အစိုးရဝန်ထမ်းတွေ တာဝန်နဲ့လာတာကို ဓည့်ဖမ်းငှားတာလေ၊ အဟင်းဟင်း၊ ရိုးလွှန်းတော့ အသပေါ့ဗျာ”

ကိုစမ်းရေတို့နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသည်အထိ အုံပြုရပါသည်။

မြန်မာပြည်ဒေသတော်တော်များများ ရောက်ဖူးသောကိုစမ်းရောက ပို၍ အုံပြုသည်။ လေးလည်း လေးစားမိပါ၏။

သူတစ်ပါးအိမ်သို့ လာသည့်စည့်သည်ကို ခက္ကငှား၍ ဓည့်ခံချင်သော သူတို့စိတ်ထား။ သူတစ်မ်းက လမ်းကြံ့ဝင်၍ -
“ယောက်ဖရော ငါ ထမင်းမစားရသေးဘူးဟ”

ဆုံးရုံမျှနှင့် ကြည့်ဖြူဗြာ ချက်ပြုတော်ကျေးသောဒေသမျိုး မြန်မာပြည်မှာသာ ရှိနိုင်သည်။ ကမ္ဘာပေါ်တွင် အခြားနေရာမှာ ရှိနိုင်မည် မထင်ပါ။

ထိုမနက်စာကို ဆရာတိုး ဦးအေးဆောင်အိမ်မှ ဖွှံ့ရာ စွာ ကျေးမွှေးလိုက်ပါသည်။ ကိုစမ်းရေတို့ နှစ်ယောက်သားမိုးပေါ်ကျ ဓည့်သည်ဝင်လုပ်ခဲ့သော မြနှစ်ရွာမှာ ကြံ့ခဲ့ရသလို ကိုယ့်အဖေအိမ်လို့ သဘောထားစားဟူ၍ မပြောရုံတစ်မည် လိုက်လွှာကြပါပေသည်။

〇〇〇

တဖတ်ခြင်းကြောင့်

“ဟုတ်ပါမလား အစ်ကိုကြီးရေ”

မောင်နိုင်ဦးသည် ဦးသန်းမောင် (ကိုညွှန်တင်၏ဖခင်) အိမ်မှ ငှားလာသော တူးဘောက် (Tool Box) ကြီးကို ကားဘေးလာချရုံး ကားပြင်မည်ဟန်ပြင်နေသော ကိုစမ်းရေကို မယုံမရဲ ပြော၏။

သူပြောလည်း ပြောစရာပါပေ။ နှစ်ကိုပင် ဘယ်ရစ်၊ ညာရစ်ခဲ့ခြားသိဟန်မရှိသော သူက ကားပြင်လို့ရပါမည်လောဟု ဓာတ်သိဖြစ်သူ မောင်နိုင်ဦးအထင်သေးသည်မှာ မဆန်းပါ။ ကိုစမ်းရေက -

“မင်း ကြည့်နေပါ၊ ငါရအောင် ပြင်မယ်၊ ဘုံးသဏ္ဌာကြီးရေးတဲ့ စက်ဆရာလက်စွဲကို ကျေအောင် ဖတ်ထားတာပါကွဲ”

“ကြားသူးပေါင်ဗျာ၊ ကားအင်ဂျင်ကို စာတွေပြင်တယ်လို့”

“ဒါဖြင့် မင်းက ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား”

ကိုစမ်းရေ စိတ်တို့သွားပြီး ခပ်ငောက်ငောက် ပြောလိုက်ခါမှ -

“အဟဲ၊ ဒီရွာမှာ အည့်သည်တစ်သက်လုံး လုပ်နေ မလားလို့”
“ကဲ စကားရှုည်မနေနဲ့ကွား၊ ကားအောက်ကိုဝင်၊ ဆိုကန် နှစ်တွေ ဖြူတ်စမ်း၊ ဟာ နော်း၊ ချက်ပေါက်နတ်ကြီးကို အရင်ဖြူတ် ပြီး အင်ဂျင်ထဲက ဆီတွေ၊ ရေတွေ ဖောက်ချေမယ်”

ကိုစမ်းရေက အင်ဂျင်စက်ဖုံးကိုဖွင့်လှက အသစ်ပင် ရှိသေးသော (2.C) ဒီဇယ်အင်ဂျင်ကို နှုမြောစွာ တစ်ချက်ကြည့် လိုက်မိသည်။

“ကိုယ်ပြင်လို့ ကောင်းရင်တော်ပါရဲ့၊ မတော်လို့ ပြင်မရ အောင် ပျက်သွားရင်”ဟူသည့် ပူပန်စိတ်ကလည်း ခွေးပြန်စေပါ သည်။ သို့သော် သူများရပ်ရွာ၌ အည့်သည်လုပ်ကာနေမည်ဆိုသော မောင်နှင့်ဦးကဲ့သို့ မနေနှင့်သည့်အတူတူ ဖြစ်လိုရာဖြစ်စေတော့ ကားကို ပြင်မည်ဟု ဆုံးဖြတ်ထားသူမျို့ နောက်ခေါင်းများကို ခွဲဖြင့် လုည့်၍ ဖြူတ်လေတော့သည်။ စပ်စလိုသော ရွာသားတို့လည်း ပိုင်းအုံကြည့်နေကြချေပြီ။ သူတို့သည် ဝတ်ကောင်းစားလှ ဝတ်ထား သည်ကိုထောက်၍ ပါဒီယိုလာကြည့်တာဖြစ်ရပေမည်။ စောစော ကပင် ပီဒီယိုရုပိုင်ရှင်က မိုက်နှင့်အောက်ကာ အတ်ကားအမည် မပါဘဲ သရုပ်ဆောင်မင်းသား၊ မင်းသမီးနာမည်တွေ ကြော်လွှားလို့ ပြီးခဲ့ရသေးသည်ပဲ။ ဘာတဲ့ -

“ကဲက ရွာသူ၊ ရွာသားတွေကို ကြိုပြီး အသိပေးထားရေးမယ်၊ ပါဝင်မယ့်မင်းသားက သီဟနဲ့ တင်စိုး၊ မင်းသမီးက စိုးမြတ်နဲ့မှ သူဇာတဲ့ ဒါတင်ပဲလားဆိုတော့ ဟုတ်ပေါင် ရွှေမန်း တင်မောင် ရဲ့ သားအကြီးလူဗျာ ဘယ်သူတဲ့.. အဲ သူလည်း ပါတယ်တဲ့ အတ်ကားနာမည်ကိုတော့ ကျူပ်သားအငေယ် ညွှန်လွှင် ပြန်လာမှ ထပ်ပြောမယ်၊ တစ်လက်စတည်း ပြောဦးမယ်၊ အကြွေးတော့ မရဘူးနော်၊ စပါးဖြစ်ဖြစ် နှမ်းဖြစ်ဖြစ် ကော်ခဲ့၊ ခပ်ခဲ့ကြ၊ မိဘလုပ်သူတွေလည်း ကိုယ့်ကလေးကို ဒီအတိုင်းကြီးပဲ မလွှတ်လိုက်

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ ၁၁၃

ကြန့်ခြိုး၊ ဒါ ပါဒီယိုရုံး၊ ကလေးထိန်းကျောင်း မဟုတ်ဘူးဆိုတာ မှတ်ထား၊ ဒါပဲ”

မောင်နှင့်ဦးကား ရယ်၍မဆုံးတော့ပြီ။ ဤကဲ့သို့ ပါဒီယို အတ်ကားကြော်ပြာ့ လာလျည်ကြည့်လျည့် ဖိတ်ခေါ်ပုံမျိုးကိုလည်း သူ လုံးဝကြားဖူးပုံမရ။ ကိုစမ်းရေကရောတဲ့ ‘ဟင့်အင်း ကြားဖူး ပေါင်းဟု ဆိုရပေမည်။

“အဖော်ပျော်၊ သူက ရွာလူကြီးလည်း လူကြီးဆိုတော့ ဒီလို့ အမြဲပဲ ပျို့ဟစ်နေကြ”

ကိုညွှန်တင်က သူအဖော်အတွက် ဂုဏ်ယူပုံကြားလေဟန် ဆို၏။ ဦးသန်းမောင်သည် စပါးကြိုတ်သော ဟာလာစက်၊ ကောက်ရှိုးစဉ်းသော စက်များအပြင် ပါဒီယိုရုံးလည်း ပိုင်ပေသည်။ ဤရွာတွင် ဉာဏ်တိကဗျာမျိုးသူမျိုးများ သူမြို့ပို့ကြည့် ဖိတ်ခေါ်သံက ထင်ရှားစေပါ၏။ ကားအောက်မှတွက်လာသော မောင်နှင့်ဦးက-

“ကရိုင်းကော်(စံ) ဖြူတ်ပြီးပြီး၊ ဘာလုပ်ရမတုန်း”

“အင်ဂျင်ထဲက ရေတွေကုန်သွားအောင် စတတ်ဆဲ လိုက်ကွာ”

“ဟာ သွားပြီဟ၊ လူကို မည်းသဲသွားတာပဲ”

“သောက်ကျိုးနည်း၊ ရှိုးတော့ပျက်ပြီးပြီး”

“အောင်မလေးပျော်၊ သွားပါပြီးပျော်”

ဖြူတ်ထားသော နောက်ခေါင်းအပေါက်ထဲမှ ရေနှင့်ဆီ တို့ရောလျက် ထွက်လာ၍ ပိုင်းအုံရှုစားနေကြသော ကာလသား များကို ပက်ဖျော်းသလိုဖြစ်ကာ လူရုပ်ပင်မပေါ်တော့သည်ကို တွေ့ရ၍ ကိုစမ်းရောများ မျက်လုံးပြီးသွားရရှာသည်။

“ဟော မတော်လိုပါ င့်ညီတို့ရာ၊ ဆောနီး”

သို့သော် သူတို့ကား စိတ်မဆုံးရှာကြ။ ကြည့်ကြည့် လင်လင်နှင့်ပင် -

“ကိစ္စမရှိဘူး၊ ကိစ္စမရှိပါဘူး၊ ရေပြန်ချိုးလိုက်ရင် ပြီးတာပဲဘာ”

“ရပါတယ် နောင်ကြီးရယ်၊ ဟင်း... ဟင်း... ဟင်း”

မြို့မှာဆိုက တော်တော်ရှင်းရခက်မည့် ပြဿနာကြီးသည် ဤရွှေ့မှုကား ဘာမူး မပြောပလောက်သော အမှုကလေးသာ ဖြစ်သွားလေသည်။

“ဘား ဟား ဟား မောင်တိုးက အခုမှ မျှောက်ညီကြီးမီးဖြိုက်ထားသလိုပဲဘာ”

“တယ် ဒီကောင်၊ မင်းကိုယ်မင်း မှန်ထဲကြည့်ချေစမ်းပီး၊ တကယ်ကို ကတ္တရာပုံးထဲ လိမ့်ကျထားတဲ့ မှင်စာလေးကျလို့”
နှင့်ပီးက စပ်ဖြေဖြေနှင့် -

“အင်ဂျင်ဝိုင်မရှိတော့ဘူးမှတ်လို့ စတတ်ဆွဲလိုက်တာ၊ ဆောရိုး... ဟီး ဟီး”

“ဒီလောက် အားနာရင် ဉာဏ်စာ ထမင်းစားလိုက်စားပေါ့ပြား”

◆◆◆◆◆

“ကရိုင်းကော့(စံ) ပြန်ဖြေတော့”

အင်ဂျင်ထဲမှ ဆီ၊ ရေ ရောရာကို စတတ်ဆွဲကာ သန့်စင် စေပြီးနောက် အင်ဂျင်ဝိုင်အသစ်ထည့်ကာ နှီးကြည့်သော်လည်း အင်ဂျင်စက် မနီးသဖြင့် (နီးမည်ဆိုက မြည်သောအသံသည် တစ်မျိုးဖြစ်လာ၏)။ အင်ဂျင်ဝိုင်များ ပြန်ဖောက်ချုပြီး နိုင်ပီးကို ဆီကန် (သို့) ကရိုင်းကော့(စံ) ပြန်ခွာခိုင်းလိုက်ရပါသည်။

“ဖြေတွေ့ပြီးပြီးလား”

“ဆီကန်တော့ ဖြေတွေ့ပြီးပြီ”

“ကွန်နက်တင်း နတ်တွေဖြေတော်တာ အားစိုက်ဖြေတော်နော်”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ ၁၁၅

“ဘယ်ဟာကို ပြောတာလဲ အစ်ကိုကြီး”

“မြင်နေရတာဘွား ဒီမှာ”

ကိုစမ်းရေ လက်ဖြင့် ကိုင်ပြလိုက်၍ မောင်နိုင်ပီး စပန် နာသီး သုံးကာ ပြုတ်တော့သည်။ ကွန်နက်တင်းတို့သည် အင်ဂျင် လည်ပတ်စေရန် ကရိုင်းရှပ်ခေါ် ဝန်ရီးကို လည်စေသည့်အတွက် ကြီးမားလေးလံသောဝန်ကို ထမ်းရေ၏။ ထိုအတွက် နတ်များအား ဖိအားထို့၍ ကျပ်ထားသည်ကို ဘုံးသတ္တကြီးက ရှင်းလင်းစွာ ရေးထားပါသည်။ မောင်နိုင်ပီးတစ်ယောက် တအဲအဲ အသံထွက်အောင် စပန်နာဂေါက်တံ့သုံးကာ ပြုတ်ယူ၏။

ကွန်နက်တင်းရေး လေးချောင်းပြုတ်လာ၍ ကြည့်လိုက်ရာ သုံးချောင်းမှာ အနည်းငယ်စီကောက်နေသည်ကို တွေ့ရ၏။ ဆလင်ဒါအတွင်းသို့ ဝင်လာသည့်ရေ၏ ခုခံအားကြောင့် ထိုသို့ ဖြစ်သွားကြောင်း ကိုစမ်းရေ သဘောပေါက်လိုက်၍ အသင့်ငြား ထားသော ခြောက်ပေါင်တူကြီးနှင့် ကောက်သောနေရာကို ပြောင့် အောင် ထုပေးရ၏။ အောက်ခံစဉ်နှင့်တံ့ပေါ်တင်၍ ထူလိုက်၊ မျက်စီဖိုင်းကြည့်ကာ အကောက်မပြောသေးသည့်နေရာကို ထူလိုက်နှင့် ချွေးသီး၊ ချွေးပေါက်ကျလာသည်အထိ ထူသော်မှ မကောက်သော ကွန်နက်တင်းနှင့် အတိအရှည် ထူလာ၏။

“ရော့ကွာ၊ ဒါတွေ ပြန်တပ်လိုက်၊ အားသုံးပြီးကျပ်နော်”

မောင်နိုင်ပီးလည်း ကိုစမ်းရေကို အထင်မသေးရဲ့တော့ဟန်ဖြင့် တလေးတစားပင် -

“ဟုတ်ကဲ့၊ စိတ်ချုပ် အစ်ကိုကြီး၊ သွားနားနေလိုက်ပါ၌ီး”

ဉာဏ် ခြောက်နာရီထို့၍ မောင်စပြုလာသည်။ ပီးသန်းမောင်၏ မီခိုယ့်ရုံလည်း စပြနေဖြေဖြစ်၍ ကိုညွှန်းတင်က လေးပေမီးတစ်ချောင်း ထွေးညီးကာ ယူလာသဖြင့် အလင်းရောင်

ရသွားပါ၏။ ထိုမီးရောင်ဖြင့် ကွန်နက်တင်းများ ပြန်တပ်၊ ဆီကန် ပြန်ဖုံးပြီးသွားပါသည်။ ကိုညွှန်တင်အား -

“အင်ဂျင်ဝိုင်တစ်လုံးလောက် ရချင်သွား”

“မပူနဲ့ အဖွဲ့ဆီမှာ အပို၍ရှိတယ်၊ ရေးမေးပြီး ပေးလိုက် ရုပဲ၊ ကျေပ် သွားယူချေမယ်”

သေချာစွာ စစ်ဆေး၍ စက်နှီးကြည့်လိုက်ရာ ဦးခနဲ့ အသံထွက်လျက် စက်နှီးသွားသပြင့် ကိုစမ်းရေ ထကမိသည်။

“ဟေး ငါတဲ့ကဲ့၊ စက်နှီးပြီလားဟာ”

ကိုညွှန်တင်က ကိုစမ်းရေကသည်ကို ကြည့်၍ ပြောင်လိုက် သေးသည်။

“ဆရွှေခန္ဓာကိုယ်တိုးနဲ့ကတော့ အချိန်မဟုတ် မိုးရွာမှာ စိုးသွား”

ကိုညွှန်တင်စကားကို မောင်နိုင်းက အဓိပ္ပာယ်ဖော် ပေးလေ၏။

“ပြီတွေ့မြေးရင် မိုးရွာတယ်ဆိုသမိုလားပျော်၊ ဟဲဟဲ”

ကိုစမ်းရေ စိတ်မဆိုးပါ။ စက်၊ အင်ဂျင်တို့ကို လက်နှင့် ကိုင်၍ပင် မကြည့်ဖူးသော သူက စာဖတ်ပြီး စာတွေ့ဖြင့်ပြင် လိုက်ရာ အောင်မြင်သွားပြီမို့ ဝမ်းသာလှသည်ကိုး။

စာဖတ်ခြင်း၏ ကျေးဇူးကား ကြီးမားလေစွာ



“ငါသား မောင်ညွှန်တင်၊ အိမ်က တစ်လုံးထိုး အင်ဂျင် လေးကိုပြင်ရတိုင်း မြနှစ်က စက်ဆရာ မောင်ထွန်းကြည်ကို ပြေးပြေးခေါ်တော့ မင်းကို အဖေ ဘာပြောသလဲဟော”

ကိုညွှန်တင် မဆိုင်းမတွေပင် -

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ ၁၁၇

“ကတ်တလောက်စာအုပ်ကိုကြည့်ပြီး ပြင်ပါလားလို့ အဖေ ပြောဖူးတယ်လေ”

“အေး ငါပြောတာ ဆယ်ခါမကဘူးကဲ့။ မင်းကသာ တေမီ မင်းသားကို မေးခိုင်ပိုးဝင်သလို ဘာတစ်ခွန်းမှ မဟုခဲ့ဘူး၊ ဟောဒီ ဆရာလေးက ကတ်တလောက်စာအုပ်ကြည့်ပြီး ကားတောင် ပြင်လိုက်ပြီကွာ”

“အာ အဖေကလဲ၊ သူက ပညာတတ်တစ်ယောက်ဟာပဲ၊ အဂ်လိပ်လို ရေးထားတာကို ဖတ်နိုင်မှာပေါ့၊ ကျေပ်က ရှစ်တန်း အောင်နဲ့ ကျောင်းထွက်ခဲ့ရတာတိုးကို တူမလားပျော်”

ကိုယ့်ကို ပညာတတ်တစ်ယောက်ဟဲ ထင်ခြင်းအား ဂုဏ်ယူမိပါလည်း အဖြစ်မှန်ကို ပြောပြုမှ သူတို့တစ်တွေ နားလည် သွားကြမည်ဟဲ သဘောပိုက်ကာ အမှန်အတိုင်း ပြောပြုရလေ၏။

“ကိုညွှန်တင် ပြောသလို ကျွန်တော်ဟာ ပညာတတ် တစ်ယောက် မဟုတ်ပါဘူး၊ ခင်ဗျားလို့ ရှစ်တန်းတောင် မအောင် ပါဘူးပျော်”

ကိုညွှန်တင် မျက်လုံးပြုးသွားသလို သူဖခင်ကြီး ဦးသန်းမောင်လည်း ခုံတန်းလျှေားနောက်မို့ကို မို့၍ ထိုင်နေရာက မတ်မတ်ဖြင့် ထိုင်လိုက်ပြီး -

“ကျေပ်တော့ ဆရာလေးကို ပို့ပြီး စိတ်ဝင်စားလာပြီဗျား ဆိုပို့ပြီး ဆရာလေးရဲ့ ဘဝဖြစ်စဉ်ကို လူငယ်တွေ အတူယူရအောင် လိုပါ”

ကိုစမ်းရေကလည်း သူဘဝအောတ်ကြောင်းကို လူတိုင်းအား ပြောမပြုလိုသော်လည်း ထမင်းရှင်၊ ကျေးဇူးရှင်များကိုမူ ပြောပြ သင့်သည်ထင်၍ အတိုချုပ်ကာ ပြောပြုရလေသည်။

“ကျွန်တော့အကြောင်းက စာဖတ်တာကစပြီး ပြောရလိမ့် မယ် ခင်ဗျား စာကို နှစ်တန်းကျောင်းသားဘဝကစပြီး ဖတ်ခဲ့တာ

ပါ ကျွန်တော့အဖော့ ဝတ္ထာအုပ်တွေကို ခိုးဖတ်ရာကစပြီးတော့ ခွဲသွားလိုက်တာ စာမြင်ရင်ဖတ်ချင်တဲ့စိတ် ပေါ်လာပြီးတော့ ဖတ်တော့တာပဲ၊ အိမ်သာထဲက အိမ်သာသုံးမယ့်စဉ်ထဲ စာတွေ့ရင်လည်း ဖတ်တော့တာပေါ့၊ တဖြည်းဖြည်းနဲ့ အာဂ်လိပ်စကားပြောစာအုပ်နဲ့ ဒစ်ရှင်နရိစာအုပ်တွေပါ ဖတ်နိုင်လာတယ်၊ အဲဒီကျေးဇူးကြောင့် ဂိုဒေါ်မှာ ဒရဝိလုပ်နေတဲ့ ကျွန်တော့ကို ပိုင်ရှင်နိုင်ငံခြားသားက သဘောကျပြီး လယ်ယာသုံးစက်တွေကို အရောင်းကိုယ်စားလှယ်ပေးပြီးတော့ မြေတောင်မြောက်လိုက်လို့ကားဖို့နိုင်တဲ့ဘဝကို ရောက်လာတာပါ ခင်ဗျာ”

“သာဓုပါယာ၊ သာဓုပါ၊ သာဓုပါ၊ နားထဲကို ထန်းလျက်ရည် လောင်းထည့်လိုက်သလို ချိစိမ့်သွားတာပဲ၊ ကြားလား ညွှန်တင်”

“ကြားတယ် အဖော့ ကျော်က ရှုစ်တန်းအောင်သေးတာပဲဟာ”

ကိုစမ်းရေး ဝမ်းသာရပါသည်။ သူ မျှော်လင့်သလို ဖြစ်ပြီကိုး။

“အေး စက်ပြင်တာတစ်ခုတင် မဟုတ်ဘူးနော်၊ သူရဲ့ ထူးခြားချက်တွေကို ပြင်အောင်ကြည့်ပြီး မရှုက်တမ်း မေးကြည့်၊ ကိုယ်သိသင့်သိထိုက်တာကို ပြောတာ၊ အောင်မြင်နေတဲ့ သူကို အတူခိုးမှ အောင်မြင်မှာ၊ စာဖတ်ပြီးတော့ ပြားမောက် (ဝမ်းလျားမောက်) အိပ်နေလည်း အလကားပဲကွဲ”

“ကျော် ကြိုးစားပါ့မယ် အဖော့ မနက်ဖြန်ကစပြီး အဖော့စက်ကို ပြင်မယ်၊ အဖော့ ပိုးခိုးလိုက်နေပြီး အင်ဂျင်ကျော်ပြီဆို”

“အေး ကောင်းတယ်၊ ပျက်သွာရင်လည်း စိတ်မည့်ဘဲ ထပ်သာလုပ်၊ အဖော့ ပိုးခိုးအကုန်ခံမယ်ကွဲ ငါသား၊ ကဲ ဧည့်သည် တွေ အိပ်ချင်ရော့မယ်၊ အိပ်ကြား၊ အိပ်ကြာ၊ မနက်စောစော မောင်းမှာဆို”

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ ၁၁၉

“ဟူတ်ကဲ ဦးကြီး၊ စောစောပဲ မောင်းမှာမို့ တစ်ခါတည်း နှုတ်ဆက်ပါတယ် ခင်ဗျာ”

ဦးသန်းမောင်တစ်ယောက် ကျေနပ်အားရသော အမူးအရာဖြင့် ထပြန်သွားသလို ကိုညွှန်တင်လည်း ကြည်လင်စွာသော မျက်နှာနှင့် ကျွမ်းရွိခဲ့သည်။ သူ၏ မနက်ဖြန်အတွက် ကျေနပ်အားရနေပါလို့မည်။ မြန်မာစာနှင့် ကျောင်းပြီးထားသည့် မောင်နိုင်းလည်း စာမဖတ်ခဲ့သော သူအတိတ်ကို နှုမြောတသစွာ ဖြစ်နေပုံဖြင့် ကောင်းကင်ကို မေ့ကြည့်နေလေသည်။

ကိုစမ်းရောကား ဘူးသက္ကကြီးရေးသည့် စက်ဆရာလက်စွဲ စာအုပ်ကို နှုမြောပါသော်လည်း ကိုညွှန်တင် ဖတ်ရန်ပေးခဲ့ဖို့ ဆုံးဖြတ်လိုက်ကာ မော်တော်ကား ဒက်(ရှု)ဘူတ်ထဲရှိ စာအုပ်ကို သွားယူရန် ထိုင်ရာမှ သွက်လက်စွာ ထလိုက်ပါသည်။

〇〇〇

အသံ၏ နောက်ဆက်တဲ့ပြဿနာ

ရန်ကုန်မြို့တော်၏ နဖူးစည်း။ မူခံးဖြစ်သော မြို့ကလေး
 ကို ဦးမြှင့်ပြီမ်းတို့မိသားစု ရောက်ခါစတွင် သစ်သီးဝလံ၊ ပန်းမန်
 ပေါ်၍ ကိုယ့်ဝင်း၊ ကိုယ်မြို့နှင့် သီးသန့်နေထိုင်ကြသည်ကို တွေ့ရ၍
 အိမ်ပွဲစားပြောသော ရန်ကုန်မြို့ရဲ့ ဒုတိယဝင်ဒါမိယာပါပဲခင်ဗျာဟု
 ဆိုသည့်စကားကို သဘောကျမဆုံး ဖြစ်ခဲ့သည်။ ဉော် သည်ရွေး
 နှင့် သည်ရွေးကား အရာတော်ပေါ်ဟု အောက်မေ့မိပါ၏။ ဤ
 ရပ်ကွက်၏ ထူးခြားချက်မှာ တစ်နေ့တာ၏နိဒါန်းကို ကျိုးကန်းတို့
 အသံမပါဘဲ အစပြုခြင်းဖြစ်သည်။ ကျိုးကန်းသံ လုံးဝမကြားရ
 သော်လည်း ဥပုံငွေက်တို့ အုပ်လိုက်ရှိသည်။ စန္တယားလှတွင့်၏
 သီချင်း၌ -

“နှံမှာ 。。。 တေး。。 ဆိုသော 。。。 ဥပုံငွေက် 。。。
 ဟာ。。。 မိုးအခါ。。。 ဘယ်ဆီမှာများ。。。 ပုန်း。。。 ရှောင် နေတာ
 。。。 ”

ဟူ၍ စာသားကို ကြားတိုင်းသွားလေသူကြီးကို စိတ်ထဲက
 နေ၍ ပြန်ပြောဖြစ်သည်။

“ဥပ္ပါတွေက မိုးရော ဆောင်းပါ ဒီမှာရောက်နေတာ ဆရာရေး” ဟူ၍။

ရန်ကုန်မြို့တော်၏ အဝင်မှခိုးမြို့ဖြစ်သည်နှင့် အညီ ညအခါ အများသုတေသန အိပ်စက်ချိန်ရောက်သော တီးတော်၊ တီးတော် အသံကို ကျယ်လောင်စွာမြည်လျက် လူနာတင်ကားများ ဥဒုပို ဝင်လာနေကြ၏။ နာရီဝိုင်လျင် တစ်စီနှုန်းခန့် အသံကျယ်လောင် စွာ ပေး၍ ဝင်လာကြသည်မှာ တစ်ညလုံးပင်ဖြစ်တော့သည်။ ညသန်းခေါင်ယံတစ်စိုက်၌ အခြားကားတို့အသံ မကြားရပါဘဲ လူနာတင်ကားများသာ အသံကုန်အော်၍ မောင်းကြသည်ကလည်း အုံသွစ်ရာပင်။ ပြည်လမ်းမကြီးဘေး၌ နေထိုင်ရသူတို့၏ ဒုက္ခကား မသေးလှချေ။ အသံမြည်၍ မောင်းသောရည်ရှယ်ချက်သည် တစ်နောက်လုံး ဝင်ပန်းနွမ်းနယ်ခဲ့သမျှ အနားယူအိပ်စက်နေသူ များကို ရိုက်နှီးသလို ရှိနေသည်တကား။



နောက်ထပ်သုံးညအိပ်ပြီးသော အသံချွဲစက် အပြိုင်ဖွင့် လေ့ရှိသည်ကို တွေ့ရပါတော့သည်။ သုံးခုထက်မနည်းသော ဘုန်းကြီးကျောင်းများမှ လေးနာရီထိုးပြီးသည်နှင့် တရားခွေများ ကို အပြိုင်အဆိုင်ဖွင့်ကြ၏။ ကြာနီကန်ဆရာတော်၊ တွေ့တေး သိန်းတန်၊ မာမာအေး၊ မောင်မောင်ညွှန် တို့သည် အိပ်စက် အနားယူနေသည့် လက်လုပ်လက်စားများအား အလန့်တကြား နှီးစေပါ၏။ ဤကား နေ့စဉ် ပြုတွေ့ရသော နားခုက္ခတည်း။

ပါတွင်းကာလရောက်လာသောအခါ ရပ်ကွက်တိုင်းတွင် ရှိသော ဓမ္မာရုံများမှ ဖိုးအော်ချင်၊ ကိုမိုက်ခဲတို့ ပွဲကြမ်းချေပြီ။ နှုန်းဖြန့်ဆွမ်းလောင်းဆိုပါက အသံချွဲစက်ကြီးနှင့် တစ်နေကုန်အော်ဟစ်ကာ အလှာခံ၏။ မနက်ခင်း လေးနာရီထိုးပြီးသည်နှင့်-

အရှယ်ကျင်းလိုလင်းလုပြုကိုရှင် အခြားဝတ္ထုတိများ

၁၂၃

“ဘယ်ကျောင်းတို့က သံယာတော် ဘယ်နှစ်ပါးကြံ ရောက် ဆွမ်းအလှာခံတော်မူပါပြီ၊ ကြည်ညိုဖွယ်ရာ အလွန်ကောင်းလုပါတယ်၊ ကိုယ်တိုင်လာရောက်မဖူးမျှော်နိုင်ကြသော်လည်း အိပ်ရာထဲမှာ သာခုခေါ်နိုင်ရန် အသံဒါနပြုကာ သာသနာဖြူ လိုက်ရပါသည်” ဆိုပဲ။

နိုင်ငံခြားသားတံတွင် ကားမောင်းဖူး၍ ဝင်ဒါမိယာထဲသို့ စောစောရောက်သောအခါတိုင်း သံယာတော်များ၊ တိတ်ဆိတ်စွာ ဆွမ်းအလှာခံနေကြပုံကို နိုင်ငံခြားသားများပင် ကားပေါ်မှ လက်အုပ်ချိကြသည်ကို မကြာခကာ ကြံဖူးသော ဦးမြင့်ပြုမ်းအဖို့ မူကား -

“သို့ ဝင်ဒါမိယာနဲ့ အဲဒါပါ တူပါရွေ့လားကွယ်”



“စပယ်... စပယ် xxxx ပန်းရယ် xxxx သင်းရန့် xxxx ကြ။... မွေး... တယ် xxxx မွေး... မွေးလေး... ပေးချင် အောင်... ကွယ်... မူယာ... စုံကြွယ် xxxx”

မိတ်ဆွေများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ကာ မနက်စာ စားရင်း ပဋိသွောရစကားဆိုနေစဉ် မောင်မောင်ညွှန်၏သိချင်း သံက ကျယ်လောင်စွာ တွက်ပေါ်လာ၍ စကားပိုင်းပျက်တော့သည်။ ဦးအော်စကာက မြှုံခံပိုပို အတပ်ပြောနိုင်၏။

“ဒါက ဘုရားအနေကအတင်က ဖွင့်တာပျော်”

“အလွန်ကြိုက်တဲ့ ဂိုဏ်နက်သန ကိုစောင့်မြှုံးရဲ့ သိချင်းတွေတောင်မှ နားကလောလာတယ်များ၊ လူငယ်တွေ တရားခွေဖွင့်ကာ မကြိုက်သလိုနေမှာပေါ့”

“ပြောပြန်ရင်လည်း ဓမ္မနရာယ် ဖြစ်မှာဆိုတော့ မပြောရ ကြေားပေါ့များ”

ଶ୍ରୀମଦ୍ଭଗବତକ ତୋଃତୋଃଶଶ ପ୍ରାଲେଷ୍ୟ ଶ୍ରୀଃଅନ୍ତିଃ
ତଥାତ ପ୍ରାଣେଣ୍ଟିଃଫେଣ୍ଟି॥ ଶରାମୋହାମୋହିତନ୍ତଃଗଲନ୍ତଃ -

“ဟုတ်တယ်ပျော် တစ်နေ့က ကျွန်တော့အဖြစ်ကို ပြောရ
ဦးမယ်၊ အညာက အမေနဲ့အဖေ ဘူရားဖူးရင်း သေးကုလာပြီး
ပြန်မယ်ဆိုတော့ မနက်စောစော ကားဂိတ်ကို လိုက်ပိုစ္စ စောစော
အိပ်ရာဝင်တယ်ပျော် ဟာ အနားက ဘုန်းကြီးကျောင်းကနေပြီး
ဓာတ်စက်ဖွံ့ဖြိုးတာ ဆူညံနေလို့ အိပ်မရဘူး၊ ဒါနဲ့ ဆရာတော်ကို
သွားလျှောက်ရတယ် အရှင်ဘူး၊ အသံနည်းနည်းလောက် လျှော့
ပါဘူး၊ တပည့်တော်တို့ ရပ်ကွက်က ဆင်းရဲသားလက်လုပ်
လက်စားတွေ နေတာပါဘူး၊ အိပ်ချိန်လေးတော့ အသံလျှော့
ပေးတော်မူပါလို့ လျှောက်ပြီး ပြန်အိပ်မယ်လုပ်တော့ အဲဒီဘုန်းကြီး
က မိုက်နဲ့အောင်သပျော် ဒကာ မောင်မောင်သန်း ဆုံးတဲ့သူက ဘုန်းကြီး
တရားခွဲ ဖွင့်တာကို ပိတ်ပေးဖို့ပြောတယ် ဒကာ၊ ဒကာမ တို့လို့
အောင်တော့ ကျွန်တော်ပျော်၊ စိတ်ဆုံးရက်နဲ့ အံကြိတ်ခံရတော့
တာပေါ့၊ ပဲပောက်ထဲက လတေ့ဌာန်တော်ပျော်

ခရစ်(စိ)ယာန် ဘာသာဝင်ဖြစ်သော်လည်း ဘုန်းကြီး
ကျောင်းများကို လျှော့တတ်သည့် နီးအောင်စကာက -

“ခင်ဗျားတို့ ဘာသာဝင်တွေ ငါးပါးသီလကို အသားပေးကြတယ်၊ သူတစ်ပါးကို အသံနဲ့ နှောင့်ယှက်တာကိုတော့ အပြစ် မရှိဘူးထင်တာကိုပျော် တစ်နောက ရွှေဘုံသာလမ်းမှာ ဟန်းဖုန်း တစ်လုံး ကောက်ရတယ်၊ အဲဒီထဲမှာပါတဲ့ ပိုင်ရှင်နာမည်က ကျင်းမှုတာနဲ့ လိပ်စာတွေ့လို့ သွားပေးလိုက်တယ်ဗျာ၊ ခင်ဗျား တို့ ငါးပါးသီလထဲမှာ မခိုးရလိုပါပေမယ့် ကောက်ရရင် ပြန်ပေးဖို့ မပါဘူးပျော်၊ ဟုတ်တယ်မိလား”

“ບຸກ່າວວາຫວາຕາရາະ:ຕົວນຸ້ມູວ ດັກກົດຮຸດໆບຸດູညໍ:ມະເປົາຟິກ
ຈະມູວະ:ກົງົງອື່ຕໍ່ບຸດູညໍ:ກິ ແຮຣາແສງລີ້ງຮັດຕົວາດ ໄພເປົ້າຮຸດຕາຍ
ສື່ມູນເມື່ງກົດປິຕາຍ ດີ:ປີ:ເຫີລໜາ ກິ່ຍົດບົງລິ້ງຕົວາກິ ຈະມູວະ:
ກິ່ລໝ່ນໍ: ມ ລັບປິກິສື່ຕໍ່ ກິ່ຍົດວຸດ:ຫາທີ່ທີ່ ເມຕົວຕາရາະ:ກິ່
ອາເຄີ່ວ່າຕະຫຼາມື ອົກຕາກ ວາຫວາຕາရາະ:ກິ່ ຕ່ຕ່ອົດອົດ
ລໝ່ນໍ: ມວິ ເລູ່ເລູ່ລາລາລໝ່ນໍ: ພຶກິຕໍ່ ເອົ້າຕະຫຼາມ: ລູບິຟິ:
ຕຽງເຕັງວັດໍ ປີ: ເລື່ມີລິ້ງລູ້ຕຽງໜາ ບຸກ່າວວາຫວາອາມໝ່ນໍ່ປິ:;
ອາກູຍົດບົງ:ເຈັວ ວຸຣາະ:ສື່ສິ່ງ:ເຟັງກົງເປັມຍູ້ ວຸຣາະ:ລໝ່ນໍ:ມວິ
ຕາရາະ:ລໝ່ນໍ:ມຶກິລິ້ງ ວຸຣາະ:ມົງລິ້ງຕຸ່ລູຕຽງປິເປົງ”

ହୃଦୟଲିଙ୍କଲେଖା”

ଶ୍ରୀମଦ୍ଭଗବତପ୍ରକାଶନ ପ୍ରକାଶନ କେନ୍ଦ୍ର ପାଠ୍ୟମାଲା
ପାଠ୍ୟମାଲା ପାଠ୍ୟମାଲା ପାଠ୍ୟମାଲା

“အဲဒါနဲပတ်သက်လို ကျွန်တော်ကိုယ်တွေ့တစ်ခု ပြောချင်တယ်ပျော့၊ ကျွန်တော် မူးရှာမှာနေတုန်းက ကျွန်တော်ဒဲရှင်ဘာတစ်ယောက်အကြောင်းကို”

ဆိုပါသီးယူ”

“သပ္ပါ၍သအပေါင်း သူတော်ကောင်းတို့ခင် ဗျား၊
ကျွန်တော်များ အကျိုးတော်ဆောင်အဖွဲ့မှ အသံမစဲ မဟာပဋ္ဌာန်း
ရွှေတ်ဖတ်ပူဇော်ခွဲအတွက် အလျော့မှုပြစ်ပါတယ်၊ ဒါကြောင့်
သာသနာတော်ကြီးနဲ့ ကြံကြိုက်တန်းမှာလျှမ အကျိုးများစေတော်ကို

လူတိုင်းသိပြီးဖြစ်တဲ့အတိုင်း လာရောက်လှ။ဒါန်းပေးကြပါလို့
နှီးဆော်တိုက်တွန်းရပါတယ် ခင်ဗျား”

“လာပြီဗျို့၊ ပဋိဘန်းက ခုနစ်ရက်၊ အလှုခံတာက
ဆယ်ရက်လောက် အော်ကြေားတော့မယ်”

အသံချွဲစက်နှစ်လုံး ပြိုင်အော်နေသဖြင့် စကားကို တိုးတိုး
ပြော၍ မဖြစ်နိုင်တော့။ လည်ချောင်းကြာကြီးများ ထောင်ထ
လာအောင် ပြောရတော့၏။ အသံချွဲစက်မှ အိမ်နံပါတ်ဘယ်လောက်၊
ဘယ်သူ့မိသားစုက ဘယ်ရွှေ့၊ ဘယ်မျှား၊ ဒေါ် ဘယ်ဝါမိသားစု
ထိုထက်ကဲ၍ အဘယ်မျှဟု ကြေညာနေ၏။ လာရောက်မလှု။
သူများကို ရည်လျက် -

“အဲ တချို့တော့ မလှုကြပါဘူး ခင်ဗျာ၊ ကျွန်တော်တို့
အကျိုးတော်ဆောင်အဖွဲ့က နိုဗာန်အကျိုးမျှော်၍ မည်မျှပင်
နှီးဆော်ပါသော်လည်း နားဌီးတယ်လို့ ပြောကြတာလည်း
ကျွန်တော်တို့ သိပါတယ် လူမှိုက်၊ တိရစ္ဆာန်၊ နိုဗာန်စကား၊ လွန်
နားခါး၏ဆိုသလိုပေါ့၊ သမကေနသမကော၊ ဂါနေန ဂါနော
ဆိုတဲ့စကား၊ သိပ်မှန်တယ်ခင်ဗျာ၊ ယခု လာရောက်လှု။ဒါန်းတဲ့
သူတော်ကောင်းအပေါင်းနဲ့ ဆန့်ကျင်တဲ့ လူအန္တ၊ လူခွာတွေလည်း
ရှိတာပေါ့ ခင်ဗျာ”

ဦးအော်စကားတော်ယောက် ပျောယာခတ်သွားပြီး -

“အိမ်က မိန်းမကိုတော့ ဘာအတွက် အလျှော့ခံ၊ ထည့်လို့
ပြောထားပါတယ်ဗျာ၊ သည်မိန်းမ ဘာဖြစ်လို့ လာမထည့်သေးတာ
ပါလိမ့်”

ထိုစဉ် မီးပျက်သွား၍ အေးခနဲဖြစ်သွားသည်။ မီးပျက်တာ
ကိုပင် ပျော်၍ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးလေးများ ဟေးခနဲ
အော်လိုက်ကြ၏။

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အခြားဝတ္ထုတို့များ ၁၂၇

“ကဲ ပြောပါပြီး၊ ဦးမြင့်ငြိမ်းရဲ့ ခင်ဗျား ကိုယ်တွေ့လေးကို”
ဆရာမောင်မောင်သန်း (လျောင်ဦး)က တိုက်တွန်းလေ၍
လွန်ခဲ့သော ဘျေ နှစ်က ကိုယ်တွေ့ကို ဦးမြင့်ငြိမ်း ပြောပြု
လေသည်။



ဦးမြင့်ငြိမ်းတို့ မိသားစုသည်ကား ထေရဝါဒုပ္ပခွဲ
ဘာသာဝင်စစ်စစ် ဖြစ်ပါသည်။ သွေ့တာရားလည်း မချို့တဲ့ပါ။
သို့သော် တစ်နေကုန်အောင် အသံချွဲစက်ကြေားကို ယူနစ်ကုန်သုံး၍
အလှုခံနေသော သာသနာပြုဆရာကြီးကို စေတနာမဲ့သော လူငယ်
များက မလှုချုပ်ကြပါ။ သို့သော် ဘာသာရေးကိစ္စဖြစ်နေပေ၍
လူဖို့ တိုက်တွန်းရပါ၏။ တော်တော်ကြာ အများနှင့်ဝရာခံ ပဋိပက္ခ
ဖြစ်နိုင်သည်လေ။

“သော် ဝင်ဒါမိယာထဲက ဆွမ်းလောင်းပွဲနဲ့တော့ ကွာပါ
အေးလေ ဒါကြာင့် လူအဆင့်အတန်းလည်း မိုးနဲ့မြေကွာသလို
ကွာတာကို့”

သံလွှင်လမ်း၌ သံယာတော်များစွာကို တိတ်ဆိတ်စွာ
ဆွမ်းလောင်းနေသည့်မြင်ကွင်းအား နိုင်ငံခြားသားများပင်
ကြည်ညီ မဆုံး။ အားကျမဆုံး ဖြစ်ကြရသည်ကို နိုင်ငံခြားသားအိမ်
တွင် ကားမောင်းစဉ်က မကြာခဏ တွေ့မြင်ဖူးသည်။ တစ်နောက်
ဖတ်လိုက်ရသော ကြေားမံ့သတင်းစာမှ ဆရာအတွက်ကျော်၏
ဆောင်းပါးထဲ၌ပါသလို လော်စပါကာဖြင့် ဆူညံစွာ အလှုခံသော
သာသနာပြုဆိုသူတွေမရှိသည့်ဒေသ၌ လူဖြစ်ရသော ကောင်း
လေစွဟု ပြင်းပြစ္စာ ဆန္ဒဖြစ်မိပါသည်။

အသံချွဲဆူညံမှုကို ဒက်ဆီဘယ်နှင့်တိုင်းတာ၍ ခံနိုင်
စွမ်းအား သတ်မှတ်ထားရာ အချို့သောသူများသည် အခြားဘက်၍

လူဆိုးဟုအခါးခံရသူဖြစ်ပေလည်း ထိုအသံဖြင့် သူတစ်ပါးကို နှိပ်စက်မှုပြုခြင်းကို ဝေးစွာ ရွှေ့ကြုံကြောင်း ဦးမြင့်ဖြမ်း၏ ကိုယ်တွေအဖြစ် ကလေးတစ်ခုက သက်သေခံနေပါ၏။ ၁၅ နှစ်ကျော် ကြာခဲ့ပြီ။ ထိုစဉ်က ဦးမြင့်ဖြမ်းသည် မုရွာမြို့၌ တရုတ် အင်ဂျင်များ ဆိုင်ဖွင့်ရောင်းချ၍ အဆင်ပြေနေချိန်။ ကားဝယ်စီး နေသည့်ကာလ ဖြစ်သည်။



“ဟေး မြင့်ဖြမ်း၊ မင်းက ကြုံကြုံကို ဒရိုင်ဘာ ခေါ်ထား တာဆို”

“ဟုတ်တယ် ဦးလေးကျော်”

“မင်းကွား သူအကြောင်းကို သိရက်နဲ့ဟာ”

ကိုမြင့်ဖြမ်းသည် မုရွာမြို့တွင် အင်ဂျင်နှင့် လယ်ယာသုံး စက်ပစ္စည်းများ အရောင်းဆိုင် ဖွင့်ထားသော်လည်း ၁၇ မြိုင်ဝေး သော မိမိအတိရှာ့၍ နေထိုင်ပါသည်။ ထိုအတွက် ကားလေးတစ်စီး ဝယ်ကာ အသွားအပြန် လုပ်နေပါ၏။ မုရွာမြို့တွင် မနေထိုင် သေးပါ။

ကားကလေးသည် ရွာမှထွက်ခဲ့၍ မုရွာရောက်သော ရွှေပြည်၊ ငွေပြည်တွင် ဂိတ်ထိုး၍ အငှားလိုက်ရသေးသည်မို့ ကား ဒရိုင်ဘာတစ်ဦး လိုအပ်သည်နှင့် တစ်ရွာတည်းနေသူ ကိုကြုံဝင်း အား ခေါ်ထားရခြင်းဖြစ်၏။

ကိုကြုံဝင်းကား သဘောကောင်း၊ အပြောချို့သူ ဖြစ်၏။ သို့သော် လိမ့်တတ်ညာတတ်သည်။ ကားခွဲရသည့် ပိုက်ဆံကို တိတိကျကျ မအပ်တတ်။ ဆီဖိုးတောင်း၍ သုံးပစ်သည်။ ဆီကိုမူ အကြွေးထည့်၍ ဆီဆိုင်မှ ကိုမြင့်ဖြမ်းထံ လာတောင်းခံရသည်က မကြာခဏာ သူကို ပြောပြန်လျှင်လည်း ရယ်ကျကျနှင့် စကားလွှဲ

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတိများ

၁၂၉

ပစ်သည်ချည်းပင်။ အဆိုးဆုံးကား မိန်းမပွေ့၏။ လင်ရှိမယား ကိုပင် ချမ်းသာမပေး။ ထိုကြောင့် အိမ်နီးချင်းဖြစ်သူ ဦးလေး ကျော်က မနေနိုင်မထိုင်နိုင် သတိပေးခြင်းဖြစ်ပါ၏။ ကိုမြင့်ဖြမ်းက သက်ပြင်းချ၍။

“ရွှာမှာ ကားမောင်းတတ်တာဆိုလို့ သူပဲရှိတာ၊ ဦးလေး ကျော်ရယ်”

“အေး သတိတော့ထားကွာ၊ တော်ကြာ မင့် မိန်းမပါ ကံ့နော်းမယ်”

“အဲလောက် စည်းကမ်းမမဲ့ပါဘူးဟျာ၊ ဟော ကိုကြုံဝင်း လာနေပြီ”

ဆုကုန်းရွာမှ မနက် ခုနှစ်နာရီတွင် ထွက်နေကြပြီဖြစ်၍ တိတိကျကျ ရောက်လာတတ်သည်က ကိုကြုံဝင်း၏ကောင်းကွာက တစ်ခု ဖြစ်၏။

“ဦးကျော် မုရွာ လိုက်မလိုလား၊ လိုက်ခဲ့လေ၊ နတ်သမီး တန်းကို ပို့ပေးမယ်”

“မင်းသာ နေထိုင်းသွားပါ မောင်၊ ကျိုးပဲလည်း လာပါ ဦးမယ်”

“ဟဲ တဲ့ ဟဲ ခင်ဗျားမတွေ့ဖူးသေးလို့နော်၊ တော်တော် ချောကြတာ”

“တော်တွက်ရေးမယ်၊ သွားပြီဟေ့”

ဦးကျော်က စကားဖြတ်၍ ထွက်သွားသော် ကိုကြုံဝင်း ကား ရယ်မောလျက် ကားပေါ်တက်ကာ စက်နှီး၏။ ကိုမြင့်ဖြမ်း လည်း သားသမီးသုံးယောက်ကို ကားပေါ်ပွဲတင်ရ၏။ သူတို့ လေးတွေက မုရွာမြို့၌ ကျောင်းတက်နေကြပါပြီ။



“ရွှေမှာ ကောင်မလေးတစ်ယောက်ကွာ မုရွာလိုက်ချင်လို့
ထင်တယ်”

ပြောပြောဆိုဆို ကားကို ရပ်လိုက်ဖြီး -
“ကဲ ညီမှ ကားပေါ်တက်”

မိန်းကလေးကလည်း ပြီးရွှေ့စွာ ကားပေါ်တက်၏။
ကိုမြင့်ဖြိမ်းကား ဘာမှာမပြော။ ကလေးတွေတောင် အဖော်ရသေး
တာပဲဟု သဘောထား၏။ ထိုနေရာတွင် ယောကျားသားများနှင့်
သံယာတော်များဆိုလျင့်မူ ရပ်မပေး။

“ဘုန်းတိုးနဲ့ယောကျားကတော့ နောက်ကားကို စောင့်ကြ
လဲ ဟဲ ဟဲ”

တစ်နေ့ခံက မုရွာမှ ညနေပြန်လာရာ ဒီးတော့ရွာဦး၌
ဟုံက်လပ်ကားတစ်စီး တိမ်းမော်က်နေသည်ကို တွေ့ရ၏။
ကိုကြင်ဝင်း ကားရပ်မည့်ဟန်မရှိသဖြင့် -

“ဟာ ရပ်.. ရပ်၊ သေများ ကုန်ပလားမသိဘူး”
“ဘာလို့ ရပ်ရမှာတုံး မင်းပါ အမှုပတ်ချင်ပြီလား”
“ဟာ ရပ်ပျား ဒက်ရာရတဲ့သူတွေကို ဆေးရုံးရမှာပေါ့”
“အောင်မာ၊ သူတော်ကောင်းလုပ်လို့ တော်ကြာ ကားပေါ်
သေရင်ဒုက္ခ မင်းကလေးတွေလည်း ပါသေးတာကိုး”

“ကားပေါ်သေခါမှ သေရော၊ ဒီအတိုင်း ဥပက္ခာပြု
မထားခဲ့နိုင်ဘူးပျော်”

“ကဲ ဒီလိုဆို မင့်သဘောပဲ၊ ငါတော့ ကြံ့ရာကားနဲ့ ပြန်
နှင့်တော့မယ်”

ကားပေါ်မှ ဆင်းသွား၍ ကိုမြင့်ဖြိမ်းနှင့် ကလေးများသာ
ကျွန်းရစ်ခဲ့၏။

“ကဲ သားတို့ သမီးတို့ မကြောက်နဲ့နော်၊ အဖေ ဒီ ကားပေါ်
က ဒက်ရာရတဲ့သူတွေကို ဆေးရုံးရမယ်”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုများ ၁၃၁

“ဟူတ်ကဲ့.. ဟူတ်.. ရတယ် အဖေ”
ပက်လက်လန်းနေသော ကားထဲမှုလူနာများကို သူကား
ပေါ်သို့ ပွေ့တင်၍ မုရွာဆေးရုံးပြန်ပို့ပေးရ၏။ အသေအပျောက်
မရှိပါ။

ကိုမြင့်ဖြိမ်းကား ကိုကြင်ဝင်းကို မကျေနပ်။ ဒုက္ခတွေ့
နေသူများကိုတော့ ဥပက္ခာပြုရက်လေခြင်းဟဲ။ နောက်နေ့တွင် -
“ခင်ပျား တော်တော်ယူတဲ့လူတဲ့ပဲပဲ”

သည်လိုဆိုတော့လည်း ရယ်ကဲကျေနှင့်ပင် -
“လူသေရင်မင့်ကား ကျက်သရေယူတဲ့မှာမို့ ငါက
ပြောတာပါ မောင်ရာ”

“တော်ပါဘျာ၊ ခင်ပျား အလကားလူ”
“ဟဲ ဟဲ ဟဲ အဟီး”
ဤကား ကိုကြင်ဝင်း၏စရိတ်တည်း။



နောက်တစ်ကြိမ်တွင်မူ မုရွာမှ အပြန်ခနီးတွင် ဖြစ်၏။
နမခ စစ်ဌာနချုပ်ရွှေ့တွင် ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး
ကားကို တား၏။

“ဘယ်လိုက်ချင်လို့လဲပဲ”
ကိုမြင့်ဖြိမ်း ကားမောင်းလာခိုက်ကြံ့သဖြင့် ကားကို
ရပ်ပေးရင်း မေးလိုက်သည်။ ကိုကြင်ဝင်းက -

“ကြည့်ရတာ ရဲမေကွာ ပိုက်ဆံရမယ့်ပုံမပေါ်ဘူး”
“ဟာ နေစမ်းပါဘျာ”
တစ်ဆက်တည်းပင် အမျိုးသမီးဘက်လှည့်၍ -
“ကျွန်းတော်တို့က ဘုတ်လင်ဘက်ကို သွားမှာ -

“ဟို.. ဟိုလေ၊ ကျွန်ုပ်မှာ ပိုက်အရမ်းနာနေလိုပါ၊ တပ်တွင်းသားဖွားခန်းကို လိုက်ပိုပါလားရှင်၊ ကူညီပါရှင်.. . အား.. . ကျွတ်.. . ကျွတ်”

“တပ်တွင်းသားဖွားခန်းက ဘယ်မှာတံ့ပါ”

“တပ်ရင်း ဆယ့်ခြောက်ကို ပြန်လှည့်ရမှာပါ”

ကိုးမိုင်ခန်း ကွာဝေးသေးသည်။ ထိုစဉ်က တပ်သစ် တည်စမ့် နမခတွင် တပ်တွင်းသေးရှုမပြီးသေးဟု ထင်ပါ၏။

“လုပ်ပါရှင်၊ ကူညီပါပြီး.. . အား.. . နာလိုက်တာ ကျွတ်.. . ကျွတ်”

ကိုမြင့်ပြိုမြင်းကားပေါ်ကခုန်ဆင်း၍ သူအိတ်နှင့်ဆွဲခြင်းကို ကားပေါ်တင်ပေးရင်း -

“တက်ပျား၊ ပြည်းပြည်းတက်နော်”

ဟိုက်ရွက်ကားလေး၏နောက်ခန်းတွင် တွဲ၍ တင်ပေး လိုက်၏။

ထိုနောက ကျောင်းပိတ်ရက်မို့ သားသမီးများမပါကြ၊ ဆိုင်ဝန်ထမ်း မောင်ဝင်းကိုသာ ပါလာသည်။

“ဝင်းကိုရေ တွဲခေါ်ပါပြီးဟ”

“လာ အစ်မ၊ လာ.. . လာ”

ကားကို နောက်ကြောင်းပြန်လှည့်ပြီး မောင်းလာ၍ မကြာမိ အူလံ.. . အူလံ ဟူသော အသံနှင့်အတူ မောင်ဝင်းကို၏ အလန်း တကြားအော်သံ ထွက်လာ၏။ ကားဘော်ဒီကို ပုတ်လျက်ဖြင့် -

“ဘုန်း.. . ဘုန်း.. . ဘုန်း၊ မွေးပြီး၍.. . မွေးပြီ”

“ကျွတ်.. . သောက်ရှုပ် ရှုပ်ပြီကွာ”

“ဘာရှုပ်ရမှာလဲပျား၊ ကားပေါ်မွေးတာ ကံကောင်းတယ်လို့ ပြောကြတာပဲ”

နောက်သို့ လှည့်၍ -

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ ၁၃၃

“အားတင်းထား ရောက်တော့မယ်၊ ဝင်းကိုရေ ဂရှစိုက် လိုက်ပါကွာ”

တပ်တွင်းဆေးခန်းရောက်သော် ခင်ပွန်းသည်က ရွှေတန်း တစ်နေရာတွင် ရောက်နေကြောင်းသိရှု ကိုမြင့်ပြိုမြင်းက မီးဖွား စရိတ် ငွေ ၅၀၀ ထုတ်ပေးခဲ့ပါသေးသည်။

ကိုကြောင်းကား မြည်တွန်၍ မဆုံးတော့။ မောင်ဝင်းကို ကပင် ကြားဝင်ပြောသေးသည်။

“က ခင်ဗျားပိုက်ဆံကုန်တာ မဟုတ်ဘူး၊ တော်.. . နားမြိုးတယ်”

“တောက်.. . သောင်းငွေးတို့နဲ့ ချိန်းထားတာ လွှဲပါ ပြီကွာ”

“ဘာအလုပ်ရှိလိုတံ့ပါးပျား”

“အရာက်သောက်ဖို့ ချိန်းထားတာပါကွာ”

“သောက်ပင်းဆိုဖို့ကိုး၊ သေများသွားပါပြီးမယ်”

ကိုကြောင်းကား အတ္ထာကြီးလှသည်။ ပရဟိတစိတ် လုံးဝ မရှိခဲ့။

သို့သော် တိမ်မည်းညီတို့သည်ပင် ရွှေအနားကွပ် ရှိတတ် သည်လေ။



“ဖြည်းဖြည်းမောင်းပျား၊ ဝိတ်များတယ်”

“ဒီထက်ဖြည်းရင် မိုးလင်းရုံးတယ် မောင်”

ကိုကြောင်းက ကားကို ဂရှစိုက်မောင်းနေရာက နာရီကို ကြည့်လိုက်ရင်း ပြော၏။ ကိုမြင့်ပြိုမြင်းက ဘာမှုမပြောတော့ဘဲ ပြို နေလိုက်သည်။ ကျွဲဆည်ကန်ရှိ ကုမ္ပဏီတို့အောင်မှုထွက်စဉ်မှာပင် ၁၀ နာရီထိုးပြီးသွားသည်ကို သိပြီးဖြစ်နေ၍ပါ။ သို့သော် ဟိုက်ရွက်

ကားလေး၏ ဝန်တင်နိုင်အားထက်တင်လာသော တရာ်အင်ဂျင် ရှုစ်လုံးက အများကြီးပို့နေသည်မဟုတ်ပါလား။ မန္တလေးနှင့်မုံရွာ သည် စင် မိုင်သာ ဝေးပြားလည်း လေးနာရီလောက်မောင်းမှ အန္တရာယ်ကင်းပေမည်။ တစ်နာရီ မိုင် ၂၀ နှုန်းထက် ပို၍မဆချေ။

စစ်ကိုင်းမြို့ကအထွက်တွင် လမ်းမီးလုံးဝမရှိတော့။

ကားလေး၏ အားမကောင်းလှသည့် မီးရောင်ဖြင့်သာ သွားရတော့၏။ တင်လာသောဝိတ်ကများ၊ တာယာကလည်း ပါးလေသဖြင့် ဘီးနှစ်ခါပေါက်သေး၏။ အုန်းတောရွာတွင် ဘီးဖာသည့် ဆိုင်ရှုံး၍ တော်သေးသည်။

ရေပိုးစားကန်အကွဲတွင် ကားမီးရောင်ဖြင့် သနပ်ခါး အဖွေးသားဖြင့် ဆံပင် ဖားလျားချထားသော အမျိုးသမီး တစ်ယောက် တွေ့ရ၏။ ကားလေးသည် မနိုင်ဝန်ရှုန်းနေရာမှ အိခန် ထိုးရပ်လိုက်သည်။

“ဘာဖြစ်တာတုံးပုံ”

“ဟိုမှာလေကွား ဥစ္စာစောင့်မလေး မတွေ့ဘူးလား”

“အာ အရေးထဲ ဆင်းလိုက်ရင်း အတ္ထာပြေနေသေးတယ် မောင်းပြား”

ကိုကြင်ဝင်းက ကားကို စိတ်မပါစွာ မောင်းထွက်လိုက်ရင်း ညည်းသေး၏။

“တောက် လှလိုက်တာကွား”

“နှစ်နာရီခဲ့ပီးသွားပြီဗျား မလင်းခင် မုံရွာဝင်ချင်တယ်”

“ရွာအထိ မောင်းရုံးကျနေတာပဲ”

ကိုမြင့်ပြိုးတို့ မိသားစုအားလုံး မုံရွာမြို့သို့ပြောင်းနေပြီမို့ မုံရွာသို့ မလင်းမိရောက်ပါက တစ်ရေးတော့ မျေးလို့ရသေးသည်ဟု တွက်ကာ မောင်းခိုင်းရခြင်းဖြစ်ပါသည်။ ကိုကြင်ဝင်းက တစ်မျိုး

တွေးသည်။ မုံရွာသို့ ဆိုင်ဖွင့်အမိရောက်လည်း ကိစ္စမရှိ။ လမ်းမှာ တွေ့သွား ကာမဂ္ဂ၏အာရုံတွေ့ကိုသာ အလွှုတ်မပေးတမ်း ခံစားသွားချင်သည့်သဘော။ အားလုံး မအိပ်ရလည်း ကိစ္စမရှိဟု တွက်ပုံ ရသည်။

ကားလေးကား တလူပ်လူပ်နှင့် ဖြည့်ဖြည့်ရွှေလျားလျက်။



“ကိုင်း မုံရွာဝင်ပါပြီဗျား”

ကိုကြင်ဝင်းက အသိပေးသလို ပြောလေ၍ ကိုမြင့်ပြိုးမြိုင်းနေရာက မျက်နှာကို လက်ခုံနှင့်ပွတ်သပ်လျက် လက်မှုနာရီကို ကြည့်သော် သုံးနာရီခဲ့ပေပြီ။ အိမ်သို့ရောက်ပါက တစ်ရေးဝဝတော့ အိပ်ပစ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။

“ဖရ်း။။။ ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း”

မော်တော်ကားသည် တစ်လုံးထိုးအင်ဂျင်မြည်သလို ဆူညံစွာမြည်၍ စက်ရပ်သွားသည်။ ကိုမြင့်ပြိုးမြိုး အလန်တကြားပင် -

“ဘာဖြစ်တာလဲဗု”

“အိတ်ဇောဝါရာ ပေါက်သွားလို့ စက်ရပ်လိုက်တာ၊ ဟောနောက်ကလိုက်လာတဲ့ကောင် ဆင်းဟော၊ ကား တွေ့နဲ့ရမယ်”

ကားနောက်ခန်းတွင် အင်ဂျင်စော်များပေါ့မှာ ကတ်သတ်စွာ အိပ်လိုက်လာသော မောင်ဝင်းကိုက ကိုကြင်ဝင်းကို ပြန်ဟောက်တော့၏။

“ဟာပျား အိမ်နားရောက်ခါနီးပြီဥစ္စာ၊ ခင်ဗျားကားက ဆက်မောင်းလို့ မရတော့ဘူးလား”

ကိုကြင်ဝင်းထံမှ သက်ပြင်းချသံ ဟင်းခနဲ့ထွက်လာပြီးနောက် -

“မောင်းလို့တော့ရတာပေါ့ကွာ၊ ဒါပေမဲ့ ဒီလောက်
တိတ်ဆိတ်နေတာကြီးကို စက်နှီးလိုက်ရင် ပတ်ဝန်းကျင်လူတွေ
အကုန်နှီးကုန်မှာ သိလား”

တစ်ဆက်တည်းမှာပင် ကိမ်းပြုမြိမ်းဘက် လျည့်၍ -

“ကဲ မြင့်ပြီမ်းက ရွှေ ကိုင်ကွာ၊ ပါန္တဝ်းကို တွန်းမယ်”

မောင်ဝင်းကိုသည် ကားပေါ်မှ ပျင်းရိစ္စာ ဆင်းရင်းမှ -

“တော်တော် အလုပ်ရှုပ်တဲ့လူပျော်၊ မောင်းလို့ရရဲ့သားနဲ့
ဟာကို”

ကိုကြောင်းက မပွင့်တပွင့် ရယ်လိုက်ပြီး -

“ဟဲ ဟဲ ငါ့ညီးကလည်း သူတစ်ပါးကို အလန်တကြား
ဖြစ်အောင်လုပ်တာ ငရဲကြီးသဟာ၊ လာပါ တွန်းရအောင်”

“ခင်ဗျားဟာလေ၊ ဒါကျဗုမှ သူတော်ကောင်းကြီးလုပ်လို
ထို့”

ကားတွန်းဖို့အရေးကို ပျင်းပုံနှင့် မောင်ဝင်းကိုက မကျေ
မန်ပုံလေသား အတ္ထကြီးလှသူ ကိုကြောင်းက -

“မင်း ထင်ချင်သလို့ ထင်နိုင်တယ်၊ ဒါပေမဲ့ ငါ
ဒီလောက်ထို့ မယုတ်မာဘူးဘူး”

ကိုမြင့်ပြီမ်းသည် သူဒေဝါရိဘာ၏ ဤလုပ်ရပ်ကို သဘောကျ
လွန်း၍ ကားပေါ်မှဆင်းကာ -

“ကဲ ဗျား၊ ကျေပ်လည်း တွန်းပါမယ်”

◆◆◆◆◆

“တော်လိုက်တဲ့ စိတ်ထားဗျာ၊ တစ်ခြားဆိုးတဲ့အချက်တွေ
တောင် ဒါနဲ့ ထောက်လို့ ဖြစ်နေပြီဗျာ၊ သူတစ်ပါးနှစ်ခြိုက်စွာ အိပ်စက်
အနားယူနေတာကို မနေ့ဗုံးယူက်တာဟာ ကျွန်းတော်တို့ ခင်ဗျားတို့
အားလုံး အလေးထားလိုက်နာသင့်တဲ့ အချက်တစ်ချက်ပါပဲ”

အရှင်ကျင်းလိုလင်းလုပြုကိုနှင့် အမြားဝတ္ထုတို့မှား ၁၃၇

ဦးမြင့်ပြီမ်း ပြောပြသည်ကို နားထောင်ပြီးနောက်
ခရစ်ယာန်ဘာသာဝင် ဦးအော်စကားက မှတ်ချက်ပြု၏။ ဤတွင်
စာရေးဆရာ မောင်မောင်သန်း (လျှောင်ဦး) က -

“ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် သူည်တဲ့အသံနဲ့ သူတစ်ပါးကို
အနောင့်အယျက်မပြုတာကို ‘ကောင်းလေစွာ’ ဆိုပြီး နှစ်သက်မှာ
သာရဲခေါ်မှာပါ၊ အခုဟာက နေ့ခိုင်းဘက်မှာ ဆင်းရဲပင်ပန်းစွာ
လုပ်ကိုင်စားသောက်ရသူတွေကို စာနာစွာနဲ့ ညာတာပေးတာ
ကတော့ လူသားဆန်တယ် ပြောရမယ်ပျော်၊ ဒါဟာ ကိုယ်ချင်းစာ
တရားပဲ၊ ကိုယ်မှကြိုက်တဲ့ အပြုအမှုကို သူများလို့မလုပ်မိအောင်
ထိန်းနိုင်တာ မေတ္တာတရားအခြေခံပါဝါ”

ထိုနောက ဘာသာအယူဝါဒ မတူသူသုံးဦး အမြင်ချင်း
ဖလှယ်ကြရာ၌ အသံ၏စွမ်းအင်အကြောင်း အစိကပါဝင်နေကာ
ဤမြင့်ပြီမ်း၏ ပင်ကိုစရိတ်နှင့်လည်း ကိုက်ညီပေ၍ များစွာ
နှစ်ထောင်းအားရဲ ဖြစ်မိပါသည်။

ဦးမြင့်ပြီမ်းက -

အသံနဲ့ပတ်သက်လို့ ဖတ်ဖူးထားတာ ရှိတယ်ပျော်၊ သီရိဓမ္မမှာ
သောကမင်းကြီးရဲ့၊ အလျော့တော်ရေစက်ချွဲမှာ ဥပဂုတ္တရဟန္တာ
မထောင်မှတ်ကြီးကြောတော်မူလို့ မင်းကြီးက “အရှင်ဘူးသည်
မြတ်စွာဘူးရား သက်တော်ထင်ရှားး ရှိစဉ်က သိမိလိုက်သည်ဟု
သိရပါတယ်ဘူးရား၊ ဘူးရားသခင်၏ အသံတော်နှင့် ဥပမာနှင့်ပြ
စရာရှိပါလား ဘူးရား” လို့ လျှောက်သတဲ့။ အရှင်ဥပဂုတ္တရဟန္တ်း
တော်က “ဒကာတော် ရေမြေ့ရှင်း၊ ဘူးရားရှင်၏အသံတော်သည်
ကား ကရိတ်ငှက်၏ အသံကဲ့သို့ သာယာပေ၏” ဟု မိန့်သတဲ့။
ဘူးရှင်ကြီးလည်း ဘူးရားရှင်ရဲ့အသံတော်ကို ကြားနာလို့စိတ်
ပြင်းတာနဲ့ အမတ်တွေကို “ဟိုမဝန္တာမှာရှိတဲ့ ကရရိတ်ငှက်ကို
သွားဖမ်းချေလို့” လွှတ်တာပေါ့။ တို့တို့ပြောပြောရရင် ကရရိတ်

ငှက်ကိုမိပြီး နှစ်းတော်ထဲဆောင်ယူလာကြရော ဆိုပါတော့။ မင်းကြီးလည်း ဟန်ကျဖြေဆိုပြီး ဥယျာဉ်တော်ထဲမှာထားတဲ့ ကရိုတ်ငှက်မြည်သံကို နားဆင်နေသတဲ့။ ဒါပေမဲ့ တစ်ကောင်တည်း ဖြစ်နေတဲ့ငှက်က မမြည်တွေန်တော့ မင်းကြီးက အကြံရပြီး ‘ဟဲ့ မှန်တွေထောင်ပြလိုက်ကြစမ်း’ လို မိန့်တော်မူလေမှ မင်းချင်း တွေက မှန်ချပ်ကြီးတွေယူလာပြီး ထောင်ပြလိုက်တဲ့အခါမှ မှန်တွေ ထဲမှာပေါ်တဲ့ သူအရိပ်ကို အဖော်ငှက်တွေ ရောက်လာတယ်ထင်ပြီး တွေန်ကျူးမာတော့သတဲ့။ ကရိုတ်ငှက် တစ်ခါတွေန်ကျူးတဲ့အသံကို နားဆင်မိတဲ့ မင်းကြီးလည်း ဖရကာပိတ် ဂုဏ်ဆီထိသလို နှလုံးသား များ နှုံးညွှေ့သွားတယ်လို့ ဖတ်ရသူဗျာ’

‘ဦးမြင့်ပြိုမ်းစကားကို ရှုည်လားစွာပြောပြီး၍ အာခြောက် သဖြင့် ငွေးပြီးသော ရေနေးခွက်ကို ကောက်မေ့ချလိုက်၏။ စာရေး ဆရာ မောင်မောင်သန်းက -

“အဲဒါက တစ်ခါတွေးမြည်လိုဗျာ သူနား နားကပ်ပြီး အသံ အကျယ်ကြီးနဲ့ လော်စပ်ကာဖွံ့ဖြိုးသလို တောက်လျောက်အော်နေလို့ ကတော့ အဲဒီကရိုတ် အသတ်ခံရမှာ။ သူက ဘုရင်ကိုးပျော်နော်”

ဦးအောင်စကား -

“အင်း အသံကိစ္စ၊ ကြပ်မတ်ဖို့သင့်ပြီ၊ ဒါလည်း ဆရာ မောင်မောင်သန်းပြောသလို ဘုရင်မှ တတ်နိုင်မယ်ပျို့။”

○○○

ပန်းဖျက်ပိုး

ဦးဖေတွေန်းသည် သူ့အနီးကြော်ပေးသော အညာစတိုင် (နန်းဝါဝါနှင့်) ထမင်းကြော်ကို စွန်းနှင့်ကော်ခပ်စားမည်အပြုတွင် ကျောင်းယူနိုင်သော်လည်းကောင်းကို သေသပ်စွာဝတ်ဆင်လျက် လောကား သုံးထစ်ကိုနင်းကာ ဆင်းလာသော သားကြီးကို ရှုမော်သလို ကြည့်နေရာက မျက်နှာ်ကြီးကျံ့သွားမိသည်။

“သား ထမင်းချိုင်းက မူခဲ့တာလားကွဲ”

“ဟင်း မကျက်သေးလိုပါတော်ရေ့၊ ကန်တင်းမှာ ဝယ်စား လိမ့်မယ်”

သူ့အနီးက သားနောက်မှုကပ်ပါလာပြီး သားကိုယ်စား ဝင်ဖြေ၏။ သားဖြစ်သူ မျိုးတော့တွေန်းသည် ဆယ်တန်းကို ငါးဘာသာရုံက်ထူးဖြင့် အောင်မြင်၏။ ဆေးတဲ့လိုလိုတက်ခွင့် မိသော်လည်း အိမ်၏စီးပွားရေးကိုင့်ကာ မတက်ဘဲ နှစ်နှစ်သာ တက်ရသော ကုန်သည်ရောကြောင်းကောလိပ်ကိုသာ ရွေးချယ်ခဲ့သည်။ ယခု ကျောင်းဆင်းပြီး၍ သူရွေးချယ်ရာ အင်ဂျင်နီယာ ဘာသာအတွက် ထိုကျောင်းတွင်ပင် ဒေါက် ဆင်းနေသည်။

ခြားက်လဆင်းပြီးသည်နှင့် လိုအပ်သော လက်မှတ်များစုပါက သဘောပေါ်တွင် တာဝန်ထမ်းဆောင်ခွင့်ရပါမည်။ ဒေါ်လာ မန်ညုးမနောပင် လစာရမည့်မို့ တော့သည် မိသားစု၏မိုးရှူး တန်ဆောင်ဆိုက မမှားပါခြေ။

“ဒီနေ့ အီမံက ပဲကုလားဟင်းနဲ့ငါးခြားက်ဖူတ်ပဲ ချက်တာမို့”

သူ့နှစ်ဦးက တိုးညွှန်းစွာပြောလေတော့ ဦးဖေတွန်း သက်ပြင်းခုမိသည်။ သူတို့မိသားစုင်းယောက်အပြင် အတူနေ လုပ်သားငါးဦးလည်းရှိသေးရာ ထိကုံးဦးသောပုဂ္ဂိုလ်တို့၏ တစ်နေ့၊ တာ ဝမ်းမီးဖြိမ်းဖို့အတွက် ဝင်ငွေကား တို့ရေရှးရေ ဖြစ်နေသည်မှာ ကြော်ပြီကောလေ။

ထွန်း ကားဟော်ခီလုပ်ငန်း ကောင်းစားသည့်အခါ သမယက နေ့စဉ် အသားဟင်းတစ်ခွက်တော့ ထမင်းပိုင်းတွင် ပါခဲ့ သည်ချည်းပင်။ အစိုးရက ကားဟောင်းတွေ အအပ်ခံကာ ကား အသစ်တစ်စီးဝယ်ခွင့် စလင်ထုတ်ပေးသည်နှင့် နောက်ရက်များမှ စ၍ ဦးဖေတွန်းတို့ ဖောက်သည်ကားများ သံရည်ကြိုရုံသို့ ချိတက် အနားယူသွားကြကုန်၏။ ထိုမှုစ၍ ထမင်းခံ့သော လက်တို့နှင့် ဝေးခဲ့ရလေသည်။ ရုန်ခံခါမှုသာ တိုက်ကားတစ်စီးတစ်လေကို ပွုတ်ချောချောကာ ငွေအနည်းငယ်ကို ကောက်သင်းကောက်သလို ကောက်နေရသော အခြေအနေပါတည်း။

အခြေအနေကိုသိသော တူ ဝင်းအော်မြင့်က -

“ကျောင်းမှာက အများနဲ့စားရတာဆိုတော့ သူ့အတွက် ကောင်းကောင်းထည့်ပေးပါ ဒွေးလေးရာ၊ ကျူပ်တို့က ဘာနဲ့စားရ စားရ ဖြစ်ပါတယ်”

ဦးဖေတွန်းသည် နှုမကမွေးသော တူတော်မောင်ကို ကျေးဇူးတင်စွာကြည့်၍ -

အရှင်ကျွန်းလိုလင်းလုပြီကိုနှင့် အခြားဝတ္ထုတို့များ ၁၄၁

“အင်း ဂုတ္တုတွေလည်း ဦးကြီးတို့မိသားစုရဲ့ ဒုက္ခရတာကို ဦးကြီး စိတ်မကောင်းပါဘူးကွဲယ်၊ တခြား ဝင်ငွေ ရမယ့်အလုပ်ကို လုပ်ချေပါဆိုတော့လည်း မထွက်ကြဘူး၊ ဟင်း” ဝင်းအော်မြင့်က ကြည်လင်စွာ ပြုးလိုက်ပြီး -

“တော့ကြီးသဘောအင်ဂျင်နီယာဖြစ်ရင် သူ ပို့တဲ့ငွေ လေးနဲ့ စားသောက်ဆိုင်ဖြစ်ဖြစ် ဖွင့်မယ်ဆို ဦးကြီးရဲ့၊ အဲဒီတော့ ကျွန်တော်တို့က စားပွဲထိုးမှာပေါ့”

“အေးကွာ အေး ဟေး ဟေး တောင့်ထားကြေး ဂုတ္တုတွေ တောင့်ထား”

ထိုစဉ်အခိုက် -

“အစ်မရေး ဒီနေ့လေနေ ကျူရှင်လခပေးရမယ်နော်”

သမီးအလတ် မျိုးသန္တာထွန်းက ဆယ်တန်းတက်နေသူ ဖြစ်၍ သူ့စုရိတ်ကလည်း မသေးလှပါ။ ဦးဖေတွန်း နောက်ထပ် သက်ပြင်းတစ်ခုကို ချဖြစ်ပြန်သည်။

“လာ ညီမလေး၊ ညီမလေးကို အစ်ကိုကြီး ဆုပေးရပါး မှာလေ”

မျိုးသန္တာထွန်း၏မျက်နှာကလေး ဝင်းခန့်ဖြစ်သွားလျက် သူအစ်ကိုဝဲမဲ့ ဝင်းအော်မြင့် ရွှေလာရပ်ကာ လက်ဝါးဖြန့်၍ -

“သတိရပို့၊ ပြီးခဲ့တဲ့ လပတ်မှာ ဝမ်း၊ တူးချိတ်ရင် နှုစ်သောင်းဆုချုမယ်လို့ ပြောထားတယ်နော်၊ လာထား ကိုကြီး”

ဦးဖေတွန်းခံမှု အားနာစရာတစ်ခု ဖြစ်သွားရပြီးလျှင် -

“အို မဟုတ်တာ သမီးရယ်၊ ညည်းအစ်ကိုဆီမှာ အဲဒီ လောက် ပိုက်ဆုံးပါမလား”

သူတို့လေးတွေကို လုပ်ခမပေးနိုင်တာပင် ကြာလှပြီမို့ သမီးကို ဟန့်တားလိုက်ရခြင်းပင်။ ဝင်းအော်မြင့်က -

“ဦးကြီး စိတ်မဆိုနဲ့နေ၏၊ ဉာက ကျွန်တော် ဘောလုံးပွဲနှင့်ထားတယ်”

“ဟာကွာ မင်းနှယ်”

အသောက်အစားနှင့် လောင်းကစားလုပ်ရင် ဂျိမ္မာ မထားဘူးဆိုသည့် သူ ထုတ်ပြန်ထားသော စည်းကမ်းသည် ရှားပါးခြင်းဆိုသော ရေအဟုနှင့် စုံများလေပြီဟူ၍ ဟာကွာမင်းနှယ်ဟုသာ ရေချိတ်လိုက်နိုင်ပါတော့သည်။



“ကားတစ်စီးဝင်လာသဟော”

ကားအသစ်တစ်စီး မောင်းဝင်လာသည်။ မျက်စီရှင်သော သန်းထွန်းအောက် -

“တိုက်ကားပျှ၊ ဦးကြီး ရွှေဘန်ဘာကြီး လန်လာတယ်”

ဦးဖေတွန်းက -

“မင့်အစိတ်ကြိုးနဲ့ တိုင်ပင်ပြီး ကျပ် ကြပ်လို လိုက်ကွာ”

ဘာသာပြန်ရသော ကြည့်ကြပ်လုပ်ဟု အဓိပ္ပာယ်ရပါ၏။ ဤမျှလောက်ဖြင့်တော့ ဦးဖေတွန်း ဝင်စရာမလိုသောကြောင့် ရေနွေးကြမ်းသောက်မပျက် ထိုင်နေလိုက်သည်။ သိပ်မကြာခ်ပြီးစီးသွား၍ လက်ခင့် ရှင်းရာမှာတော့ အလုပ်အပ်သူ စိတ်တိုင်းကျသဖြင့် ပို့ပေးသွားတာ ကြံ့ရလေသည်။

“သူငြေးသားလေး ဒီထက်သောက်နိုင်ပါစေဗျာ”

“အေး ဒီလို နေ့တိုင်းမူးပြီး ကားမောင်းရင် တို့ဖောက်သည် ဖြစ်ရမှာပေါ့ကွာ”

“တို့ဖောက်သည်ဘဝမှာ ကြာကြာနေနိုင်အောင် အရက်လျှော့သောက်ဖို့ တိုက်တွန်းရမယ်ကွာ”

“ဘာဖြစ်လိုတဲ့ ကုံကြီးရဲ သောက်စမ်းပါစေဗျာ သူ့ခများ”

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ ၁၄၃

“အဲ မင်းတို့မသိတာ အဲဒါတွေ အများကြီးသောက်ပြီး မောင်းရင် တို့ဖောက်သည်ဘဝကန် ဦးကျော်သူ ဖောက်သည်ဘဝ ကို ရောက်သွားမှာကို ပြောတာဟော”

“အဟားဟား ဒါဆိုရင် ဒီနေ့လို မမူးတမူးလေး တိုက် ကောင်းရုံသာ နေ့တိုင်းသောက်နိုင်ပါစေလို ဆုတောင်းရမလို ဖြစ် နေပြီ အဟီးဟီး”

“ဟော ကလေးတွေ တော်။။။ တိတ်၊ နိမိတ်မရှိ နမှာမရှိနဲ့”

ဘေးကြားသော်မသင့်၍ ဝင်ငါးကိုကို ဆုတောင်းရမလို ဖြစ် ကိုယ်၌ကပင် ပြီးယောင်ယောင် မျက်နှာထားနှင့်ပါကလား။



“လာမျို့၊ ဘော်ဒီဆရာ ထိုင်ဗျာ”

သမီးငယ်ကို လက်ဆွဲ၍ လက်ဖက်ရည်ဆိုင်သို့ဝင်လာ သော ဦးဖေတွန်းကို အလုပ်အပ်လေ့ရှိသူ ဦးကျော်စောက နေရာ ပေး၍ ဝင်ထိုင်လိုက်ကြသည်။

“ဘော်စိုကလည်း ကားအဟောင်းတွေအပ်ပြီး အသစ်တွေ စီးကတည်းက ကျွန်တော်ဆီကို မရောက်တော့တာနော်”

“အေးပျွဲ နောက် သုံးလေးနှစ်တော့ လာဖြစ်မယ် မထင်ဘူး၊ ဟဲ ဟဲ”

ထိုစဉ် စားပွဲထိုးလူငယ်ရောက်လာ၍ -

“ဟော ချို့ဆိမ့်စာစ်၊ ပေါက်စီးမ်းကွာ”

ဦးကျော်စောက -

“လုပ်ပါများ၊ ခင်ဗျားလည်း စားပါ ကျွန်တော် ရှင်းပေးမယ်”

“ကျွန်တော်က ထမင်းကြော် စားခဲ့ပြီးပါပြီဗျာ၊ ဒီ ရှင့်ဘူးရင် ကတော်လေးသာ မျိုးကျေတော်မမူလို လက်ဖက်ရည် လိုက်တိုက် ရတာပါ”

“အဟား ဟား၊ ရှင်ဘုရင်ကတော်ဆိပါလား၊ တင်စားချက်က”

“တင်စားတာ မဟုတ်ဘူး ဘောစိရဲ့၊ သူမှုမိတ္ထာတ်ထုပ်ထဲက လျော့သူ့ဖြစ်နေလို့ ပြောတာ”

“အင်း ခင်ဗျားတို့ အညာသားတွေက ပုံတိပတ်စပြောတတ်တယ်၊ ဆိပါဉိုး”

“သူမှုမိတ္ထာ ဆိုတဲ့ ဘုရင်ဗြီးရဲ့မိဖုရားနဲ့ သားတော်သမီးတော်များ နှစ်းတွင်းရေးကြောင့် အပြင်ထွက်ပြီးလာကြတော့ လျော့သူ့ဖြီးက အိမ်ခေါ်သွားပြီး စောင့်ရွှေ့က်တာလော့”

“အဲဒီတော့ ဘာဖြစ်သတုံးဗျာ”

“ဘာဖြစ်ရမှုဘုန်းဗျာ၊ အချိန်တန်ရင် ပွဲတော်တည်မယ်၊ ညကျတော့ စက်တော်ခေါ်မယနဲ့လည်တော့ လျော့သူ့ဖြီးက ကြောက်လာပြီး၊ အင်း ဒီကလေးတွေက တို့နဲ့မထိုက်တန်ဘူးထင်ရဲ့၊ ပြန်ပို့တာပဲကောင်းတယ်ထင်ပါရဲ့”လို့ ညည်းသလိုပေါ်ဗျာ၊ ကျွန်တော်တို့စားသလို မစားနိုင်ရှာလို့ ဘုရင်ကတော်လေးကို ဘယ်ပို့ရကောင်းမလဲလို့ စဉ်းစားနေတာ ဘောစိရေး”

“ဟား ဟား ဟား၊ ခင်ဗျားက ယာယီအလုပ်မကောင်းတာလေးနဲ့ ကိုယ့်ကိုယ်ကိုယ် လျော့သူ့ဖြီးနဲ့ နှိုင်းနေတာကိုးဗျာ”

“ဟုတ်တယ် ဘောစိရေးကျောင်းသားချဉ်း သုံးယောက်ဆိုတော့ စရိတ်များတယ်ဗျာ၊ တော်တော် ကျပ်တယ်”

“ပညာရေးမှာ ရင်းနှီးမြှုပ်နှံထားတာက အနာဂတ်အတွက် အသင့်တော်ဆုံး ဆိပ်ဗျာ၊ အခု ခင်ဗျားသားကြီး တော့ပြောကြည့်၊ မကြောခင် ဒေါ်လာစားဖြစ်တော့မှာကို၊ သိပ်အခက်အခဲ ရှိရင်ပြောဗျာ၊ ကျွန်တော်ကူညီပါမယ်”

“ကျေးဇူးတင်ပါတယ် ဘောစိရုရ်၊ ကျွန်တော်တို့အဖြစ်က ရောင်နီမလာခင် မူာ်ကြီးကျသလိုဖြစ်နေလိုပါဗျာ”

ဦးကျော်စောသည် ဘာလုပ်ငန်းလုပ်သည်မသိရသော်လည်း ရပ်ကွက်အတွင်းဝယ် ကြွယ်ဝချမ်းသာသူဖြစ်ပြီး သူသမီးကြီးဖေတွန်းသား တော့ထံတွင် စာလာကျက်နေသော ဆယ်တန်းကျော်သူလေးဦးထဲမှ တစ်ဦးဖြစ်ပါသည်။ ဦးကျော်စောလက်ဖက်ရည်ဖိုး ရှင်းကာ ထွက်သွားသည်နှင့် -

“ဖေကြီး အဲဒီလူကြီးသမီးကလော သမီးကို ယောက်မလေးလို့ ခေါ်တယ်သိလား၊ အဲဒီဘာလဲ ဖေကြီး”

“ချော် ညီမလေးလို့ ခေါ်တာပေါ့ သမီးရယ်”
ဦးဖေတွန်း၏သမီးယောက်သည် သူငယ်တန်းများသာ ရှိသေးသော်လည်း စကားတတ်လှပါသည်။ အငယ်ဆုံးမို့ အလိုလိုက်ထားလို့လည်း ဖြစ်ပါမည်။

“ဟင် အဲဒီလိုဆို မိုးကို ညီမလေးလို့ ခေါ်တဲ့လူတွေ အများကြီးရှိတယ် ဖေကြီးရဲ့”

“ဟား ဟား ဟား ဟား၊ သမီးက ကံကောင်းလိုပေါ်ကွယ်၊ ကဲ မြန်မြန်စားသွားရအောင်”

ဦးဖေတွန်း၏ သားကြီး မျိုးတော့တွန်းသည် ဥပမာဏရပ်ကောင်းမွန်သလို ပညာထူးချွန်သူဖြစ်သောကြောင့် သမီးရှိများကပင် လိုလားကြော် မျက်နှာပွင့်လှပါသည်။ ဒါကို သူတို့ တစ်မိသားလုံး ဂုဏ်ယူနေကြရပါသည်။ ပုံထုအုံပေကိုးလော်။



ညနေ အလုပ်သိမ်းခါနီးမှ တိုက်ကားတစ်စီးဝင်လာသည်။

“တော့ကြီး ရှိလားဗျာ”
ဝင်းဖော်မြင့်က -

“ရှိပါဗျာ အိမ်ပေါ်မှာ စာသင်နေလေရဲ့ ခေါ်ပေးရ မလား”

“အာ နေပါစေ၊ ကျွန်တော်ကား အုတ်ခုနဲ့ တိုက်မိလို နောက်တံခါးချိုင့်သွားတယ် အဲဒါလေး ပြင်ချင်လိုပျား မြန်မြန် လေးနော်”

ထိစဉ်၍ အသံကြား၍ အိမ်ပေါ်က ဆင်းလာသော တော်နှင့် တွေ့သွားပြီး -

“ဟေ့ အာကာကြီး ဘာဖြစ်လာပြန်တာလဲ”

“နောင်တော်ကြီးပါကွာ၊ အုတ်ခုကို ဝင်ပွတ်လို့”

ဝင်းအော်မြင့်က ကားတံခါးကို အတွင်းမှုခွဲနေရာက -

“ကံကောင်းတယ် မှုန်မထိဘူး”

“တော်သေးတာပေါ့၊ အဲကားပေါ်က နောင်တော်ကြီး ဆင်းဦးလေ လာပါ”

ကားပေါ်တွင် ငူးကြီးထိုင်နေသော အာကာ၏ အစ်ကိုကြီး ကို ခင်မင်နေပြီဖြစ်၍ အောက်ဆင်းခိုင်းပြီး ထိုင်ခုတွင် ထိုင်ခိုင်း လိုက်၏။ ထိုစဉ် ကျောင်းသူသုံးဦး စာကျက်ပြီး၍ အိမ်ပေါ်က ဆင်းလာကြပြီး တော်ကို နှုတ်ဆက်ကြသည်။

“အစ်ကိုတော့၊ ပြန်ပြီနော်”

“ဟေ့ ဟိုမှာ အစ်ကိုကြီးပါလား၊ ကားလာပြင်တာလား”

ဦးကျော်စော၏သမီး ခင်သီတာကျော်က အာကာ့ အစ်ကိုကြီးကို နှုတ်ဆက်သွားသဖြင့် တော်အဲ့သွေ့နေသည်ကို -

“မအဲ့သွေ့နဲ့ ဘော်ဒါ၊ သူတို့အိမ်က ကိုယ်ဝယ်နေကျ ဖောက်သည်တွေ့လေ”

ထပ်ပြီး အဲ့သွေ့ပြန်ပါသည်။ အာကာ့အစ်ကိုကြီးက ဆေးစွဲနေသူဖြစ်ကာ ဦးကျော်စောတို့က ဆေးရောင်းသည်ဆိုပါ လား၊ ဘူး ဘူး။ အာကာ့တို့ဖောင်သည် နိုင်ငံခြားမှာနေရ

အရှင်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတို့များ ၁၄၇

သော ဝန်ထမ်းအကြီးအကဲပေမို့ အာကာတို့သို့အစ်ကိုမှာ အဒေါ အပျို့ကြီးနှင့် နေရလေသည်။ ထိုကြောင့်လည်း အာကာ့အစ်ကို တာရာ လွှတ်လပ်စွာ ကဲနေခြင်းဖြစ်တော့သည်။

အာကာက -

“ငါ နောင်တော်ကြီးက နတ်မြင်းဆွဲတဲ့ ဝေးယန္တာ နတ်ရထားကို မောင်းနေတာကိုးကွာ၊ နတ်ရထားက တိမ်ပင်လယ်ကြီး ထဲမှာ တိုက်စရာမရှိဘူးထင်လို့ စွာတ်မောင်းတော့ လမ်းဘေး အုတ်ခုကို တိမ်ပုံတ်ထင်ပြီး ဝင်တိုက်တာနေမှာပေါ့”

သူအစ်ကိုကြီးကမူ -

“ခွေးကောင်”

ဟူ ပြောကာ သူပုံစံအတိုင်း မထုတ်တတ်တေး ရှိချေသည် တမ္မား။



“က ပြီးပါပြီဗျာ၊ တံခါးကို ဖွင့်ကြည့်လိုက်ပါပြီး”

ဝင်းအော်မြင့်အသံကြောင့် ဗိုက်မျဉ်းနေသော အာကာတို့ ခေါင်းထောင်ထလာပြီး -

“ဘယ်လောက်ကျသလဲဗျာ”

တော်က -

“ဟာ နေပါစေ မလိုပါဘူး”

အာကာက ပိုက်ဆံကို အထပ်လိုက်ထုတ်ကာ ရေနေရင်း -

“အလုပ်က အလုပ်ပဲ ယူပါကွာ”

ဝင်းအော်မြင့်က ပါးနှုန်းကြားဝင်လိုက်၏။

“အချင်းချင်းတွေမို့ လက်ခပဲ ယူလိုက် မယ်နော်၊ သုံးသောင်းပဲ ပေးပါ”

အာကာက ငွေစဲ့အထပ်လိုက်ကို ဝင်းဖော်မြင့်လက်သို့
ထည့်လိုက်ပြီး -

“လျှော့မယူပါနဲ့ ကျွန်တော်တို့ ညီအစ်ကိုက ဒါမျိုးဖြစ်နေ
ကျွန့် ဈေးသိပါတယ်”

တော့ဘက် လှည့်၍ -

“ဟေ့ ဒီနယူးရီးယားမှာ ငါတို့အိမ်ကို ဘော်ဒါတချို့
လာကြမယ် မင်းကိုလည်း လာခေါ်မယ်နော်”

“အေး ငါ စောင့်နေမယ်လေ”

တာရာကပင် -

“ဘော်ဒါလေး ကိုယ်လာခေါ်မှာနော်”

“အင်းပါ၊ နောင်တော်ကြီးရဲ့ နတ်ရထားစီးဖူးတာပေါ့”

“တယ် မင်းကပါ ဟို ခွေးကောင်လေတွေ ရနေပြီ”

“ဟား ဟား ဟား၊ သွားပြီ တော့ရေ”

သူတို့ ညီအစ်ကို ထွက်သွားသော် ဝင်းဖော်မြင့်က
ဦးဖော်နှင့် ပိုက်ဆံလာအပ်၏။ လုပ်အားခသဘောမပျိုး၊
ဦးဖော်နှင့် တစ်သောင်းခဲ့ ပြန်ပေးတော့ မယူဘဲ -

“မနက်ဖြန် ဝက်သားချက်လိုက်ပါ ဦးကြီးရာ”

ဦးဖော်နှင့် စိတ်မကောင်းဖြစ်ရပါသည်။ ဘိုးတော် ဦးပိုင်း
အိမ်နှစ်မျိုးစဉ်က အိမ်တော်ပါ ကျွန်ရင်းကော်ရွေး (နောင်သော်
ရန်ကုန်မြှေ့ဝန်) က -

“မန်ကျော်းရွှေကို ဆီရဲ့နှင့် ဘယ်ခါမှ သုပ္ပစားရပါမလဲ
မယ်မယ်ရယ်”ဟု ဆိုလေရာ ဖို့ပုံရားကြီးက ကော်ရွေးခေါင်းကို
ပွဲတ၍ -

“တစ်နေ့ စားရလိမ့်ပေါ့ သားရယ်”ဟူ၍ နှစ်သိမ့်ဖူးသည်
ကို သတိရမိပြီး အနီးသည်ကို မှုန်ရိုသော မျက်ဝန်းဖြင့် ကြည့်မိသည်။

အရဏ်ကျင်းလိုလင်းလုပြီကိုနှင့် အမြားဝတ္ထုတိများ ၁၄၉

အနီးကလည်း ပြုးလွှဲလွှဲနှင့်ပင် ခေါင်းညီတ်ရှာပါသည်။
သဘောကား စိတ်ချုပ်ရှင်ဟု ဦးဖော်နှင့် အာမဘန္တော် လုပ်လိုက်
ပုံပါတယ်း။

◆◆◆◆◆

“ထမင်းစားရအောင်လေ”

ဦးဖော်နှင့်ရာမှုတ၍ ခါးကို ဘယ်ညာလှည့်ကာ
အလောင်းဖြေလိုက်ရင်း -

“ထမင်းစားချိန်ရောက်လာပြန်ပြီလားဟေ့။ တစ်နေကုန်
ဦးတော့မှာပဲဟ”

ထိုစဉ် စာဖတ်ပိုင်းက သိမ်းလာသော ကျောင်းသူ
နှစ်ယောက် ဆင်းလာသည်။ ဦးဖော်နှင့် ထူးခြားဖြစ်စဉ်ကို
သတိပြုမိ၍ -

“ဟဲ့ ဒီနေ့ နှစ်ယောက်တည်းပါလား၊ ဟိုတစ်ယောက်
ကရော”

“ခင်သီတာကျော်လား ဦး”

“အေး ဦးကျော်စော သမီးလေးမပါဘူးနော်”

“သော် ဦးက မသိသေးဘူးထင်တယ်၊ မနေ့ညာက သူ
အဖော် ခဲ့တွေဖမ်းသွားတယ်လေ၊ ဒါ ရောင်းလွှဲတဲ့”

ကလေးမလေးက လက်လေးချောင်းထောင်ကာ
ပြောလေသည်။

“အား ဟား ဘောစိရယ်”

ဘာကြောင့် ကြီးပွားချမ်းသာပါလိမ့်ဟူသော ပုံစံရှင်း
သွားသလို သဘောထားမဆိုသော ဦးကျော်စော၏ ဝိသမလောက
ကို စိတ်ပျက်မိရပါ၏။

“အဖေ ဒီနေ့ အာကာလာခေါ်လိမ့်မယ်၊ ခက္ကလိုက်သွားမယ်နော်”

သားတေဇာက အဝတ်အစားသေသပ်စွာ ဝတ်နေရင်းဖောင်ကို ခွင့်တောင်းသလို လူမှုးပြောလေ၍ -

“အေး အေး သိပ်တော့မြို့မချုပ်စေနဲ့ သား”

သေသပ်စွာ ဝတ်ဆင်ထားသော တေဇာ့ကို နှမဖြစ်သူက-

“အစ်ကိုကတော့ အလန်းအယားပဲဟေ့ ဒု့ကြောင်ကောင်မလေးတွေ ခိုက်တာ”

နှမအငယ်လေးကလည်း -

“အစ်ကိုကြီး မီးမီးလိုက်ခဲ့မယ်နော်”

“အို သမီးလိုက်လို့ ဘယ်ရမလဲ၊ သူတို့ယောက်ကျားလေးတွေထဲကို”

ထိစဉ် မတ်တူးကားကြီး ပြုမဲ့ခနဲ့ရောက်လာ၍ ဦးဖေတွန်းက ရွှေမြှေးစွာ မပြောစဖူး ပြောလေသည်။

“က ရွှေကိုယ်တော်လေးကို အကြိုထောက်တဲ့ ဖုတ်သွင်းရထား ဆုံးကြုံပြုချုပ္ပား”

စတိုင်ကျွွား ကားပေါ်တက်၍ မိသားစုကို လက်ပြသွားသော တေဇာကိုကြည့်ပြီး သူတို့မိသားစု ရွှေမြှေးလျက် ကျွန်းခဲ့လေသည်။

တေဇာသည် သက်ဗောင်နှင့်ယာဖြစ်တော့ရန် ရက်အနည်းငယ်သာ လိုတော့သည်။ မိသားစုရင်ဆိုင်နေရသော ဒုက္ခားတို့ နေလာနှင့်ပျောက် ဖြစ်တော့မည်လေ။

◆◆◆◆◆

ဘယ်နာရီထိုးခါနီးမှ သူတို့ ဂိုင်းသိမ်းဖြစ်သည်။ ရွှေပြည်သာရှိ ခြုံဝင်းကျယ်ကြီးကား သီးစားပင်အစုံနှင့် အရိုင်

အာဝါသကောင်းလှသည်။ ဝန်ထမ်းကြီးများသာရသော ရပ်ကွက်ပေမြို့ တိတ်ဆိတ်နေသည်က သီးခြားကဗျာထဲ ရောက်နေသည့်နှယ်ပင်။

အာကာတို့အဖော် တပည့်တပ်ထွက် အာဘီးကြီးက သူမွေးထားသော တိုင်းရင်းကြက်တစ်ကောင်ကို ရိုက်ချက်၍ အမြည်းစီမံပေးသောကြောင့် ဘလက်လေဘယ်လ် ခေါ် အမည်ကျော် ယမကာတစ်လီတာခွဲ ပုလင်းမှုလည်း အခွဲလွှတ်ဘဝရောက်ရလေပြီ။ အူရှင်း သက်သက်သာဖြစ်ကြသော တေဇာတို့သုံးယောက်ကား ကောက်ကျိုး၊ ကုပ်ကျိုးနှင့် ခွေးရှုံး မင်းစည်စိမ်ခံစားနေချိန်တွင် ဝါရင့်သမ္မာရှင်တာရာက ခြုံစောင့်ကြီးအကူအညီဖြင့် ကားပေါ်သို့ တွဲတင်ကာ ပြန်ဖို့စိုင်းပြင်၏။ တေဇာရော ကျွန်းလူတွေပါ ဘာမှမသိ။ အိပ်လျက်သာ ကားပေါ်ပါခဲ့တော့၏။ ဆေးရာ (မူးယစ်ဆေး) အရက်ပါ နှစ်ပိုင်လိမ်ထားခံရသော တာရာသည် ကားကို တိမ်ပင်လယ်၌ မောင်းသော နှတ်ရထားနှယ် မောင်း၏။

◆◆◆◆◆

ဘုရင့်နောင်ပွဲရုံးတန်းရှိ အလင်းပေါက်ဖွင့်သော လက်ဖက်ရည်ဆိုင်တွင် အဝေးပြေးကားသမားအချို့နှင့် ကုန်တင်ကုန်ချုလုပ်သားအချို့တို့ အငိုက်ပြေ လက်ဖက်ရည်သောက်နေ၏။

လမ်းမီးများမလာ၍ လမ်းမကြီးသည် မှုံ့ဥယျာဉ်အတိဖြစ်နေသည်။ ထိုစဉ် မတ်တူးကားအဖြူးလေးတစ်စီး တအိုအိမောင်းနေသော သစ်လုံးတင်ကားကြီး ဥာဖက်မှ အရှိန်ပြင်းစွာ ကျော်တက်ရင်း လမ်းသေးအမှုံ့ဥယျာဉ်ထဲ၌ ရပ်ထားသည့် ကွန်တင်နာကား၏ ဖင်အောက်သို့ပစ်ဝင်သွားသည်။

“ဥုံး”

“ဟာ သေပြီဟေ့”

ကံမြင့်မောင်

“ဆေးကြောင်နတာကွဲ ငါ ကြံဖူးတယ”

“အာ. . . ယာဉ်ထိန်းရဲကို ဖုန်းဆက်လိုက်ရင် ပြီးတာပ”

“ဟာ. . . လေးယောက်လုံး သေကုန်ပြီးဟ”

တာရာတစ်ယောက် ဆေးကြောင်ကာ ဝင်တိုက်ခြင်းဖြစ်၍
ကျွန်အပြစ်မဲ့သူသုံးမှာ အိပ်လျက်ပင် သေဆုံးကြရှာလေသည်။
ပွင့်လာရန် အားယူနေဆဲ ပန်းအဖူးအငုံလေးများသည် သူတစ်ပါး
၏ပယာဂကြောင့် မမြော ကြွကျရရှာပော်။

လူအဖိုးတန်လေးများချည်း ဖြစ်ဘို့လည်း တော့
တစ်ယောက်အတွက် အားကိုးပြုနေရသော မိသားစုကား ဘဝ
ပျက်ကိန်း ကြံရှာလေပြီ။ ဤညအိမ်မက်ဆိုးမှ နိုးထနိုင်ကြပါမည်
လား မသိနိုင်တော့ပါ။

မူးယစ်ဆေးဝါးသည် ကိုယ်တိုင်မသုံးစွဲသူများကိုလည်း
ရက်စက်စွာ ထိခိုက်စေသည့်အပြင် ပန်းဖျက်ပိုးကဲသို့ လှသော
နှုသော ပန်းတို့ကိုမှုမြေး၍ ချေဖျက်ရက်သည်တကား။ ။

〇〇〇

နှုန္တာရိစိန္တာရိ

ပုဂ္ဂိုလ်ရှိယလ္လားလျှော့ခြားမှုရှိမှုရေးဝန်ကြီးခွဲ
ဒါန္တာရိစိန္တာရိ ပုဂ္ဂိုလ်ရှိယလ္လားလျှော့ခြားမှုရှိမှုရေးဝန်ကြီးခွဲ (C)
နှုန္တာရိစိန္တာရိ ။

။၂၀၁၄ ခုနှစ်၊ ဧပြီလ၊ ၁၃ ရက်နေ့၊ ၁၁:၀၀ နာရီ။

၂၀၁၅ ခုနှစ်၊ တပေါ်မာန်တာမူဆု
ဝတ္ထုတိပေါင်းချုပ် တတိယဆု

အရှင်ကျင်းမီးလင်းလျှို့နှင့် အခြားဝန္တဖြီဗျား



ကံမြင့်မောင်

အဖ ဦးအောင်ရှိန်၊ အမိ ဒေါ်စိန်မြေတိုက ၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင်
မုံးသွေ့ခဲ့ရှိန်၊ ဘုတာလင်မြို့နယ်၊ ဆုကုန်းကျေးရွှေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း
ရှစ်ယောက်တွင် စတုတွေ့မြောက်သား ဖြစ်သည်။

ထောက်စဉ်က ကံသာရွာ ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ပညာသင်ယူ
ခဲ့သည်။ ယုံလေးကုန်းရွာ အစိုးရအလယ်တန်းကျောင်းတွင် ဆက်လက်ပညာ
သင်ကြားခဲ့ပြီး ဆုကုန်းရွာဘုန်းတော်ကြီးကျောင်းတွင် သာမဏောဝါဖြင့်
လောကုတ္ထာရာသပေါး လောကာသင်အဲခဲ့ရသည်။ မိသားစုအခြေအနေအရ လူဝတ်
လဲကာ တောင်သူလုပ်ငန်း၊ နိုင်ပူးရေးလုပ်ငန်း၊ မွေးမြှေရေးလုပ်ငန်းများအပြင်
ကြံ့ရာကျေပန်းအလုပ်များလုပ်ကိုင်ကာ အသက်မွေးဝင်းကျောင်း ပြုခဲ့သည်။

၂၀၀၇ ခုနှစ်၊ နှင့်နာရီလတွင် စာပေ စတင်ရေးသားခဲ့ပြီး သောကြား ဟဒယ
မဂ္ဂင်းတို့တွင် ဝတ္ထုတို့များ စတင်ဖော်ပြခြင်းခဲ့ရသည်။ ယာဉ်စည်းကမ်း၊ လမ်း
စည်းကမ်း၊ ပညာပေးဝတ္ထုတို့များ၊ မြန်မာနိုင်ငံမှူးယ်စေးဝါးဆောက်ကြုံရေးအသင်း
(ဗဟို)က ကြိုးမျှုံးကျင်းပသော ပညာပေးဝတ္ထုတို့များနှင့် မိခင်မေတ္ထာတာမူဆု
(ကျိုးတွေ့လေ့) မှ ဝတ္ထုတိဆုများ ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် တပေါ်မာန်
တာမူဆု ဝတ္ထုတိပေါင်းချုပ် (နှစ်ယောက်) ထပ်မံရရှိခဲ့သည်။

ယခုလက်ရှိတွင် New Sekai International Trading Co.,Ltd တွင်
အကြံ့ပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

အမည်ရင်း - ဦးကံမြင့် ဖြစ်သည်။

နေရပ်လိပ်စာ - အမှတ် (၁၇)၊ ဂု-လွှာ၊ စပ်းရောတွင်းလမ်း၊ စမ်းခေါင်းမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြံ့။